

ယခုရက်စွဲမှတ်တမ်းပါ အချက်အလက်များသည် မြန်မာ့အရေး လေ့လာသူများအဖွဲ့၏ ၂၀၁၇ ခုနှစ်၊ မေလ ၁၆ရက်နေ့မှ ၃၁ရက်နေ့အတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်အား မီဒီယာများမှတစ်ဆင့် မှတ်တမ်းတင်ထားသော ရက်အလိုက် ငြိမ်းချမ်းရေးသတင်းစုစည်းချက်များဖြစ်ပါသည်။ ယခုလ၏ ထူးခြားချက်မှာ တိုက်ပွဲ သတင်းများနှင့် ပတ်သက်၍ အဓိက သတင်းရင်းမြစ်အနေဖြင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် TNLA ၏ သတင်း ထုတ်ပြန်ချက်များကိုသာ ကောက်ယူခဲ့ရပြီး၊ မီဒီယာများ၏ တိုက်ပွဲအကြောင်း သတင်း ဖော်ပြချက်သည် ငြိမ်းချမ်းရေးဆွေးနွေးမှုများ နှင့် အစည်းအဝေးသတင်းများကို ဖော်ပြခြင်းလောက် မများပြားခဲ့ပေ။ ၂၁ရာစုပင်လုံ (ဒုတိယအကြိမ် အစည်းဝေး) နှင့် သက်ဆိုင်သည့် သတင်းများတွင် အချက်အလက်များ ပိုမိုပြည့်စုံစွာ ရရှိစေရန်အတွက် အချို့သတင်းများတွင် သတင်း ရင်းမြစ် ဆယ်ခုခန့်အထိ စုဆောင်းခဲ့ရပြီး၊ အမှာစကားများ၊ မိန့်ခွန်းများနှင့် ပတ်သက်၍ အနှစ်ချုပ်ပေးရန်အတွက် စာမျက်နှာ အခက်အခဲများရှိသောကြောင့် မူရင်း Link အပြည့်အစုံကိုသာ ထည့်သွင်းပေးခဲ့ပါသည်။ ယခုလအတွက် ဒုတိယစာစဉ်ကို ငြိမ်းချမ်းရေးဖြစ်စဉ်၏ အရေးကြီးသော အခန်းကဏ္ဍတစ်ခုဖြစ်သည့် ၂၁ရာစုပင်လုံနှင့်ပတ်သက်၍ အချက်အလက်များ စုဆောင်းသိမ်းဆည်းထားလိုသူများအတွက် အဓိက ရည်ရွယ်ထားပြီး လုံလောက်သော စုစည်းမှတ်တမ်းတစ်ခု ဖြစ်စေရန် အတတ်နိုင်ဆုံးလည်း အားထုတ်ထားပါသည်။ ငြိမ်းချမ်းရေးရက်စွဲစဉ်မှတ်တမ်းနှင့် လအလိုက်သုံးသပ်ချက် အနှစ်ချုပ် မှတ်တမ်းများအား အကြံပြုချက်များ ပေးပါရန်နှင့် အကြံပြုချက်များ ပေးပို့လိုပါက [bcmg.burma.org@gmail.com](mailto:bcmg.burma.org@gmail.com) နှင့် ဖုန်း - 09-796636737 တို့ကို ဆက်သွယ်နိုင် ပါသည်။

မြန်မာ့အရေးလေ့လာသူများအဖွဲ့

စဉ်	နေ့စွဲ	အကြောင်းအရာ
၁။	၁၆.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနှင့် မြန်မာ့ တပ်မတော်၊ တောင်ပိုင်းရှမ်းပြည်တပ်မတော် RCSS/SSA တို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ သည်။ ဆက်တိုက်ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် မန်တုန် ကျောက်မဲ နမ္မတူဒေသခံ ရွာသားများ စစ်ဘေးတိမ်းရှောင်နေရသည်။ (VOA) <a href="http://burmese.voanews.com/a/northern-shan-conflict-/3852486.html">http://burmese.voanews.com/a/northern-shan-conflict-/3852486.html</a></li> <li>❖ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်တို့သည် မေလ ၁၆ရက်နေ့၊ ဒေသစံတော်ချိန် ညနေ ၄နာရီ မိနစ် ၂၀တွင် တရုတ်ပြည်သူ့ခန်းမကြီး (Dongdating Hall)၌ လည်းကောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီခချန်းတို့သည် ဒေသစံတော်ချိန် မွန်းလွဲ ၃နာရီခွဲတွင် တရုတ်ပြည်သူ့ခန်းမရှိ (Beijing Hall)၌ လည်းကောင်း တွေ့ဆုံခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝန်ကြီးချုပ်တို့ တွေ့ဆုံပွဲအပြီးတွင် အဆိုပါခန်းမ၌ မြန်မာ-တရုတ် နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ လက်မှတ်ရေးထိုးပွဲတွင် “စီးပွား ရေးနှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီ ချက်စာချုပ်”၊ “မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန် တည်ထောင်ရေး နားလည်မှုစာချုပ်လွှာ”၊ “စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် (၂၁)ရာစု ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးစာချုပ်” စတင်ခြင်းဆိုင်ရာ ပူးပေါင်း ဆောင်</li> </ul>

		<p>ရွက်ရေး နားလည်မှုစာချွန်လွှာ”၊ “ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ”နှင့် “လျှင်အလွန် ပုဂံရှိသမိုင်းဝင် အဆောက်အအုံများပြုပြင် ထိန်းသိမ်းရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ” များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲများသို့ ပြည်ထောင်စုဝန်ကြီး ဦးသန်းစင်မောင်၊ ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ ဦးအောင်ထူး၊ တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသစ်လင်း အုန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ (Statecouncillor Office) တရုတ်သမ္မတရီကျင့်ဖျင်နှင့် တွေ့ဆုံရာတွင် ၂၀၁၇ မတ်လအတွင်းက နယ်စပ်ဒေသတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် တရုတ်နိုင်ငံအတွင်းသို့ လူထောင်ပေါင်းများစွာ ဒုက္ခသည်များအဖြစ် ဝင်ရောက်လာခဲ့ကြောင်း၊ တရုတ်အနေဖြင့် မြန်မာပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ထောက်ပံ့ကူညီမှုများကို ဆက်လက်ပံ့ပိုး ကူညီပေးသွားမည်ဟု ရီကျင့်ဖျင်က ပြောကြားခဲ့ပြီး တရုတ်မြန်မာနယ်စပ်လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် နှစ်နိုင်ငံပူးတွဲဆောင်ရွက်ရမည်ဟုလည်း ပြောကြားခဲ့ သည်။ ဒေါ်အောင်ဆန်းစုကြည်မှလည်း သမ္မတ ရီကျင့်ဖျင်အား မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ ကူညီမှုများအား ကျေးဇူးတင်ကြောင်းနှင့် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် တရုတ်နိုင်ငံနှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။</p> <p>(TheLadies) (VOA) (mmstd) (Eleven)(Irrawaddy)( Mizzima)</p> <p><a href="https://www.facebook.com/state.counsellor/posts/1043975705736645">https://www.facebook.com/state.counsellor/posts/1043975705736645</a></p> <p><a href="https://www.facebook.com/News.TheLadies/posts/753528248155480">https://www.facebook.com/News.TheLadies/posts/753528248155480</a></p> <p><a href="https://www.facebook.com/News.TheLadies">https://www.facebook.com/News.TheLadies</a></p> <p><a href="http://news-eleven.com/politics/36613">http://news-eleven.com/politics/36613</a></p> <p><a href="http://news-eleven.com/politics/36616">http://news-eleven.com/politics/36616</a></p> <p><a href="http://www.mmstd.com/news/view/8964/?lang=my">http://www.mmstd.com/news/view/8964/?lang=my</a></p> <p><a href="http://burmese.voanews.com/a/aung-san-suu-kyi-meet-with-china-leaders/3852706.html">http://burmese.voanews.com/a/aung-san-suu-kyi-meet-with-china-leaders/3852706.html</a></p> <p><a href="http://burmese.voanews.com/a/belt-and-road-foreigninvestmentsovereignty-/3852477.html">http://burmese.voanews.com/a/belt-and-road-foreigninvestmentsovereignty-/3852477.html</a></p> <p><a href="http://www.mizzimaburmese.com/article/26985">http://www.mizzimaburmese.com/article/26985</a></p> <p><a href="https://burma.irrawaddy.com/news/2017/05/17/134954.html">https://burma.irrawaddy.com/news/2017/05/17/134954.html</a></p> <p>❖ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် မွန်ပြည်သစ်ပါတီနှင့် မွန်ပြည်နယ်အစိုးရ အဖွဲ့တို့ တွေ့ဆုံခဲ့ပြီးပြည်နယ်အစိုးရမှ မွန်ပြည်သစ်ပါတီအား ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ မတိုင်ခင်တွင် NCA လက်မှတ်ရေးထိုးရန် တိုက်တွန်းခဲ့သည်ဟု မွန်ပြည်နယ် သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်း ကြည်ဝင်းက ပြောသည်။ မွန်ပြည်သစ်ပါတီအနေဖြင့် UNFC ၏ မူအရ အချက်ကို ဆွေးနွေးပြီးမှ NCA စာချုပ်တွင် လက်မှတ်ရေးထိုးမည်ဟု ပြန်လည်ဆွေးနွေးခဲ့သည်။ တွေ့ဆုံပွဲသို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဖေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင် ဦး၊ သဘာဝပတ်ဝန်းကျင်နှင့်သယံဇာတ ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းစသည့် အစိုးရအဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မွန်ပြည်သစ်ပါတီဘက်မှ ဗဟိုကော်မတီဝင် နိုင်ဝင်းလှနှင့် နိုင်ဟံသာဗွမ်ခိုင် အပါအဝင် ၅ ဦး တက်ရောက်ခဲ့သည်။ (RFA)</p>
--	--	---

		<p><a href="http://www.rfa.org/burmese/news/nmsp-government-meeting-05162017040910.html">http://www.rfa.org/burmese/news/nmsp-government-meeting-05162017040910.html</a></p> <ul style="list-style-type: none"> <li>❖ UNFC(၅)ဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ NMSP၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ၊ ရခိုင်အမျိုးသားကောင်စီANCI၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU အဖွဲ့တို့သည် NCAလမ်းကြောင်း ကို လက်ခံကြောင်း ဆုံးဖြတ်ခဲ့သည်ဟုUNFCဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောဆိုခဲ့သည်။ UNFC ၏ နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးရေးအဖွဲ့အနေဖြင့် အစိုးရငြိမ်း ချမ်းရေးကော်မရှင်နှင့် မကြာခင်တွေ့ဆုံသွားမှာဖြစ်ပြီး၊ UNFCအဖွဲ့ဝင်များအနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ တွင် ဆွေးနွေး တင်ပြခွင့်မရှိလျှင် တက်ရောက်ရန် မသေချာဟုလည်း ပြောဆိုခဲ့သည်။ (VOA)</li> </ul> <p><a href="http://burmese.voanews.com/a/unfc-will-follow-nca-for-peace-process-/3852673.html">http://burmese.voanews.com/a/unfc-will-follow-nca-for-peace-process-/3852673.html</a></p> <ul style="list-style-type: none"> <li>❖ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation- NBF) ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးကို မေလ ၁၆ ရက်နေ့တွင် ပါတီ ၁၈ ခုမှ ကိုယ်စားလှယ် ၄၂ ဦး တို့ဖြင့် ရန်ကုန်မြို့ Orchid Hotel တွင် ပြုလုပ်ခဲ့ပြီး ၁၇ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်သွားမည်ဖြစ်သည်။(MNA)</li> </ul> <p><a href="http://burmese.monnews.org/2017/05/18/nbf-%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%E1%80%91%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA-%E1%81%85-%E1%80%81/">http://burmese.monnews.org/2017/05/18/nbf-%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%E1%80%91%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA-%E1%81%85-%E1%80%81/</a></p> <ul style="list-style-type: none"> <li>❖ မေ ၁၅ ရက်နှင့် ၁၆ ရက်က ရန်ကုန်မြို့၌ Orchid Hotel ကျင်းပခဲ့သည့် ၁၆ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်(CSFOP)တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်နေဆဲ ကာလအတွင်း မည်သည့်နေရာ ဒေသတွင် ဖြစ်စေ နှစ်ဖက်တပ်များက ဒေသခံ များ ဆန္ဒမပါဘဲ အဓမ္မ တပ်သားသစ် စုဆောင်းမှု မပြုလုပ်ရန် တောင်းဆိုလိုက်သည်။ (Eleven &amp; irrawaddy &amp; mmstd &amp; KIC)</li> </ul> <p><a href="http://kicnews.org/2017/05/%E1%81%82%E1%81%81%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%90%E1%80%BC%E1%80%84%E1%80%B9-nca-%E1%80%99%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E">http://kicnews.org/2017/05/%E1%81%82%E1%81%81%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%90%E1%80%BC%E1%80%84%E1%80%B9-nca-%E1%80%99%E1%80%91%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E</a></p> <p><a href="http://news-eleven.com/politics/36677">http://news-eleven.com/politics/36677</a></p> <p><a href="https://burma.irrawaddy.com/news/2017/05/18/135017.html">https://burma.irrawaddy.com/news/2017/05/18/135017.html</a></p> <p><a href="http://www.mmstd.com/news/view/8989/?lang=my">http://www.mmstd.com/news/view/8989/?lang=my</a></p> <ul style="list-style-type: none"> <li>❖ ရခိုင်အမျိုးသားပါတီ (ANP) အနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်သင့်ဟု ပါတီ ဗဟိုအလုပ်</li> </ul>
--	--	---

		<p>အမှုဆောင် ကော်မတီဝင်အများစုက သဘောထားပေးထားကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က မေ ၁၆ ရက်တွင် ပြောကြားခဲ့သည်။လက်ရှိ ရခိုင်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်အဖြစ် ၃၁ ဦး တာဝန်ယူ လျက်ရှိပြီး အများစုမှာ ၂၁ ရာစု ပ င်လုံညီလာခံသို့ တက်ရောက်လေ့လာသင့်ကြောင်း သဘောထားပေးထားသည်။ <b>(Eleven)</b>  <a href="http://news-eleven.com/politics/36680">http://news-eleven.com/politics/36680</a></p> <p>❖ ဒီဇင်ဘာလတွင်ကျင်းပမည့်ရခိုင်လူငယ်ညီလာခံတွင် ဆွေးနွေးမည့် အကြောင်းအရာများ အတွက် နိုင်ငံတော်အဆင့် ခွင့်ပြုချက်လိုအပ်ကြောင်း ရခိုင်ဝန်ကြီးချုပ်ဦးညီပုမှ ပြောကြားခဲ့သည်။ လူငယ်ညီလာခံအား တောင်ကုတ်မြို့နယ်တွင် ကျင်းပရန် စီစဉ် ထားပြီး ဆွေးနွေးမည့် အကြောင်းအရာ များတွင် ပြည်နယ်အတွင်း စီမံခန့်ခွဲပိုင်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်များအပါအဝင် တရားဥပဒေစိုးမိုးရေးတို့ ပါဝင်မည်ဟု သိရသည်။ <b>(Mizzima) (7Day) (Eleven) (The Ladies News)</b>  <a href="http://www.mizzimaburmese.com/article/26962">http://www.mizzimaburmese.com/article/26962</a></p> <p>❖ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် အဓိက လုပ်ဆောင်ရမည့် အရာမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဖြစ်ပြီး ထိုသို့ ပြင်ဆင်ရာတွင်လည်း တိုင်းရင်းသားအားလုံး ပါဝင်နိုင်ခြင်းမရှိပါက ပြီးပြည့်စုံမည် မဟုတ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းလိတ်မှ ပြောကြားခဲ့သည်။ မွန်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဦးနိုင်ငွေသိန်း ကလည်း တိုင်းရင်းသားလူပုဂ္ဂိုလ် တချို့ကလည်း လက်ရှိအစိုးရ ဖော်ဆောင်နေသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစု ပင်လုံကို အယုံကြည်မရှိသည့် သဘောမျိုး တွေ့နေရကြောင်း ထိုသို့ မယုံကြည်ခြင်းမှာ အားလုံးပါဝင်မှု မရှိသောကြောင့် ဖြစ်ကြောင်း ဆိုသည်။ <b>(The Ladies News)</b>  <a href="https://www.facebook.com/News.TheLadies/posts/753119418196363:0">https://www.facebook.com/News.TheLadies/posts/753119418196363:0</a></p>
၂။	၁၇.၅.၂၀၁၇	<p>❖ ၂၀၁၇ ခုနှစ်၊ မေလ (၁၇) ရက်နေ့တွင် ကချင်ပြည်၊ တပ်ရင်း (၆) ပတ်ဝန်းကျင်၌ တပ်မတော်၏ တပ်မ (၁၀၁) လက်အောက်ခံတပ်ရင်းများ၊ ခလရ (၂၅၄)တပ်ရင်းနှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့ သည်။ <b>(NAB)</b>  <a href="https://www.facebook.com/northernallianceburma/photos/a.1234735719934730.1073741828.1234726813268954/1495631583845141/?type=3">https://www.facebook.com/northernallianceburma/photos/a.1234735719934730.1073741828.1234726813268954/1495631583845141/?type=3</a></p> <p>❖ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးနှင့် ပတ်သက်၍ “ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ” ၏ ထုတ်ပြန်ချက်စာအမှတ် - ၀၀၁/၂၀၁၇ ကို မေလ ၁၇ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် မကြာမီ ပြန်လည်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးကို ကြိုဆိုကြောင်း၊ အားလုံးပါဝင်ရေးမှုကို အလေးထားပြီး မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးကို မည်သည့်ကြိုတင်ကန့်သတ်ချက်မျှမထားရှိဘဲ တန်းတူရည်တူပါဝင်ခွင့်ရှိရန်</p>

		<p>တိုက်တွန်းကြောင်း၊ (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေးသို့ စတုတ္ထအကြိမ် ပန်ခမ်းညီလာခံမှ ဖွဲ့စည်းလိုက်သော “ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ”၏ အဖွဲ့ဝင် (၇)ဖွဲ့သည် တစ်ဖွဲ့ချင်းစီမဟုတ်ဘဲ ကော်မတီအနေဖြင့် တက်ရောက်ရန် အဆင်သင့်ရှိကြောင်းနှင့် (၂၁)ရာစု ပင်လုံ ဒုတိယအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရန် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကို ရပ်တန့်ရန်လိုအပ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စတွင်အစိုးရနှင့် တပ်မတော်တို့အနေဖြင့် “ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ”နှင့် လျင်မြန်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရန် လိုအပ်ကြောင်း တို့ ပါဝင်ပါသည်။ (TNLA) (BBC) (NBA) (RFA) (Irrawaddy )</p> <p><a href="http://www.bbc.com/burmese/northernallianceburma/posts/1493354894072810ma-39957786">http://www.bbc.com/burmese/northernallianceburma/posts/1493354894072810ma-39957786</a>  <a href="https://www.facebook.com/https://www.facebook.com/PslfTnla/posts/657455734379009">https://www.facebook.com/https://www.facebook.com/PslfTnla/posts/657455734379009</a>  <a href="https://burma.irrawaddy.com/news/short-news/2017/05/17/135011.html">https://burma.irrawaddy.com/news/short-news/2017/05/17/135011.html</a>  <a href="http://www.rfa.org/burmese/news/wa-committe-statement-21panglong-05182017015758.html">http://www.rfa.org/burmese/news/wa-committe-statement-21panglong-05182017015758.html</a></p> <p>❖ မေ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel တွင်ပြုလုပ်သည့် ၁၆ ကြိမ်မြောက် အရပ်ဘက် လူ့အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ်(CSFOP) ဆွေးနွေးချက်များနှင့် ပတ်သတ်သည့် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။ CSOများမှ ပြည်သူ့ဗဟိုပြု ငြိမ်းချမ်းရေး တည်ဆောက်သည့် အနေဖြင့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ပူးတွဲကြေညာချက် အမြန်ဆုံးထုတ်ပြန်ပေးရန် အိတ်ဖွင့်ပေးစာပေးပို့တောင်း ဆိုခဲ့ကြသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များသို့ လိပ်မူကား ပေးပို့သည့် တင်ပြတောင်းဆိုခဲ့သည့် အချက်များတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ၊ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမှ အတည်ပြုမည့်မူဝါဒများကို ပြည်ထောင်စုငြိမ်းချမ်းရေးစာချုပ်၏ အစိတ်အပိုင်းအဖြစ် စာချုပ်ချုပ်ဆိုခြင်း၊ လူသားချင်းစာနာသည့် အထောက်အပံ့များကိစ္စ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စုဖွဲ့မှုနှင့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးဆိုင်ရာ ကိစ္စရပ်များ စသည်တို့ ပါဝင်သည်။ ဖိုရမ်မှ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အားလုံးပါဝင်ရေးကို အလေးထား သည့်အနေဖြင့် NCA မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ၂၁ပင်လုံသို့ တက်ရောက်ဆွေးနွေးဆုံးဖြတ်ခွင့်ပြုရန်၊ ၂၁ပင်လုံညီလာခံအပြီးတွင် ဒေသနှင့် လူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲများကို ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ကျင်းပရန်၊ ညီလာခံသို့တင်သွင်းသည့် မူဝါဒအကြံပြု ချက်များကို အတည်ပြုဆုံးဖြတ်ရာတွင် အများပြည်သူ သိရှိနိုင်ရေး အတွက် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ဆောင်ရန် တိုက်တွန်း ချက်များ ပါရှိကြောင်း ဖိုရမ်လုပ်ငန်းကော်မတီဝင်တစ်ဦးဖြစ်သူ မွန်အမျိုးသမီးအဖွဲ့မှ မိကွန်ချမ်းနွန် က ပြောသည်။ ထို့အပြင် စစ်ဘေးကြောင့် ရွှေ့ပြောင်းနေထိုင်သူများကို လူသားချင်း စာနာသည့် အထောက်အပံ့များကို အစိုးရမှ</p>
--	--	--

		<p>တာဝန်ခံပြီး ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ညှိနှိုင်းလုပ်ဆောင်ရန်၊ ပဋိပက္ခနယ်မြေ အတွင်း မိုင်းရှင်းလင်းရေးနှင့် အသိပညာပေးခြင်း၊ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး ပူးတွဲကြေငြာချက် ကို အမြန်ဆုံးထုတ်ပြန်ရန်နှင့် JMC အဆင့်တိုင်းတွင် အရပ်သားကိုယ်စားလှယ်များကို ဒေသခံများရွေးချယ် အဆိုတင်သွင်းခွင့်ပြုရန် စသည့် တိုက်တွန်းချက်များ ပါဝင်သည်။(mmstd)</p> <p><a href="http://www.mmstd.com/news/view/8989/?lang=my">http://www.mmstd.com/news/view/8989/?lang=my</a></p> <ul style="list-style-type: none"> <li>❖ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ ရပ်ဝန်းနှင့် ပိုးလမ်းမ ဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ် (Belt and Road Forum for International Cooperation) သို့ တက်ရောက်ရန် ၂၀၁၇ ခုနှစ် မေလ ၁၃ ရက်နေ့တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၁၇-၅-၂၀၁၇ ရက်နေ့ ညနေ ၃း၀၀နာရီအချိန်တွင် နေပြည်တော်သို့ အထူးလေယာဉ်ဖြင့် ပြန်လည်ရောက်ရှိခဲ့သည်။ (State Councillor Office)</li> </ul> <p><a href="https://www.facebook.com/state.counsellor/posts/1044856525648563:0">https://www.facebook.com/state.counsellor/posts/1044856525648563:0</a></p> <ul style="list-style-type: none"> <li>❖ အစိုးရနှင့် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံးတို့ အုပ်ချုပ်ရေး ရောနှောနေသည့် ဒေသအတွင်း လက်နက်ကိုင်ဆောင် သွားလာမှုအပေါ် မေလ ၁၀ရက်နေ့က ကန့်ကွက်ခံရခြင်းနှင့် ပတ်သက်၍ အောက်ခြေအဆင့် ညှိနှိုင်းသွားမည်ဟု ကေအဲန်ယူ(ဗဟို) ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးစောရှိုးရှိက ပြောကြားခဲ့သည်။ (KIC)</li> </ul> <p><a href="http://kicnews.org/2017/05/%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%B1%E1%82%8F%E1%80%BD%E1%80%AC%E1%80%B1%E1%80%94%E1%80%9E/">http://kicnews.org/2017/05/%E1%80%A1%E1%80%AF%E1%80%95%E1%80%B9%E1%80%81%E1%80%BA%E1%80%B3%E1%80%95%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%9B%E1%80%AC%E1%80%B1%E1%82%8F%E1%80%BD%E1%80%AC%E1%80%B1%E1%80%94%E1%80%9E/</a></p> <ul style="list-style-type: none"> <li>❖ မေလ ၂၄ရက်နေ့တွင် ကျင်းပရန် စီစဉ်နေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် တိုင်းရင်းသားလူမျိုးစုံ မပါဝင်နိုင်ပါက အဓိပ္ပာယ်ပြည့်ဝပြီး ရေရှည် တည်တံ့ခိုင်မြဲသည့် တစ်နိုင်ငံလုံး ငြိမ်း ချမ်းရေးအတွက် အဖြေမရနိုင်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ(UNFC) ဒုတိယဥက္ကဋ္ဌဖြစ်သူ နိုင်ဟံသာက ပြောကြားခဲ့သည်။ (KIC)</li> </ul> <p><a href="http://kicnews.org/2017/05/%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%99%E1%80%95/">http://kicnews.org/2017/05/%E1%80%90%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%A1%E1%80%AC%E1%80%B8%E1%80%9C%E1%80%AF%E1%80%B6%E1%80%B8-%E1%80%99%E1%80%95/</a></p> <ul style="list-style-type: none"> <li>❖ (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ အလွတ်သဘော အစည်းအဝေး (14th ACDIFIM) တက်ရောက်ရန်အတွက် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ တွင် ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မေလ ၁၇ရက်နေ့ မွန်းလွဲပိုင်းတွင် အာဆီယံနိုင်ငံများမှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့်</li> </ul>
--	--	---

		<p>နိုင်ငံအလိုက်သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရေး၊ ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်ဟုသိရသည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး)</p> <p><a href="https://www.facebook.com/Cincds/posts/1334332420020953">https://www.facebook.com/Cincds/posts/1334332420020953</a>  <a href="https://www.facebook.com/northernallianceburma/posts/149563158384514">https://www.facebook.com/northernallianceburma/posts/149563158384514</a>  <a href="#">1:0</a></p> <p>❖ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီ ၂ ခု ပေါင်းစည်းရေး ဆောင်ရွက်ပေးနေသည့် မွန်နိုင်ငံရေးပါတီများ ညီညွတ်မှုတည်ဆောက်ရေးအဖွဲ့မှ မွန်ပြည်သစ်ပါတီ နတ်ထွက်သွားပြီးနောက် ကြားခံအဖွဲ့အစည်းမပါဝင်ဘဲ ပါတီ အချင်းချင်း တိုက်ရိုက်ညှိနှိုင်းမည်ဟု မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယ်တမက ပြောသည်။ တိုးတက်သော မွန်လူငယ်များအဖွဲ့ (MYPO)၊ မွန်ပြည်သစ် ပါတီ ၊ ညီညာသော မွန်ရဟန်းပျံများ အဖွဲ့တို့က ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီများ စည်းလုံးမှုမရှိသည့် အတွက် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ခြင်း ဖြစ်ကြောင်း ကြေညာချက် ထုတ်ပြန်ထားပြီး ပေါင်းစည်းရေးကို တွန်းအားပေး လျက်ရှိသည်။ (Irrawaddy)</p> <p><a href="https://burma.irrawaddy.com/news/short-news/2017/05/17/134941.html">https://burma.irrawaddy.com/news/short-news/2017/05/17/134941.html</a></p> <p>❖ တိုင်းရင်းသားနိုင်ငံရေးပါတီများဖြင့် ပူးပေါင်းဖွဲ့စည်းထားသည့် ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (Nationalities Brotherhood Federation- NBF) ၏ (၂၈) ကြိမ်မြောက် အစည်းအဝေးကို မေလ ၁၆-၁၇ ရက်နေ့က ကျင်းပခဲ့ပြီးနောက် သဘောထားထုတ်ပြန်ချက် (၅) ချက်ဖြင့် အစိုးရအား တိုက်တွန်းခဲ့သည်။ ထုတ်ပြန်ချက် ဖော်ပြချက်အရ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပခွင့် မရသေးသည့် တိုင်းရင်းသားလူမျိုးများကို ၎င်းတို့၏ဆန္ဒနှင့်အညီ သင့်လျော်သော ဒေသများတွင် ကျင်းပခွင့်ပေးရန်နှင့် ကျင်းပခွင့်မရသေးသည့် တိုင်းရင်းသားများ၏ သဘောထား ဆန္ဒများအား လျစ်လျူရှုခြင်း မပြုရန်၊ တစ်နိုင်ငံလုံးအပစ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ သင့်မြတ်မှန်ကန်မှုတ သော သဘောထားအပေါ် အခြေပြုဆောင်ရွက်ရန် စသည့်အချက်များဖြင့် ပါဝင်သည်။</p> <p>(VOA) (MNA) (The Ladies News)</p> <p><a href="https://www.facebook.com/News.TheLadies/posts/754619684713003:0">https://www.facebook.com/News.TheLadies/posts/754619684713003:0</a>  <a href="http://burmese.voanews.com/a/before-pinglong-21-century-regional-meeting-to-finish-nbf-/3855936.html">http://burmese.voanews.com/a/before-pinglong-21-century-regional-meeting-to-finish-nbf-/3855936.html</a>  <a href="http://burmese.monnews.org/2017/05/18/nbf-%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%E1%80%91%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA-%E1%81%85-%E1%80%81/">http://burmese.monnews.org/2017/05/18/nbf-%E1%80%9E%E1%80%98%E1%80%B1%E1%80%AC%E1%80%91%E1%80%AC%E1%80%B8%E1%80%91%E1%80%AF%E1%80%90%E1%80%BA%E1%80%95%E1%80%BC%E1%80%94%E1%80%BA%E1%80%81%E1%80%BB%E1%80%80%E1%80%BA-%E1%81%85-%E1%80%81/</a></p> <p>❖ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ် (NCA)လမ်းကြောင်းကို ရွေးချယ်သော်လည်း ငြိမ်းချမ်း ရေးကော်မရှင်ဘက်က တောင်း ဆိုသည့် NCA</p>
--	--	--

		<p>လမ်းကြောင်းအ တိုင်းသွားမည်ဆိုသော ကတိက ဝတ် (DoC)ကို လက်မှတ် မထိုးရန် UNFC အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) ဗဟိုကော်မတီ အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ “NCA လမ်းကြောင်းကို တော့ ကျွန်တော်တို့ ရွေးတယ်။ UNFC တင်ပြထားတဲ့ အဆိုပြုချက်ကိုးချက်ပြေလည်ရင် NCA ထိုးဖို့ပေါ့။ PC (ငြိမ်းချမ်းရေးကော် မရှင်)ဘက်က တောင်းဆိုတာက UNFC ဆွေးနွေးနေတဲ့ ကိုးချက်က လောလောဆယ် မပြေလည်နိုင်သေးတော့ NCA လမ်းကြောင်း အတိုင်း သွားပါမယ်ဆိုတဲ့ ကတိ ကဝတ် Deed of Commitment (DoC)ကို လက်မှတ်ထိုးဖို့ တောင်းဆိုလာတယ်လို့ ပြော တယ်။ ကျွန်တော်တို့က အဲဒါကို မထိုးဘူးပေါ့။ အဲဒီလိုမျိုးဆုံးဖြတ် ပါတယ်”ဟု KNPP ဗဟိုကော်မတီဝင် အတွင်းရေးမှူး ဦးခူပလူးရယ်မှ ပြောကြားခဲ့သည်။ <b>(7Day)</b>  <a href="http://www.7daydaily.com/story/96448">http://www.7daydaily.com/story/96448</a></p> <p>❖ မေလ ၂၄ရက်တွင် နေပြည်တော်၌ ကျင်းပမည့် ဒုတိယ အကြိမ်မြောက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ အစည်းအဝေးအတွက် ရဲတပ်ဖွဲ့ဝင် အင်အား ၁၂၀၀ခန့် ထားရှိမည်ဟု နေပြည်တော်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။ အဆိုပါ လုံခြုံရေးအင်အားကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်ရဲ့ လုံခြုံရေးရဲတပ်ဖွဲ့ ကွပ်ကဲမှုဌာနချုပ် (ရကဖ)က ပေးသွားမည် ဖြစ်ပြီး၊ လုံခြုံရေး အပိုင်းအနေဖြင့် ပုံမှန်လုပ်နေကျ အပိုင်း (၇) ပိုင်းဖြင့် ဆောင်ရွက်သွားမည်ဟုပြောကြားသည်။ အစည်းအဝေးကျင်းပမည့် နေပြည်တော်ရှိ MICC (2)၊ အပြင် အဆိုပါ ငြိမ်းချမ်းရေး ညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ်များ တည်းခိုမည့် နေရာများအထိပါ လုံခြုံရေးအင်အားများ ထားရှိမည် ဖြစ်ကြောင်း ရဲမှူးကြီး ဇော်ခင်အောင်က ဆိုသည်။(mizzima)  <a href="http://www.mizzimaburmese.com/article/27003">http://www.mizzimaburmese.com/article/27003</a></p> <p>❖ မေလ ၂၄ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်မည့် ကိုယ်စားလှယ် ၂၅ဦးကို လေးဝါးစခန်း၌ ပြုလုပ်သည့် ဗဟိုကော်မတီအစည်းအဝေးတွင် ကေအဲန်ယူ- ကရင် အမျိုးသားအစည်းအရုံးက ရွေးချယ်လိုက်သည်။ ကိုယ်စားလှယ်အဖွဲ့ကို ကေအဲန်ယူ ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ဦးဆောင်မည်ဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC-U ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်ဇော်ဖိုး၊ စစ်ဦးစီး ပထမတန်း G1 ဗိုလ်မှူးကြီး စောတာမလာသောနှင့် လုပ်ငန်းကော်မတီပိုင်းတွင် တာဝန်ယူထားသည့် နိုင်ငံရေးကဏ္ဍမှ ပဒိုစောအယ်က လူဝေး၊ စီးပွားရေးကဏ္ဍမှ ပဒိုစောတာဒိုမှူး၊ လူမှုရေးတွင် ပဒိုစောဆဲပွယ်၊ လုံခြုံရေး ပိုင်းတွင် စောတာမူလာ၊ မြေယာနှင့် သဘာဝသယံဇာတတွင် နော်ဂူဂျူးနှင့် ခရိုင် ၇ခုမှ ကိုယ်စားလှယ်တစ်ဦးစီ ပါဝင်တက်ရောက်သွားမည် ဖြစ်သည်။ ၂၁ရာစုပင်လုံညီလာခံ၏ ဖွင့်ပွဲအတွက် သက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့စီမှ ကိုယ်စားလှယ်များကို ဖိတ်ခေါ်ရာတွင် KNUမှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောကျော်နီ၊ ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးနှင့် အခြားထိပ်ပိုင်းခေါင်းဆောင်တစ်ဦး တက်ရောက်သွားမည်ဟု သိရသည်။ <b>(KIC)</b>  <a href="http://kicnews.org/2017/05/%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF-">http://kicnews.org/2017/05/%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF-</a></p>
--	--	--



		<p><a href="http://www.burmesepanglong.org/?p=13258">http://www.burmesepanglong.org/?p=13258</a></p> <p>❖ ဒုတိယအကြိမ်ကျင်းပပြုလုပ်မည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၂၁ ရာစု ပင်လုံသည် ၁၉၄၇ ခုနှစ်က ထားရှိခဲ့သည့်ကတိကဝတ်ကို အကောင်အထည်ဖော်ရန် မကြိုးစားဘဲ ၎င်းကိုကျော်လွန် ဖောက်ဖျက်သွားပါက ပြည်ထောင်စုကို သစ္စာဖောက်ရာ ရောက်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ၏ ပြောရေးဆိုခွင့် ရှိသူ စိုင်းလိတ်ကပြောသည်။ “ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံဟာ NCA လုပ်ငန်းစဉ်အရ သွားနေတာပါ။ NCA ဟာ ၁၉၄၇ မှာ ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်ကို မလွှမ်းမိုးစေရဘူး။ မကျော်လွန်စေရဘူးလို့ နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောဆိုထားတာ ရှိပါတယ်။ ကျနော်တို့လည်း ဒီအတိုင်းပဲ နားလည်လက်ခံ ထားတယ်။ ဒါပေမယ့် ဒီလ ၁၂ ရက်နေ့မှာ ကျင်းပပြီးစီးသွားတဲ့ UPDJC အစည်းအဝေးမှာ တပ်မတော်ရဲ့တောင်းဆိုချက်အရ ပြည်ထောင်စုထဲကနေ လုံးဝခွဲမထွက်ပါဘူး ဆိုတဲ့အချက်ကို အတည်ပြု မယ်လို့ ကြားသိရပါတယ်။ အဲဒီအတိုင်းသာ တကယ်လုပ်မယ်ဆိုရင် ဒါဟာ ပြည်ထောင်စု ကတိကဝတ်ကို ဖောက်ဖျက်တာပဲ။ တစ်နည်းအားဖြင့် ပြည်ထောင်စု စာချုပ်ကို သစ္စာဖောက်ရာရောက် တယ် လို့ ယူဆတယ်” ဟု စိုင်းလိတ် က ပြောသည်။  <b>(ရှမ်းသံတော်ဆင့်)</b>  <a href="http://www.burmesepanglong.org/?p=13258">http://www.burmesepanglong.org/?p=13258</a></p>
၃။	၁၈.၅.၂၀၁၇	<p>❖ အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်က ဦးအောင်ကြည် ဦးဆောင်သည့်အဖွဲ့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီးတွင် မွန်ပြည်သစ်ပါတီ NMSP ဥက္ကဋ္ဌ နိုင်ထောမွန် ဦးဆောင်တဲ့အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ခဲ့ကြသည်ဟု သိရသည်။ ငြိမ်းချမ်းရေး ကော်မရှင်မှ ဦးအောင်ကြည် ဦးဆောင်တဲ့အဖွဲ့သည် ပြီးခဲ့သည့်၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ က မွန်ပြည်သစ်ပါတီ NMSP ဥက္ကဋ္ဌ နိုင်ထောမွန်နှင့် ထိုင်းနိုင်ငံ ကန်ချန်ဘူရီမြို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီး၊ ယခု တွေ့ဆုံမှုသည် ဒုတိယအကြိမ် တွေ့ဆုံမှုဖြစ်သည်။ (RFA) တွေ့ဆုံပွဲတွင် မွန်ပြည်သစ်ပါတီအနေဖြင့် DOC လက်မှတ်ရေးထိုးပြီး ၂၁ ပင်လုံအစည်းအဝေး တက်ရောက်ရန် ငြိမ်းချမ်းရေး ကော်မရှင်က တိုက်တွန်းခဲ့သည်။ (VOA)  <a href="http://www.rfa.org/burmese/news/nmsp-meet-peace-comission-05182017224727.html">http://www.rfa.org/burmese/news/nmsp-meet-peace-comission-05182017224727.html</a>  <a href="http://www.rfa.org/burmese/news/unfc-not-attend-21panglong-05232017083102.html">http://www.rfa.org/burmese/news/unfc-not-attend-21panglong-05232017083102.html</a></p> <p>❖ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံတော်တည်ဆောက်ရေးအတွက် အခက်အခဲ အကျပ်အတည်းများကို ကျော်လွှားကြရ ဦးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေလ ၁၈ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဋ္ဌမပုံမှန် အစည်းအဝေး ပထမနေ့၌ ကြိုဆိုနှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။ ပြည်သူများအကြား ဒီမိုကရေစီ အလေ့အကျင့်များ ခိုင်မာအားကောင်းစေရန် လွှတ်တော် ကိုယ်စားလှယ်များက ပူးပေါင်း ကူညီ ဆောင်ရွက် ကြရမည်ဖြစ်ပြီး ဒီမိုကရေစီ အခွင့်အရေးရှိလျှင် တာဝန်နှင့် ဝတ္တရားလည်း ရှိသည်ကို လွှတ်တော် ကိုယ်စားလှယ်များက စံနမူနာပြု ကျင့်ကြံဆောင်ရွက် ကြရမည်</p>

		<p>ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။(The Ladies Newws)  <a href="https://www.facebook.com/News.TheLadies/posts/754142591427379:0">https://www.facebook.com/News.TheLadies/posts/754142591427379:0</a></p> <p>❖ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံတွင် အထူးခြားဆုံးမြင်တွေ့ရမည်မှာ ရလဒ်ထွက်ပေါ်မည့် "အဓိပ္ပာယ်ပြည့်ဝသော နိုင်ငံရေး ဆွေးနွေးပွဲများ" ဖြစ်လာမည်ဟု ဦးခွန်ဥက္ကာကဆိုသည်။ "ပထမအကြိမ်ကျတော့ အပြန်အလှန်ဆွေးနွေးတာ မရှိတော့ နီးနှောဖလှယ်ပွဲလိုဖြစ်သွားတယ်။ ဒီတစ်ခါတော့ ဆွေးနွေးမယ်၊ ရလဒ်အတည်ပြုမယ်။ ဒါက ထူးခြားချက်ပဲ" ဟု ၎င်းမှ ပြောကြားခဲ့သည်။(Myanmar Time)  <a href="http://myanmar.mmtimes.com/index.php/21st-century-panglong/26407-2017-05-18-06-23-45.html">http://myanmar.mmtimes.com/index.php/21st-century-panglong/26407-2017-05-18-06-23-45.html</a></p> <p>❖ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အနေဖြင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းအတိုင်း ဆက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားမည်ဟု ကျင်းပပြီးစီးသွားသည့် ၁၃ ကြိမ်မြောက်ပါတီကွန်ကရက် ပထမအကြိမ် ပါတီဗဟိုကော်မတီ မျက်နှာစုံညီအစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည်။ ပါတီအနေဖြင့် အန်စီအေလမ်းကြောင်းအတိုင်း ဆက်သွားဖို့ရှိနေသော်လည်း UNFC အဖွဲ့ဝင်ဖြစ်သည့်အတွက် ကျန်အဖွဲ့များနှင့် ညှိနှိုင်းပြီး လုပ်ဆောင်သွားမည်ဟု ပါတီအထွေထွေအတွင်းရေးမှူးသစ် ဦးရွှေမျိုးသန့်က ပြောသည်။(The Ladies News) (DVB)  <a href="https://www.facebook.com/News.TheLadies/posts/754581391383499:0">https://www.facebook.com/News.TheLadies/posts/754581391383499:0</a>  <a href="http://burmese.dvb.no/archives/207491">http://burmese.dvb.no/archives/207491</a></p> <p>❖ ကရင်ပြည်သူ့ပါတီ (KPP)အနေဖြင့် နေပြည်တော်တွင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ရာစုပင်လုံ)သို့ တက်ရောက်ခွင့် ရရှိထားသည့်အတွက် ဆွေးနွေးမည့် စာတမ်းများကို အတည်ပြု ပြီးစီးသွားပြီးဖြစ် ကြောင်း ပါတီ၏ အထွေထွေ အတွင်းရေးမှူး စောစေးဝါးက မေလ ၁၈ရက်တွင် ပြောဆိုခဲ့သည်။ ၂၁ပင်လုံညီလာခံသို့ ကရင်ပြည်သူ့ပါတီမှ တရားဝင်ကိုယ်စားလှယ် (၆)ဦးတက်ရောက် ခွင့် ရရှိထားရာ ပါတီ ဥက္ကဋ္ဌ စောထွန်းအောင်မြင့်၊ အထွေထွေအတွင်းရေးမှူး စောစေးဝါး၊ ဗဟိုအလုပ် အမှုဆောင်များဖြစ်ကြ သည့် စောဂျူပလီစံလှ၊ မန်းထွန်းတင်၊ နန်းခင်အေးဦးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စောဂျေအောင်မြင့်တို့ကို ပါတီဗဟိုအလုပ် အမှုဆောင်အစည်းအဝေးတွင် ရွေးချယ် အတည်ပြုထားကြောင်း စောစေးဝါးက ဆက်ပြောသည်။(KIC) ( Kantarwaddy)  <a href="http://kicnews.org/2017/05/%E1%81%82%E1%81%81%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%99%E1%80%8A/">http://kicnews.org/2017/05/%E1%81%82%E1%81%81%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%99%E1%80%8A/</a>  <a href="http://www.kantarawaddytimes.org/%E1%81%81%E1%81%83-%E1%82%80%E1%80%80%E1%80%AD%E1%80%99%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%BD%E1%80%AC%E1%80">http://www.kantarawaddytimes.org/%E1%81%81%E1%81%83-%E1%82%80%E1%80%80%E1%80%AD%E1%80%99%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%BD%E1%80%AC%E1%80</a></p>
--	--	--

		<p><a href="http://www.7daydaily.com/story/96418">http://www.7daydaily.com/story/96418</a>  <a href="http://www.rfa.org/burmese/news/second-21panglong-05182017065440.html">http://www.rfa.org/burmese/news/second-21panglong-05182017065440.html</a></p> <p>❖ ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်ရန် ကိုယ်စားလှယ် ၉၀၀ ခန့် ဖိတ်ကြားသွားမည် ဖြစ်ပြီး ထိုအထဲတွင် အပစ်ရပ်လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အထူးဖိတ်ကြား ခံရသူတွေအဖြစ် ဖိတ်ကြား သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ ဆက်လက်ပြီး ဖိတ်ကြားစာတွေကို သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးထံကို စတင်ပေးပို့နေသည်ပြောကြားခဲ့သည်။ ညီလာခံဖွင့်ပွဲနှင့် ညစာစားပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဖိတ်ကြားမှာဖြစ်ပြီး အဆိုပါပွဲများကို တက်ရောက်ရန် အပစ်ရပ်လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား အဖွဲ့တွေထဲက ခေါင်းဆောင် ၄ ဦးနှင့် ကိုယ်ရေးအရာရှိ ၄ ဦး၊ အပစ်ရပ်လက်မှတ် ရေးထိုးထားပြီး တိုင်းရင်းသား အဖွဲ့တွေ ထဲက ခေါင်းဆောင် ၄ ဦးနှင့် ကိုယ်ရေးအရာရှိ ၄ ဦးစီကို ထည့်သွင်းဖိတ်ကြား သွားမည်ဟု ပြောသည်။ (RFA) ထို့အပြင် “ဝ”လက်နက်ကိုင်အဖွဲ့ (UWSA)အပါအဝင် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များကို သီးခြားစီတွေ့ဆုံရန် အစိုးရက လုပ်ဆောင် နေကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားလိုက်သည်။ (7 Day)</p> <p><a href="http://www.7daydaily.com/story/96418">http://www.7daydaily.com/story/96418</a>  <a href="http://www.rfa.org/burmese/news/second-21panglong-05182017065440.html">http://www.rfa.org/burmese/news/second-21panglong-05182017065440.html</a></p> <p>❖ ငြိမ်းချမ်းရေးအတွက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်မှုကို မြန်မာနိုင်ငံအနေဖြင့် ကုမ္ပဏီ ၁၀၀၀၀ ခန့်ပါဝင်နိုင်ရန် မျှော်မှန်းထားသည်ဟု ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မေ့ရက်တွင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၌ကျင်းပသော BusinessFOrPeace သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ ပါဝင်မှုဆိုရာတွင် အများမြင်ထား သည့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေမှု အခြေအနေများကိုသာမက လက်နက်မဲ့ ဖြစ်ပွားနေသော ဈေးကွက်မငြိမ်းချမ်း၍ ဖြစ်ပေါ်လာသည့် ကုန်ဈေးနှုန်း ပြဿနာ၊ အလုပ်သမားနှင့်အလုပ်ရှင်ကြားမှ လုပ်ငန်းခွင်ပြဿနာများကိုလည်း ရည်ရွယ်ခြင်း ဖြစ်သည်ဟု UMFCCIအထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် က ပြောဆိုသည်။ (စံတော်ချိန်)</p> <p><a href="http://www.mmstd.com/news/view/9013/?lang=my">http://www.mmstd.com/news/view/9013/?lang=my</a></p> <p>❖ မေလ ၂၄ ရက် နေပြည်တော်တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး၌ ထည့်သွင်းဆွေးနွေးမည့် လုံခြုံရေး ကဏ္ဍအတွက် အခြေခံမူများကို အတည်ပြုထားခြင်း မရှိသေးကြောင်း သိရသည်။ ထည့်သွင်းဆွေးနွေးမည့် အကြောင်းအရာများကို “နိုင်ငံတော်ကာကွယ်ခြင်း ဆိုင်ရာ ကိစ္စရပ်များ” နှင့် “လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း” ဟူသည့် ခေါင်းစဉ်ကြီး ၂ ရပ် အောက်တွင် ဆွေးနွေးရန် လျာထားသော်လည်း ဆွေးနွေးမှု မပြီးပြတ်သေးကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ( UPDJC) အဖွဲ့ဝင် ဦးမျိုးဝင်းက</p>
--	--	--

		<p>ပြောသည်။ “လုံခြုံရေးကဏ္ဍကတော့ လာမယ့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံမှာ ဆွေးနွေးဖို့ အခြေခံမူတွေ မရှိသေးဘူး” ဟု ပြောသည်။ UPDJC အဖွဲ့ဝင် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တဦးဖြစ်သူ ဦးတာလှဖေက “ကျနော်တို့ သဘောတူညီထားမှ ဘာတခုမှ မရှိသေးဘူး။ တပ်မတော်ကတော့ သူတို့က တခုတည်းသော ပြည်ထောင်စု တပ်မတော်ဆိုတာကို အကြမ်းဖျင်း သဘောတူတယ်။ အဲဒီအတွက် အသေးစိတ် ဆွေးနွေးရမယ့် အချက်အလက်တွေတော့ ရှိဦးမယ်” ဟု ပြောသည်။</p> <p>လုံခြုံရေးကဏ္ဍသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွင်း အဓိကကျသည့်ကဏ္ဍ ဖြစ်သဖြင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် ဆွေးနွေးခွင့်မရှိဘဲ UPDJC လုပ်ငန်းကော်မတီများ၌ စိစစ်ပြီး ပြည်ထောင်စုအဆင့်တွင် တိုက်ရိုက် ဆွေးနွေးမည် ဖြစ်သည်။ (Irrawaddy)</p> <p><a href="https://burma.irrawaddy.com/news/2017/05/18/135060.html">https://burma.irrawaddy.com/news/2017/05/18/135060.html</a></p> <p>❖ မေလ၁ရက်နေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီခွဲတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့ရှိ Sofitel Hotel ရှိ Visayas Ballroom ၌ ကျင်းပပြုလုပ်သော (၁၄)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်များ အလွတ်သဘောအစည်းအဝေးသို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက် ဆွေးနွေး ခဲ့သည်။</p> <p><b>(ကာကွယ်ရေးဦးစီးချုပ်ရုံး) (DVB) (The Ladies News) ( MOI)</b></p> <p><a href="https://www.facebook.com/News.TheLadies/posts/754010568107248:0">https://www.facebook.com/News.TheLadies/posts/754010568107248:0</a></p> <p><a href="https://www.facebook.com/MOIWebportalMyanmar/posts/1202568219871042:0">https://www.facebook.com/MOIWebportalMyanmar/posts/1202568219871042:0</a></p> <p><a href="https://www.facebook.com/Cincds/posts/1335331506587711">https://www.facebook.com/Cincds/posts/1335331506587711</a></p> <p><a href="http://burmese.dvb.no/archives/207293">http://burmese.dvb.no/archives/207293</a></p> <p><a href="https://www.facebook.com/News.TheLadies/posts/754096814765290:0">https://www.facebook.com/News.TheLadies/posts/754096814765290:0</a></p> <p>❖ မေလ၁ရက် မနက်၈နာရီတွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေ)မှ စစ်ဆင်ရေး ကွပ်ကဲရေးမှူး RADM Shen Hao ဦးဆောင်ပြီး အရာရှိ၊ စစ်သည် စုစုပေါင်း ၅၅၃ ဦး လိုက်ပါလာသည့် စစ်ရေယာဉ် CNS Chang Chun-DDG 150 နှင့် CNS Jingzhou-FFG 532 တို့သည် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ ချစ်ကြည်ရေးခရီး ရောက်ရှိလာခဲ့ကြောင်း သိရသည်။ တရုတ်ရေတပ်စစ်သင်္ဘောသည် ဧပြီ၂၃ရက်နေ့တွင် ရန်ဟိုင်းမြို့မှ စတင် ထွက်ခွာလာခဲ့ပြီး ဗီယက်နမ်၊ မလေးရှား၊ဖိလစ်ပိုင်နိုင်ငံတို့ ရောက်ရှိခဲ့ပြီးပြီဟု သိရသည်။ မြန်မာနိုင်ငံကို ရောက်ရှိသည့် ဥရုတ်တာကာလမှာမြန်မာနိုင်ငံအစိုးရနှင့်တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်သွားမည်ဟု တရုတ်စစ်သင်္ဘောအရာရှိမှ ပြောဆိုခဲ့သည်။</p> <p><b>(ကာကွယ်ရေးဦးစီးချုပ်ရုံး) (mizzima) (The Ladies News)</b></p> <p><a href="https://www.facebook.com/Cincds/posts/1335834336537428:0">https://www.facebook.com/Cincds/posts/1335834336537428:0</a></p> <p><a href="http://www.mizzimaburmese.com/article/27069">http://www.mizzimaburmese.com/article/27069</a></p> <p><a href="https://www.facebook.com/News.TheLadies/posts/754530184721953:0">https://www.facebook.com/News.TheLadies/posts/754530184721953:0</a></p> <p><a href="http://burmese.dvb.no/archives/207491">http://burmese.dvb.no/archives/207491</a></p>
၄။	၁၉.၅.၂၀၁၇	❖ ၂၀၁၇ ခုနှစ်၊ (၁၉)ရက်နေ့တွင် ကချင်ပြည်၊ KIA တပ်ရင်း (၆) ပတ်ဝန်းကျင်၌ တပ်မ

		<p>(၁၀၀) လက်အောက်ခံတပ်ရင်းများ ၁၈၀၇ (၂၅၄) တပ်ရင်းနှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်း ထုတ်ပြန်ခဲ့သည်။ ကိုးကန့်ဒေသ ဟုန်အိုင်ပတ်ဝန်းကျင်၌လည်း တပ်မတော်က နံနက်ပိုင်းမှစပြီး ကိုးကန့်တပ်စခန်းများရှိရာ နေရာများသို့ လက်နက်ကြီးများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေခဲ့သလို နေ့လည် (၁) နာရီခန့်တွင် မြေပြင်မှရော့လေကြောင်းမှပါ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ပြင်းထန်စွာပြုလုပ်လာခဲ့သည်ဟုလည်း မြောက်ပိုင်း မဟာမိတ်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ဟုန်အိုင်ဒေသ ပတ်ဝန်းကျင်၌ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။</p> <p><b>(Northern Alliance)</b></p> <p><a href="https://www.facebook.com/northernallianceburma/photos/a.1234735719934730.1073741828.1234726813268954/1495631583845141/?type=3">https://www.facebook.com/northernallianceburma/photos/a.1234735719934730.1073741828.1234726813268954/1495631583845141/?type=3</a></p> <p>❖ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ မူဆယ်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် မြတ်မန္တလာထွန်းခရီးသည်တင်ယာဉ်ကို ကေအိုင်အေမှ အင်အား ၁၀ ဦးခန့်က မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မေ ၁၉ ရက် ည ၉ နာရီခန့်တွင် သတင်းထုတ်ပြန်ခဲ့သည်။ မေလ ၁၉ရက်နေ့ ညနေ ၃ နာရီ မိနစ် ၂၀ က မူဆယ်မြို့ ခိုမုန်းကျေးရွာအနီး မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး မိုင်တိုင်အမှတ် ၂၅၇ ၌ ယာဉ်အား ဓာတ်ဆီများဖြင့်ဖျန်း၍ မီးရှို့ဖျက်ဆီးကာ ယာဉ်မောင်းထံသို့ ဆက်ကြေးကောက်ခံသည့် ခြိမ်းခြောက်စာတစ်စောင်ပေးပြီး အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ဖြစ်စဉ်တွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့သော်လည်း၊ ခရီးသွားပြည်သူများ၏ ခရီးဆောင် အိတ်များနှင့် လူအသုံးအဆောင်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး၊ သက်ဆိုင်ရာ ကားကြီးကွင်းများ (မူဆယ်-ကွတ်ခိုင်ပြည်ထောင်စုကား လမ်းမ ကြီး) မိမိ K10 ကွတ်ခိုင်ခရိုင် အမှတ်(၉)တပ်ရင်းတွင် နှစ်စဉ် နှစ်တိုင်း ဆောင်ရွက်လျက်ရှိသော အခွန်များကို ဆောင်ရွက်ခြင်းမပြုသေးပါက ၁၈.၅. ၂၀၁၇ ရက်မှစ၍ အရေးယူသွား မည်ဖြစ်ကြောင်း သတိပေးလိုက်သည်ဟု ရေးသားထားသည့် စာကို ယာဉ်မောင်း ထံပေးခဲ့ကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်နှင့် အကြမ်းဖက် သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးရာနောက်သို့ တပ်မတော်စစ်ကြောင်းများက လိုက်လံရှင်းလင်းလျက် ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။</p> <p><b>(စံတော်ချိန်) (DVB)</b></p> <p><a href="http://burmese.dvb.no/archives/207671">http://burmese.dvb.no/archives/207671</a>  <a href="http://www.mmstd.com/news/view/9031/?lang=my">http://www.mmstd.com/news/view/9031/?lang=my</a></p> <p>❖ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ဆန်မြို့နယ်အတွင်း TNLA တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့၏ လက်နက်ခဲယမ်းများ သယ်ဆောင်လာသည့် မော်တော်ယာဉ် တစ်စီးကို မေလ ၁၉ ရက်က သိမ်းဆီးရမိ ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ရုံးက သတင်းထုတ်ပြန် ခဲ့သည်။ ဟိုမိန်းဘက်မှ ပန်စရီဘက်သို့ ခဲယမ်းများ သယ်ဆောင် လာကြောင်း သတင်းရရှိသဖြင့် တပ်မတော်စစ်ကြောင်း က သွားရောက်ရှင်းလင်းခဲ့ရာ မွန်းလွဲ ၂ နာရီခွဲခန့်တွင် နမ့်ဆန်မြို့၏ အနောက်မြောက်ဘက် မိတာ ၄၀၀၀ ခန့်အကွာရှိ နမ့်ခေးရွာ အနီးအရောက်၌ မြောက်ဘက်မှ တောင်ဘက်သို့ မောင်းနှင်လာသည့် မသင်္ကာဖွယ် ဆိုင်ကယ်တစ်စီးနှင့် အဖြူရောင် မော်တော်ယာဉ် တစ်စီးတို့သည်</p>
--	--	--

		<p>ဆက်လက်မောင်းနှင်ခြင်း မရှိဘဲ ရပ်တန့်သွားပြီး မော်တော်ယာဉ်ပေါ် ပါသူများသည် ဆိုင်ကယ်ဖြင့် မြောက်ဘက်သို့ မောင်းနှင် ထွက်ပြေးသွားခဲ့သဖြင့် ရပ်တန့်ထားခဲ့သည့် မော်တော်ယာဉ်အား ရှာဖွေစစ်ဆေးရာ ပွိုင့်-၅၀ ကျည် ၄၅၀ တောင့်၊ RPG နှစ်သီး ၁၀ လုံးနှင့် RPG ပို့ကျည် ၁၀ တောင့်တို့အား တွေ့ရှိသိမ်းဆည်း ရမိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (The Ladies news)</p> <p><a href="https://www.facebook.com/News.TheLadies/posts/754993104675661:0">https://www.facebook.com/News.TheLadies/posts/754993104675661:0</a></p> <p>❖ ကယား(ကရင်နီ)ပြည်ရှားတောမြို့နယ်တွင်းရှိ ကရင်နီတပ်များလှုပ်ရှားရာ နေရာထဲသို့ အစိုးရတပ်များ ဝင်ရောက်လှုပ်ရှား နေသည့်အတွက် နှစ်ဘက်ပစ်ခတ်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်ကြောင်း မေလ ၁၉ရက်နေ့မနက် ရှားတောဆက်ဆံရေးရုံးတွင် ပြောဆိုခဲ့သည်။ ရှားတောဒေသအတွင်း အစိုးရတပ်များဝင်ရောက်နေချိန် တချိန်ထဲမှာပင် KNPP တပ်များနေထိုင်ရာ ဒီးမော့ဆိုမြို့နယ် ဒေါတမကြီးဒေသဘက်တွင်လည်း အစိုးရစစ်ကြောင်းများ စေလွှတ်လျက်ရှိသည်ဟုဆိုသည်။ ယခုရက်ပိုင်းအတွင်း လွိုင်ကော်မြို့ရှိ KNPP ပင်မဆက်ဆံရေးရုံးအနီးတဝိုက်တွင်လည်း စစ်သားများက လက်နက်အပြည့်အစုံနှင့် သွားလာလှုပ်ရှားနေသည်ကို တွေ့ရကြောင်း တာဝန်ရှိသူတို့၏ ပြောပြချက်အရ သိရသည်။ ၂၀ ပင်လုံ တက်ရေး ကတိကဝတ်စာချုပ် လက်မှတ်ထိုးရန် ပြည်ထောင်စုငြိမ်းချမ်းရေးကော်မရှင် ရဲ့ ဆိုပြုချက်ကို KNPP က ငြင်းဆိုလိုက်ပြီးနောက်မှာ အစိုးရ စစ်တပ်ဖက်က ခုလိုလှုပ်ရှားမှု တွေကို တွေ့လာရခြင်း ဖြစ်သည်။ အစိုးရတပ်များလှုပ်ရှားမှုနှင့် ပါတ်သက်ပြီး ကရင်နီအမျိုးသား တိုးတက်ရေး ပါတီ(KNPP) ဗဟိုဌာနချုပ်ရုံးသို့ မေလ ၁၉ရက်နေ့က ဆက်သွယ်မေးမြန်းခဲ့ရာ KNPP အထွေထွေ အတွင်းရေးမှူး ရွှေမျိုးသန့်က “ကေအဲန်ပီအီအနေနဲ့ တတ်နိုင်သလောက် ငြိမ်းချမ်းရေးကို အတတ်နိုင်ဆုံး ငြိမ်းချမ်းရေးကို ကျနော်တို့ဖက်က ချုပ်ဆိုထားတဲ့ စာချုပ်တွေအတိုင်း တောက်လျှောက်ထိန်းသိမ်းမယ်လို့ ကျနော်တို့ ပြောထားတာ ရှိပါတယ်။ တကယ်လို့သာ တစ်ဖက်ကတော့ စတင်တိုက်ခိုက်မယ်ဆိုရင်တော့ ကျနော်တို့ဖက်က ခုခံကာကွယ်မဲ့ အနေအထားတော့ ရှိတယ်” ဟု ပြောကြားသည်။ (Kantarwaddy)</p> <p><a href="http://www.kantarawaddytimes.org/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%81%8F-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9/">http://www.kantarawaddytimes.org/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B-%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9%E1%81%8F-%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9/</a></p> <p>❖ NCA ခေါ်အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးသေးသည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်အချို့ထံသို့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံ ဒုတိယအကြိမ် တက်ရောက်ရန်အတွက် ဖိတ်ကြားစာများ ရောက်ရှိနေပြီဖြစ်သည်။ ညီလာခံမတိုင်မီက NCA လက်မှတ်ရေးထိုး ဖွယ် ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေသည့် UNFC အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့များ သည် လာမယ့်ရက်ပိုင်းတွင် အစည်းအဝေးပြန်လည်ကျင်းပပြီး ဆုံးဖြတ်မယ့် အခြေ အနေရှိသည်။ (VOA)</p> <p><a href="http://burmese.voanews.com/a/unfc-will-hold-meeting-to-dicuss-about-">http://burmese.voanews.com/a/unfc-will-hold-meeting-to-dicuss-about-</a></p>
--	--	--

		<p><a href="http://21st-pinglon/3861711.html">21st-pinglon/3861711.html</a></p> <p>❖ “FPNCC ဟာ အခြားအဖွဲ့အစည်းများရဲ့ ကြားဝင်ညှိနှိုင်းပေးသော အဖွဲ့အစည်း မဟုတ်ဘူး။ ပြည်ထောင်စုအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးမယ့် တရားဝင်ကိုယ်စားလှယ် အဖွဲ့အစည်း ဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရအနေဖြင့် FPNCCနှင့် တိုက်ရိုက်တွေ့ဆုံ ဆွေးနွေးလျှင် မြန်မာပြည်မြောက်ပိုင်းရဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံးဖော်ဆောင်ရန် အတွက် အလွန်အကျိုးရှိပါတယ်” ဟု ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ၏ဥက္ကဋ္ဌ ဦးပေါက်ယိုချမ်းမှ အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့သည်။ အဆိုပါ မေးမြန်းမှုတွင် ဦးပေါက်ယိုချမ်းမှ FPNCC အနေဖြင့် ပင်လုံညီလာခံသို့ တက်ရောက်ရန် ဆန္ဒရှိကြောင်း၊ FPNCC ၏ အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးတွင် ၂၁ ပင်လုံ ဒုတိယ ညီလာခံ အစည်းအဝေးတက်ရောက်မည့် ကိုယ်စားလှယ်အဖွဲ့အမည်စာရင်းကို အတည်ပြုပြီး ဖြစ်ကြောင်းနှင့် မြောက်ပိုင်းအဖွဲ့အစည်း ၇ခု၏ ဘုံဆန္ဒအပေါ် အခြေခံပြီး FPNCC ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်းနှင့် ကော်မတီသည် စစ်ရေးမဟာမိတ် အဖွဲ့အစည်း မဟုတ်ကြောင်းတို့ ပါဝင်ပါသည်။ (NAB)</p> <p><a href="https://www.facebook.com/northernallianceburma/posts/1495860987155534">https://www.facebook.com/northernallianceburma/posts/1495860987155534</a></p> <p>❖ ရခိုင်တပ်မတော်(AA) နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် အိန္ဒိယနိုင်ငံ မိဖိုရမ်ပြည် နယ်သို့ ထွက်ပြေးခိုလှုံသွားကြသော ချင်းပြည်နယ် ပလက်ဝမြို့နယ် Ralie ကျေးရွာမှ ချင်းပြည်သူ ၃၀၀ ကျော်သည် မိဖိုရမ်ပြည်နယ် Saiha မြို့နယ် Khaikhy နှင့် Lungpuk ကျေးရွာသို့ မေလ ၁၉ ရက်နေ့က ရောက်ရှိလာပြီး အမျိုးသမီးနှင့် ကလေးငယ်အများဆုံး ပါဝင်သည်။ (Khonumthung) အိန္ဒိယသတင်းတွေ့အရ ရွာထဲမှ အမျိုးသားတွေကို Arakan Army တပ်ဖွဲ့က ဖမ်းဆီးထားပြီး ကလေးငယ်တွေနဲ့ အမျိုးသမီးတွေဟာ မိဖိုရမ်ပြည်နယ်ထဲ ထွက်ပြေး ဝင်ရောက်ခဲ့ကြတာ ဖြစ်သည်ဟု မေလ ၂၂ ရက်နေ့ထုတ် Indian Express သတင်းဌာနတွင် ဖော်ပြထားသည်။ ချင်းဒေသခံ၃၀၀ကျော် ထွက်ပြေးတိမ်းရှောင်နေရသည့် အခြေအနေနှင့် ပတ်သက်ပြီး အစိုးရနှင့်အပစ်ရပ်စဲရေး လက်မှတ်ထိုးထားသည့် ချင်းအမျိုးသားတပ်ဦး CNF မှ ဒေါက်တာရွှေခါးရံက သူတို့အနေနဲ့လည်း ဒေသခံတွေအရေး ကူညီဖြေရှင်းပေးနိုင်ဖို့ အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး ချင်းဒေသခံပြည်သူတွေရဲ့ ရေရှည်ဘဝလုံခြုံရေးနှင့် နယ်စပ်တည်ငြိမ်ရေးကို အစိုးရနှင့် သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်ပေးစေလိုသည် ဟု ပြောဆိုထားသည်။ မိဖိုရမ်ပြည်နယ်ထဲခိုလှုံလာကြသူများသည် နိုင်ငံတကာ နယ်စပ်မျဉ်းနယ်နမိတ် ၁၅၀၀မီတာတွင်း သွားလာခွင့်ရှိနေပြီး အိန္ဒိယဘက်ခြမ်းတွင် နေထိုင်ခွင့် ပြုထားသည်။ အဆိုပါဒုက္ခသည်များကို မိဖိုရမ် ပြည်နယ်အစိုးရက အစားအသောက်တွေပေးဝေပြီး စာသင်ကျောင်းနှင့် ခန်းမများတွင် စောင့်ရှောက်ပေးထားသည်ဟု မိဖိုရမ် ပြည်နယ်အစိုးရ ပြည်ထဲရေးဝန်ကြီး R Lalzirliana က ပြောကြားထားသည်။ (VOA)(Irrawaddy)</p> <p><a href="http://burmese.voanews.com/a/india-myanmar-border-300-flee/3865216.html">http://burmese.voanews.com/a/india-myanmar-border-300-flee/3865216.html</a></p> <p><a href="https://burma.irrawaddy.com/news/2017/05/22/135230.html">https://burma.irrawaddy.com/news/2017/05/22/135230.html</a></p>
--	--	---

	<p>၅။ ၂၀.၅.၂၀၁၇</p>	<p><a href="http://www.khonumthungburmese.org/?p=6357">http://www.khonumthungburmese.org/?p=6357</a></p> <ul style="list-style-type: none"> <li>❖ မေလ (၂၀) ရက်နေ့မနက် ၆ နာရီခန့်တွင် ကချင်ပြည် ဖားကန့်ဒေသ၊ KIA တပ်ရင်း (၆) နယ်မြေပတ်ဝန်းကျင်၌ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်ဟု မြောက်ပိုင်းမဟာမိတ် အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ ( NAB )  <a href="https://www.facebook.com/northernallianceburma/posts/1495860987155534">https://www.facebook.com/northernallianceburma/posts/1495860987155534</a></li> <li>❖ မေလ ၂၀ရက်နေ့တွင် ကချင်ပြည်နယ်ရှိ KIA တပ်စခန်းဟောင်း ဝိဒွန်စခန်း(ပွိုင် ၁၁၀၃)၌ ဆောက်လုပ်ထားသော စေတီတစ်ဆူအား ရှေ့တန်းစခန်းမှ တပ်မတော်သားများက ထီးတော်တင်ခဲ့သည်ဟု ဓာတ်ပုံများ ထွက်ပေါ်ခဲ့သည်။ (Facebook)  <a href="https://www.facebook.com/permalink.php?story_fbid=409651919419858&amp;id=100011251598488">https://www.facebook.com/permalink.php?story_fbid=409651919419858&amp;id=100011251598488</a></li> <li>❖ မေလ ၂၀ ရက် မနက် ၉ နာရီခန့်တွင် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင် နမ္မတူမြို့နယ် ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ပန်ပိုးရွာ၏ အရှေ့ဘက် ၃ ဖာလုံခန့်အကွာတွင် တောထဲဖြတ်လာ သော နွားကုန်သည်အစုထဲမှ လူတဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့သည်။(DVB)  <a href="http://burmese.dvb.no/archives/207792">http://burmese.dvb.no/archives/207792</a></li> <li>❖ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ် ကျေးရွာမှ ကျေးရွာသူ ကျေးရွာသားများသည် RCSS နှင့် TNLA အကြား တိုက်ပွဲဖြစ်ပွား မည်ကို စိုးရိမ်သည့်အတွက် မေလ ၂၀ ရက်နေ့ ညနေ ၃ နာရီတွင် တိမ်းရှောင်လာခဲ့ပြီး ကျောက်မဲမြို့ပေါ်ရှိ သန္တိသုခဓမ္မာရုံသို့ ရောက်ရှိလာခဲ့သည်။ စစ်ဘေးရှောင် အရေးအတွက်မှာ ကျား ၃၉ ဦး၊ မ ၅၆ ဦး စုစုပေါင်း ၉၅ ဦးရှိပြီး ထပ်မံတိမ်းရှောင် လာမည့်သူများလည်းရှိကြောင်း သိရသည်။ ကျောက်မဲမြို့မှ ဒုက္ခသည် ကူညီပေးသူ တဦးက “သူတို့က တော့ဖယ်ကနေ ထွက်ပြေးလာကြတာ။ ဖြစ်တာက သူတို့ရွာထဲမှာ အာရီအက်စ်အက်စ်ကရိုနေတယ်။ သူတို့ကို ရွာပြင်တွေက ပေးမထွက်ဘူး။ အဲတော့ ရွာသားတွေ လက်ဖက်ခူးမရဘူး။ ပြောင်းတွေစိုက်လို့ မရတဲ့အခါကျတော့ အဆင်မပြေ ကြတော့ဘူး။ သူတို့ဘက်ကို တက်တဲ့ကားတွေကလည်း ပေးမတက်ဘူး။ တိုက်ပွဲကတော့ မဖြစ်ဘူး။ လွန်ခဲ့တဲ့ ၄၊ ၅ ရက်တုန်းကတော့ တိုက်ပွဲဖြစ်တယ်။ RCSS ကလည်း ရွာထဲမှာရှိနေတော့ တိုက်ပွဲဖြစ်ရင် စားစရာတွေ မရှိမှာစိုးလို့ ထွက်ပြေးလာတာ။ အကွာအဝေးကတော့ မြို့နဲ့ ၁၂မိုင်ကျော်ကျော်ဝေးတယ်”ဟု ပြောသည်။(DVB)  <a href="http://burmese.dvb.no/archives/207802">http://burmese.dvb.no/archives/207802</a></li> <li>❖ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရန် အပစ်ရပ်လက်မှတ် (NCA) မထိုးထားသည့် မြောက်ပိုင်းအဖွဲ့များဖြစ်သော တအာင်း အဖွဲ့ (TNLA)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် ကိုးကန့်အဖွဲ့ (MNDA) တို့မှာ ဖိတ်ကြားခြင်းမခံရသေးကြောင်း TNLA မှ ပြောဆိုခဲ့သည်။ “ကျနော်တို့အဖွဲ့က ဖိတ်စာ မရသေးဘူး။ ကျနော်တို့ကို မဖိတ်ဘူးလို့သိရပါတယ်။ အန်စီအေကို လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်တယ်။ အဲဒီစုပေါင်းပြီးဖိတ်တဲ့ထဲမှာ ကျနော်</li> </ul>
--	---------------------	---



		<p>တို့ မပါတော့ မဖိတ်ဘူးလို့ သိထားတယ်”ဟု TNLA မှ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တာဘုန်းကျော်က ပြောသည်။ ( Mizzima )  <a href="http://www.mizzimaburmese.com/article/27137">http://www.mizzimaburmese.com/article/27137</a></p> <p>❖ မေခါရက်မှ ၂၀ရက်အထိပြုလုပ်ခဲ့သော KNU ၏ ၁၆ ကြိမ်မြောက် ကွန်ဂရက်အပြီး ဗဟို အမြဲတမ်းကော်မတီ၏ ပထမအကြိမ် အစည်းအဝေးအပြီးတွင် NCA ကို အကြောင်း အမျိုးမျိုးကြောင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက် ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန်ကို သဘောတူခဲ့ ကြောင်း အပါအဝင် အချက်ငါးချက်ပါဝင်သော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။  <b>(Eleven ) (KNU HQ)</b>  <a href="http://news-eleven.com/politics/36895">http://news-eleven.com/politics/36895</a>  <a href="https://www.facebook.com/KarenNationalUnionHQ/photos/pcb.483464855319006/483464838652341/?type=3&amp;theater">https://www.facebook.com/KarenNationalUnionHQ/photos/pcb.483464855319006/483464838652341/?type=3&amp;theater</a></p> <p>❖ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၏ ဒုတိယအကြိမ် ညီလာခံကို ၂၀၁၇ အောက်တိုဘာအတွင်းကျင်းပရန် ဆုံးဖြတ်ကြောင်း PNLO က မေလ၂၀ရက်၌ ထုတ်ပြန်သည်။ <b>(7day)</b> ဆက်လက်၍ PNLO နှင့်ပြည်ထောင်စု အစိုးရတို့အကြား ချုပ်ဆိုသော နှစ်ဖက်သဘောတူ ပြည်ထောင်စုအဆင့်စာချုပ်အရ PNLO/ PNLA ၏ အခြေပြုသတ်မှတ်နယ်မြေဖြစ်သော မောက်မယ်မြို့နယ်၊ ကဒူးကြီးဒေသအတွင်း ဖြစ်ပေါ်နေသည့် အရေးပေါ် အခြေအနေများကိုလည်း အကျေအလည် ဆွေးနွေးခဲ့ကြ ကြောင်း၊ RCSS/SSA ၏အောက်ခြေ ပြည်သူ့အုပ်ချုပ်ရေးဌာန အနေနှင့် သမိုင်းနောက်ကြောင်း အစဉ်အလာကို သိမြင်နားလည်မှု အားနည်းစွာဖြင့် ဆောင်ရွက်နေခြင်းကြောင့် မလိုလားအပ်သော အရေးအခင်းများ ဖြစ်ပေါ်ရခြင်း ဖြစ်ပါ ကြောင်း၊ ကဒူးကြီးဒေသသည် သမိုင်းအစဉ်အလာအရ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့၏ အခြေခံဒေသဖြစ်သည်ကို လည်းကောင်း၊ ပြည်နယ်အဆင့် ပြည်ထောင်စုအဆင့် သဘောတူညီချက်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) တို့၏ပြဋ္ဌာန်းချက်များအရ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်၏ အခြေပြုဒေသ ဖြစ်သည်ကိုလည်းကောင်း၊ RCSS/SSA နယ်မြေတာဝန်ခံက မသိရှိဘဲ ရန်လိုမှုဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆပါကြောင်း ပါရှိသည်။ ကဒူးကြီးဒေသမှ ပုံစုပ်၊ မဲ့စကျေးရွာများမှ ဘုန်းတော်ကြီးများ အပါအဝင်ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ဒေသခံ ပအိုဝ်းပြည်သူများ မိုးမကျမီ မူရင်းနေရပ်ဒေသ ကျေးရွာများတွင် လုံခြုံအေးချမ်းစွာ ပြန်လည်အခြေချ နေထိုင်နိုင်ရေးကို ဦးတည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်စည်းလုံးညီညွတ်ရေးနှင့် တည်ငြိမ်အေးချမ်းသော ရှမ်းပြည်ဖြစ်ရေးကို ဦးတည်လျက် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်နှင့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) တို့ပါဝင်စုဖွဲ့ထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင်မဟာမိတ်အချင်းချင်းအကြား၊ မိသားစု စိတ်ဓာတ်ဖြင့် ညှိနှိုင်းဖြေရှင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။  <b>(Eleven)</b> RCSS အဖွဲ့သည်ပုံစုပ်နှင့် မဲ့စကျေး ကျေးရွာများ၌ စစ်သားစုဆောင်းနေ၍ မေလ ၁၂ ရက်တွင်ဒေသခံ ၂၀၀ ကျော်သည် ယင်းကျေးရွာများနှင့် ဆယ်မိုင်ကျော်</p>
--	--	---

		<p>အကွာရှိ နားပီးရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းသို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း ရှမ်းပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S)အရပ်သား ကိုယ်စားလှယ် ခွန်စိုးထွန်းအောင်က ပြောကြားခဲ့သည်။ ကဒူးကြီးဒေသရှိ ဒေသခံ များကို စစ်သားစုဆောင်းသည်ဆို သည့် စွပ်စွဲချက်ကို (RCSS)အဖွဲ့က ငြင်းဆိုပြီး နားလည်မှုလွှဲမှား ခြင်းသာ ဖြစ်နိုင်ကြောင်း RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းမိန်းက တုံ့ပြန်ခဲ့သည်။ RCSS အဖွဲ့အနေဖြင့် အပစ်ရပ်စဲရေး လုပ်ဆောင်ပြီး နောက်ပိုင်းတွင် အဓမ္မစစ်သား စုဆောင်းမှု လုပ် ဆောင်ခြင်းမရှိဟုလည်း ပြောဆိုခဲ့သည်။ ( 7 Day )</p> <p><a href="http://www.7daydaily.com/story/96774">http://www.7daydaily.com/story/96774</a></p> <p><a href="http://www.7daydaily.com/story/96753">http://www.7daydaily.com/story/96753</a></p> <p><a href="http://news-eleven.com/politics/36887">http://news-eleven.com/politics/36887</a></p> <p>❖ ဒုတိယအကြိမ် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ ချင်းအမျိုးသား တပ်ဦး မှ ကိုယ်စားလှယ် ၁၉ ဦး တက်ရောက်မည်ဖြစ်ပြီး၊ ကိုယ်စားလှယ်အဖွဲ့ကို CNF ဒုတိယဥက္ကဋ္ဌ ဦးဆောင်မည်ဖြစ်ပြီး ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များ ပါဝင်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF) အထွေထွေ အတွင်းရေးမှူး ဆလောင်းတလာပေးက ပြောကြားခဲ့သည်။ ဒုတိယ ပင်လုံတက်ရောက် မည့် CNF ကိုယ်စားလှယ် ၁၉ ဦး အပါအဝင် ပါဝင်သင့် ပါဝင်ထိုက်သူ နှစ်ဦး တိုင်းရင်းသား ကိုယ်စားလှယ် နှစ်ဦးနှင့် နည်းပညာ အထောက်အကူပြု အဖွဲ့ဝင်များ လည်း ပါဝင်သွားမည်ဖြစ်ကြောင်း CNF ထံမှ သိရသည်။ ( The Voice )</p> <p><a href="http://thevoicemyanmar.com/political/8696-pln">http://thevoicemyanmar.com/political/8696-pln</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲကို ရခိုင်အမျိုးသားပါတီအနေဖြင့် တက်ရောက်ရန် ဆုံးဖြတ်ချက် ချထားပြီးပြီ ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အတည်ပြုပြောဆိုခဲ့သည်။ "ကျွန်တော်တို့ ပါတီကတော့ ဆုံးဖြတ်ပြီးသွားပြီ၊ တက်ရောက်ဖို့ စာရင်းပေးပြီးသွားပြီ။ အဲဒါမှာ ရခိုင်ပြည်နယ်အတွက် ဆွေးနွေးဖို့ကို အခြေအနေကြည့်ရမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးခွင့် မရသေးတော့ ဆွေးနွေးပွဲကို တက်တယ် ဆိုရုံပေါ့" ဟု ဒေါက်တာ အေးမောင်က ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါက ၂၁ ရာစုပင်လုံ ဆွေးနွေးပွဲကို တက်ရောက်ရန် မသေချာဟု ထုတ်ဖော်ပြောဆိုမှုများ ရှိနေခဲ့သော်လည်း ယခုလက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီ မှ တက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ( Mizzima )</p> <p><a href="http://www.mizzimaburmese.com/article/27138">http://www.mizzimaburmese.com/article/27138</a></p>
၆။	၂၁.၅.၂၀၁၇	<p>❖ မေလ ၂၁ ရက်နေ့ နေ့လည် ၁၂နာရီခွဲချိန်ခန့် တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲ မြို့နယ် ကွန်ကော်ကျေးရွာအုပ်စု လွယ်အံကျေးရွာအုပ်စုအတွင်း TNLAနဲ့ RCSS/SSA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲဖြစ်ပွားခဲ့သည့်အတွက် ကျောက်မဲမြို့ပေါ်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် တစ်ရာကျော်ရှိပြီဟု ကျောက်မဲမြို့စစ်ဘေးရှောင် ကော်မတီမှ ဦးတင်မောင်သိန်း ကပြောသည်။ ကွန်ကော်ကျေးရွာအုပ်စုထဲက ကွန်ကော်၊ အုံအိုး၊ တော့ဖယ် စသည့် ရွာများမှ စစ်ဘေးရှောင်ဒေသခံတစ်ရာကျော်ကို ကျောက်မဲမြို့ အမှတ် ၈ ရပ်ကွက် ဓမ္မာရုံတွင်နေရာချထားကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အစား အသောက်အတွက် ကျောက်မဲမြို့ပေါ်ရှိ ပရဟိတ အဖွဲ့များ ပေါင်းပြီး တည်ထောင်ထား</p>

		<p>သည့် ကျောက်မဲ စစ်ဘေးရှောင် ကော်မတီမှ တာဝန်ယူ ဆောင်ရွက် ပေးနေကာ စစ်ဘေးရှောင်များထဲတွင် သက်ကြီးရွယ်အိုနှင့် ကလေးငယ်များ အများဆုံး ပါဝင်သည် ဟုသိရသည်။ (RFA) တိုက်ပွဲဖြစ်ပွားခြင်းမှာ RCSSဘက်မှ နယ်မြေကျူးကျော် ဝင်ရောက်လာခြင်းကြောင့် ဖြစ်သည်ဟု TNLA ဘက်မှ ပြောဆိုခဲ့ပြီး RCSS ဘက်ကမူ မြေမြုပ်မိုင်းရှင်းလင်းရေးစီမံကိန်းကြောင့် ထိပ်တိုက်ပစ်ခတ်မှုများဖြစ်ပွား ရခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ (ရှမ်းသံတော်ဆင့်)</p> <p><a href="http://burmese.panglong.org/?p=13271">http://burmese.panglong.org/?p=13271</a>  <a href="http://www.rfa.org/burmese/news/kyaukmae-refugees-05212017072604.html">http://www.rfa.org/burmese/news/kyaukmae-refugees-05212017072604.html</a></p> <p>❖ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနက် ရခိုင်လက်နက်ကိုင် အဖွဲ့ (AA) ၊ တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) ၊ ကိုးကန့် လက်နက်ကိုင်အဖွဲ့ (MNDA) သုံးဖွဲ့ မပါဝင်ဘဲ ကျန်ကိုးဖွဲ့အား ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့သည်။ “ကျွန်တော်တို့ ပြီးခဲ့တဲ့ UPDJC အစည်းအဝေးမှာ နံပါတ် ၁ NCA လက်မှတ် မထိုးရသေးတဲ့အဖွဲ့တွေကို အထူးဖိတ်ကြားသူအနေနဲ့ ဖိတ်မယ်။ နံပါတ် ၂ အဲဒီအဖွဲ့တွေထဲမှာ DoC ထိုးတယ်ဆိုရင် DoC ထိုးတဲ့ အဖွဲ့တွေကို UPDJC မှာ ထပ်ထိုးပြီးတော့ နောက်တိုးအနေနဲ့ UPDJC မှာ ပါလို့ရတယ်။ သို့သော် DoC လည်း မရှိ၊ NCA လည်း မရှိတဲ့ အဖွဲ့တွေ ကျရင်တော့ အထူးဖိတ်ကြားသူများအနေနဲ့ ဖိတ်ပြီးတော့ သူတို့ကတော့ လေ့လာတဲ့အနေမျိုးနဲ့ လေ့လာသူတော့ မဟုတ်ဘူးပေါ့ဗျာ။ ဆိုတော့ DoC ထိုးရင် ဆွေးနွေးခွင့်ရှိတယ်။ DoC မထိုးရင်တော့ ဆွေးနွေးခွင့် မရှိဘူးပေါ့” ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ သို့ရာတွင် AA ၊ TNLA ၊ MNDA မှာ သဘောတူဆုံးဖြတ်ချက်များ မရှိသေးဘဲ ငြိမ်းချမ်းရေးကော်မရှင်နှင့် ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းကပြောကြားသည်။ (Eleven )</p> <p><a href="http://news-eleven.com/politics/36831">http://news-eleven.com/politics/36831</a></p> <p>❖ သျှမ်း(ရှမ်း)ပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အနေဖြင့် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်း ချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရောက်သွားမည်ဖြစ်သော်လည်း မည်သည့် အဆိုပြုချက်မှ တင်ပြသွားနိုင်မည်မဟုတ်သည့်အတွက် ညီလာခံမှ ရရှိလာ သည့် သဘောတူညီချက်များကို သ ဘောတူစာချုပ်များချုပ်ဆိုရာတွင် ပါဝင်လက်မှတ် ရေးထိုးနိုင်သေးမည် မဟုတ်ကြောင်း မေလ ၂၁ရက်နေ့တွင် သဘောထား ထုတ်ပြန်ခဲ့သည်။ RCSS၏ ပြောခွင့်ရ အတွင်းရေးမှူး (၃) ဒုတိယဦးစိုးစိုးက “NCA ဖြစ်စဉ်အရဆိုရင် ၂၁ရာစုပင်လုံညီလာခံ ဒုတိယ အ စည်းအဝေးကို ဆွေးနွေးမဲ့ အကြောင်းအရာတွေက အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေက တင်လာတဲ့ စာတမ်းတွေ အပေါ် အခြေခံပြီးဆွေးနွေးကြမှာဖြစ်တဲ့အတွက် ညီလာခံမှာ တင်ပြတဲ့ စာတမ်းတွေကို ပြည်ထောင်စုစာချုပ်ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့သူတို့က သဘောတူလက်မှတ်ရေးထိုးရမှာကိုး။ အမျိုးသား အဆင့်နိုင်ငံရေး ဆွေးနွေးပွဲကို</p>
--	--	---

		<p>ရခိုင်လည်းမလုပ်ရ သေးဘူး၊ ရှမ်းလည်းမလုပ်ရသေးဘူး။ အခြား NCA မထိုးရသေးတဲ့ တိုင်းရင်းသားတွေရဲ့ဆန္ဒတွေ၊ သဘောထားတွေ လည်းမပါသေးတော့ ရှမ်းလူထုရဲ့ ဆန္ဒမပါပဲ ကျနော်တို့ လက်မှတ်သွားထိုး ရမယ်ဆိုတဲ့ကိစ္စက ဘယ်လိုမှ မဖြစ်နိုင်ဘူး ” ဟု ပြောဆိုခဲ့သည်။</p> <p><b>( KIC ) (ရှမ်းသံတော်ဆင့်) (Mizzima) (The Ladies) (Tai Freedom)</b></p> <p><a href="http://kicnews.org/2017/05/%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%AF-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%99%E1%80%BD%E1%80%9B%E1%80%9B%E1%80%BD%E1%80%AD%E1%80%9C%E1%80%AC/">http://kicnews.org/2017/05/%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%AF-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%99%E1%80%BD%E1%80%9B%E1%80%9B%E1%80%BD%E1%80%AD%E1%80%9C%E1%80%AC/</a>  <a href="http://burmese.panglong.org/?p=13268">http://burmese.panglong.org/?p=13268</a>  <a href="https://www.facebook.com/News.TheLadies/posts/756039634571008:0">https://www.facebook.com/News.TheLadies/posts/756039634571008:0</a>  <a href="http://www.mizzimaburmese.com/article/27190">http://www.mizzimaburmese.com/article/27190</a>  <a href="http://taifreedom.com/burmese/index.php/rcss/2014-05-27-08-31-58/891-2017-05-21-03-34-49">http://taifreedom.com/burmese/index.php/rcss/2014-05-27-08-31-58/891-2017-05-21-03-34-49</a>  <a href="http://www.taifreedom.com/burmese/index.php/rcss/2014-05-27-08-31-58/891-2017-05-21-03-34-49">http://www.taifreedom.com/burmese/index.php/rcss/2014-05-27-08-31-58/891-2017-05-21-03-34-49</a></p> <p>❖ ရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့ သုဝဏ္ဏဟုန်းခမ်းကျောင်းတိုက်တွင် ကျေးသီးလူငယ် များ၏ စည်းရုံးလှုံ့ဆော်မှုဖြင့် ဒေသခံ လူထု ၃၀၀ ကျော်တွေ့ဆုံကာ အမှတ် ၁၃၁ ခြေလျင်တပ်ရင်းမှ ခြံစည်းရိုးခတ်လိုက်သည့် လူထုအသက်သွေးကြော နမ့်ကုံး ရေကန်၊ ဖော်ဘွားခေတ်ကတည်းက တည်ရှိခဲ့သော သက်တမ်း ၂၀၀ ကျော်ရှိပြီဖြစ်သည့် သမိုင်းဝင်စေတီတော်တို့အား ပြည်သူပိုင်အဖြစ် ပြန်လည်ရရှိရေးတောင်းဆိုရန် ဆွေးနွေး ခဲ့ကြသည်။ မေလ ၂၁ ရက် လူထုတွေ့ဆုံဆွေးနွေးမှုမှ ရရှိသော လူထုဆန္ဒ သဘောထားများကို ကျေးသီးလူငယ်အဖွဲ့ မှ အချက် ၆ ချက်ပါ သဘောထား ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါကြေငြာချက်တွင် - ပြည်သူပိုင်လည်း ဖြစ် သာသနာ့မြေလည်းဖြစ်သော မြေနေရာများအား ခလရ ၁၃၁ မှတပ်ပိုင်မြေအဖြစ် တံတိုင်းခတ်ယူရာတွင် ပွင့်လင်းမှုမရှိ၊ လူထုသဘောထားရယူမှုမရှိခြင်းကြောင့် လက်ရှိ တံတိုင်းခတ်ယူနေမှုကို အချိန်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရန်၊ တပ်မှသိမ်းယူသော အဆိုပါ နမ့်ကုံးရေကန်နှင့်သမိုင်းဝင်စေတီတို့အား ပြည်သူလူထုထံ စီမံအုပ်ချုပ်ပိုင်ခွင့် အပြည့်အဝ ပြန်လည်ပေးအပ်ရန်၊ သိမ်းယူထားသော မြေယာစိုက်ခင်း ၁၆၅ ဧကအား သက်ဆိုင်ရာတောင်သူများထံ ပြန်လည်ပေး အပ်ရန် တောင်းဆိုပြီး ရေကန် ပတ်ဝန်းကျင်နှင့် ရေဝင်ရေလဲထိန်းသိမ်းတော ၁၈ ဧက ပြန်မရမချင်း တောင်းဆိုမှု၊ လုပ်ရှားမှုများ ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။ တောင်းဆိုချက်များကို ရှမ်းပြည်နယ်အစိုးရ၊ ရလခတိုင်း၊ ကျေးသီးအခြေစိုက်၊ လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ မြေတိုင်းဦးစီးဌာနထံ တင်ပြပေးပို့ပြီး သတင်းမီဒီယာများကိုလည်း ပေးပို့ကြောင်း ပြောပါသည်။ <b>(ရှမ်းသံတော်ဆင့်)</b></p> <p><a href="http://burmese.panglong.org/?p=13280">http://burmese.panglong.org/?p=13280</a></p> <p>❖ ဖားအံမြို့နယ် ကော့ရင်းအထက်နှင့် နောင်ကျန်ကျေးရွာ အုပ်စုနှစ်ခုအကြား</p>
--	--	--

		<p>တောင်ကလေးကျောက်တောင် ကျောက်ထုတ်လုပ်ငန်း၌ ပတ်ဝန်းကျင် ထိခိုက်မှုများ ရှိသဖြင့် ရပ်တန့်ပေးစေလိုကြောင်း ယခင်လ ၈၊ ၂၇ ရက်နေ့က ပြည်နယ်အစိုးရထံ ပေးပို့ထားသည့် ကန့်ကွက်စာမှာ ယခုထိ အကြောင်းပြန်ခြင်း မရှိသေးဘဲ ကြန့်ကြာနေ သည်ဟု အောက်နောင်ကျန်ကျေးရွာ ဒေသခံများက ပြောသည်။ အဆိုပါ ကျောက်ထုတ် လုပ်ငန်း ဆက်မလုပ်ရေးကို နောင်ကျန်ကျေးရွာ ရပ်မိရပ်ဖများနှင့် ဒေသခံတို့က စုပေါင်း လက်မှတ်ထိုး၍ ဖားမြို့ရှိ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ မြို့နယ် အထွေထွေဦးစီးဌာနနှင့် ခရိုင်အထွေထွေဦးစီး ဌာနများသို့ သဘောထားကန့်ကွက်စာ ပေးပို့သည်မှာ တစ်လ နီးပါးအထိ ကြာမြင့်သော်လည်း တစ်စုံတရာ အကြောင်းပြန်ကြားမရှိခြင်း ဖြစ်နေသည်ဟု အောက်နောင်ကျန် ရာအိမ်မှူးဖြစ်သူ စောအောင်မြင့်က ပြောသည်။ ကျေးရွာ တာဝန်ရှိသူများနှင့် ဒေသခံများ လက်မှတ် ၂၀၀ နီးပါး စုပေါင်းထိုးထားသည့် အဆိုပါ သဘောထားစာတွင် နောင်ကျန်အုပ်စု တောင်ကလေးတောင်တွင် ကျောက်မိုင်းပေါက်ခွဲ မှုကြောင့် အနီးအနား တောင်ကမ်းပါးရှိ သီတာအေးလှိုင်ဂူ ဘုန်းကြီးကျောင်း အဆောက်အဦး ထိခိုက်ပျက်စီးမှုများ ရှိသလို တောင်ခြေအနီး စပါးစိုက် လယ်မြေများ လည်း ပျက်စီးမှုများ ရှိကြောင်း ဖော်ပြပါရှိသည်။ ထို့အတူ တောင်ကလေး ကျောက်တောင် အရှေ့ဘက်ခြမ်း နှစ်ဖာလုံအကွာရှိ တောင်ကုန်းကျေးရွာ ဒေသခံများမှ လည်း ကျောက်ထုတ်လုပ်ငန်း၏ ၂၀၁၆ တစ်နှစ်စာအတွက် ယခုနှစ် ဖေဖော်ဝါရီ ၃ရက်နေ့တွင် ပြည့်မြောက်ပြီ ဖြစ်သည့်အတွက် ထပ်မံမလုပ်ရန် အစိုးရထံ သဘောထားကန့်ကွက်စာများ ပေးပို့မှုခွဲသော်လည်း အစိုးရဘက်မှ လုပ်ငန်းဆက်လုပ်ရေး ကန့်ကွက်ရန် မရှိကြောင်း မတ်လ ၇ရက်နေ့က အကြောင်းပြန်စာပေးပို့ခဲ့သည်။ တောင်ကလေးတောင် ကျောက်ထုတ်လုပ်ငန်းကို ရပ်တန့်ပေးရန် အောက်နောင်ကျန်ရွာအနေဖြင့် အစိုးရထံ ယခုလိုလက်မှတ်ထိုး ကန့်ကွက်စာပေးပို့သည်မှာ ပထမဆုံး အကြိမ်ဖြစ်ပြီး နောင်ကျန်ကျေးရွာအုပ်စုတွင် အောက်နောင်ကျန် (ဖောကလော့)၊ အထက်နောင်ကျန် (တဝေါဘီး)၊ ဘင်လှိုင် (ဖော့ဒဲခို)၊ ရွာသစ်ကုန်း (တဝေါသော)၊ ကော့ပနော၊ ဆယ်မိုင်းကုန်း (ကလဲမူတော်)နှင့် ဂူဝ (ကူကလဲ) စသည့် ကျေးရွာများ တည်ရှိသည်။ (KIC)</p> <p><a href="http://kicnews.org/2017/05/%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%9C%E1%80%AF/">http://kicnews.org/2017/05/%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9%E1%80%80%E1%80%B1%E1%80%9C%E1%80%B8%E1%80%B1%E1%80%80%E1%80%BA%E1%80%AC%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%80%84%E1%80%B9-%E1%80%9C%E1%80%AF/</a></p> <ul style="list-style-type: none"> <li>❖ တရုတ်-မြန်မာနှစ်နိုင်ငံ ပထမဦးဆုံးအကြိမ် ပူးပေါင်း၍ ရေကြောင်းစစ်ရေး လေ့ကျင့်မှု ပြုလုပ်ခဲ့ကြောင်း တရုတ်သံရုံးက မေလ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ တရုတ်ရေတပ်၏ ပင်လယ် ရပ်ခြား ချစ်ကြည်လည်ပတ်ရေး ရေယာဉ်အုပ်စုသည် မေလ ၂၁ ရက်ထိ လာရောက်လည်ပတ်၍ မေလ ၂၁ရက် နေ့လယ် ၂ နာရီတွင် မုတ္တမ ပင်လယ်ကွေ့၌ မြန်မာတပ်မတော်(ရေ)နှင့် စစ်ရေးပူးပေါင်း လေ့ကျင့်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ လေ့ကျင့်မှုတွင်နှစ်နိုင်ငံ ရေတပ်စစ်သင်္ဘောတို့ အပြန် အလှန် ဆက်သွယ်ပြောဆိုခြင်း၊ သတ်မှတ်တည်နေရာ စုစည်းခြင်း၊ ရေ ယာဉ်စု ကြား ဆက်သွယ်ခြင်းနှင့် သတင်းပို့ခြင်း၊ ရေယာဉ်အုပ်စု ကြား လှုပ်ရှားမှု၊ ပူးပေါင်းရှာဖွေ ကယ်ဆယ်ရေးနှင့် လမ်းကြောင်း ခွဲ မောင်းနှင်ခြင်းပုံစံ စသည်တို့ ပါ ဝင်သည်။ တရုတ်- မြန်မာစစ်ရေးလေ့ကျင့်မှု စုစုပေါင်း ၃ နာရီပြုလုပ်ခဲ့ပြီး ညနေ ၅နာရီတွင် ပြီးဆုံးခဲ့</li> </ul>
--	--	---

		<p>သည်ဟု တရုတ်သံရုံးက ထုတ်ပြန်ကြေညာသည်။ ထိုလေ့ကျင့်မှုနှင့်ပတ်သက် ပြီး မြန်မာ့တပ်မတော် (ရေ) စစ်ဦး စီးအရာရှိချုပ် (ရေ) ဗိုလ်ချုပ် မိုးအောင်က ယခု လေ့ကျင့်မှုက ဒေ သတွင်းတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ခဲ့သည်ဟု ဆိုသည်။ (7 Day) ထို့နောက် တရုတ်ရေတပ်မတော်က စစ်သင်္ဘော CNS Chang Chun-DDG 150 နှင့် CNS Jingzhou-FFG 532 တို့ဟာ ရန်ကုန် သီလဝါဆိပ်ကမ်းမှတစ်ဆင့် မေ ၂၁ ရက်နေ့က ပြန်လည်ထွက်ခွာခဲ့သည်။ အဆိုပါသင်္ဘောတွေကို တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်(ရေ)မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး ရှန်ဟိုက ဦးဆောင်ပြီး အရာရှိ၊ စစ်သည် စုစုပေါင်း ၅၅၃ ဦး လိုက်ပါခဲ့သည်။( DVB )  <a href="http://www.7daydaily.com/story/96897">http://www.7daydaily.com/story/96897</a>  <a href="http://burmese.dvb.no/archives/207997">http://burmese.dvb.no/archives/207997</a></p>
၇။	၂၂.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ KIA တို့ပြီးခဲ့သည့် ရက်ပိုင်းကစပြီး ဖားကန့်မြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မေလ ၂၂ရက်နေ့တွင်လည်း ကာမိုင်းနှင့် မိုးကောင်းကြားမှာ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ KIA တပ်ရင်း ၆ ရှိရာ တပ်စခန်းနေရာများ အနီးသို့ တပ်မတော်က ချဉ်းနင်း ဝင်ရောက် လာသည့် အတွက် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း KIA တပ်ရင်း ၆ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တန်ဆန်း က ပြောကြားခဲ့သည်။ KIA အဖွဲ့ ပြန်ကြားရေး တာဝန်ခံ ဒုတိယဗိုလ်မှူးကြီး နော်ဘူက နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ KIA နယ်မြေထဲကို တပ်မတော်က မကြာခဏဆိုသလို ဝင်ရောက်တာ တွေရှိကြောင်းနှင့် ဖားကန့်ဒေသမှာ တိုက်ပွဲတွေဖြစ်လာရင် KIA အဖွဲ့က ရရှိနေသည့် ဝင်ငွေများ လျော့ကျလာအောင် ရည်ရွယ်ချက်နှင့် နယ်မြေ ကျူးကျော်သည့် သဘောဟု ယူဆကြောင်း ပြောသည်။(RFA)  <a href="http://www.rfa.org/burmese/news/army-govt-fight-kia-05212017081650.html">http://www.rfa.org/burmese/news/army-govt-fight-kia-05212017081650.html</a></li> <li>❖ မေလ ၂၂ရက်နေ့တွင် တအာင်းဒေသ မန်တုံမြို့နယ် မန်ပုံရွာနှင့် နမ့်ဟိုင်းရွာကြားတွင် တရက်တည်း အတွင်း တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (Northern Alliance – Burma)  <a href="https://www.facebook.com/northernallianceburma/posts/1499252443483055:0">https://www.facebook.com/northernallianceburma/posts/1499252443483055:0</a></li> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မေလ ၂၂ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိရပ်ကွက်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန(NRPC) ၌ ကျင်းပခဲ့သည်။အစည်းအဝေးသို့ ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဗိုလ်ချုပ် စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ စိုင်းလ၊ ဒေါက်တာ လှန်မှုန်းဆာခေါင်း၊ ရွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ ဒေါက်တာလှဖေ၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ အစည်းအဝေးတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) သို့တင်ပြမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့၏ အစီရင်ခံစာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကာ (UPC) အစည်းအဝေး</li> </ul>

		<p>ဆုံးဖြတ်ချက်အရ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် တစ်ဦးစီ တက်ရောက်ခွင့်ရှိမည် ဖြစ်သည်။ (Eleven)</p> <p><a href="https://www.facebook.com/permalink.php?story_fbid=295221304256929&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295221304256929&amp;id=284818361963890</a></p> <p><a href="http://news-eleven.com/politics/36830">http://news-eleven.com/politics/36830</a></p> <p>❖ လီဆူ မျိုးနွယ်စုများ သတ်ဖြတ်ခံနေရမှုပေါ် ကချင် လွတ်လပ်ရေး တပ်မတော် KIA က တရားဝင် ပြန် တောင်းပန် ရန် လီဆူ မျိုးနွယ်စုများမှ ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြပွဲကို ဦးဆောင်သူ လီဆူအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက “ပထမ အချက်က ကျနော်တို့ လီဆူလူမျိုးများကို စဉ်ဆက်မပြတ် လူမျိုးရေး ဦးတည်ချက်နဲ့ တိုက်ခိုက်လာတဲ့ KIA တွေ ကို ကျနော်တို့ လူမျိုးနဲ့ ပြည်သူအပေါ် တရားဝင် ပြန်တောင်းပန်ရမယ်။ ဒုတိယအချက်က နောက်နောင် ဒီလို မဖြစ်ပေါ်ဖို့အတွက် KIO/KIA ဗဟိုက ဒါကို တာဝန် ယူတယ် ဆိုတဲ့အတိုင်း ထုတ်ပြန်ဖို့အရေးကြီးတယ်။ တတိယအချက်က သေဆုံး သူများရဲ့ လူမှုရေးကိစ္စများကို ဆောင်ရွက်ပေးဖို့ အဲဒီ ၃ ချက်ကို လိုလားတောင်းဆိုတာဖြစ်တယ်။” ထိုအထဲတွင် ရှမ်းနီလူမျိုးများလည်း ပါဝင်သည်။ယင်းစွပ်စွဲချက်များနှင့် ပတ်သက်၍ “ကျနော်တို့ ကေအိုင်အိုင်ရဲ့ ပေါ်လစီကတော့ ကျနော်တို့ လူမျိုးတွေ ခွဲခြားပြီးမှ ဆက်ဆံတာတွေ လူမျိုး တွေ ခွဲခြားပြီးမှ သတ်ဖြတ်တာတွေ ဒါက ပေါ်လစီလည်း မရှိပါဘူး။ လက်တွေ့မှာလည်း မရှိပါဘူး။” ဟု ကေအိုင်အိုင်/ကေအိုင်အေမှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ငြင်းဆိုလိုက်သည်။ ဒီကနေ့ ဆန္ဒပြပွဲဟာ စစ်အုပ်စုရဲ့ စီစဉ်မှု ဖြစ်နိုင်တယ်လို့ ကေအိုင်အေက တန်ပြန်စွပ်စွဲခဲ့သည်။ တိုက်ပွဲ ကာလအတွင်း လီဆူ၊ ရှမ်းနီ သာ မဟုတ်ဘဲ အခြား ပြည်သူများပါ အိုးအိမ် စွန့်ခွာ သေဆုံးမှုများ ရှိနေပြီး မည်သည့်လူမျိုးကိုမျှ ရည်ရွယ်သတ်ဖြတ်ခြင်း မရှိကြောင်း KIO ဘက်က ပြောဆိုမှုများ ရှိခဲ့သည်။ ယမန်နှစ် အောက်တိုဘာလ မှာလည်း ကချင်ပြည်နယ်က ရှမ်းနီ၊ လီဆူ မျိုးနွယ်စု အများစုပါဝင်သည့် အစိုးရတပ်မတော်ကို ထောက်ခံပြီး KIA ကိုဆန့်ကျင်သည့် ဆန္ဒပြပွဲ မြစ်ကြီးနားတွင် ပြုလုပ်ခဲ့ပြီ ဖြစ်သည်။ ယနေ့ကျင်းပသော လူထု ဆန္ဒထုတ်ဖော်ပွဲတွင် မြစ်ကြီးနားမြို့ ၊ ဝိုင်းမော်မြို့ ၊ ပူတာအိုမြို့ စတဲ့ မြို့တွေ အပါအဝင် မြို့နယ် ၁၅ မြို့ နယ်မှ လူ သုံးထောင်ခန့် ပါဝင်တက်ရောက် ဆန္ဒ ထုတ်ဖော်ခဲ့ ကြသည်။(Kachin News) (NMG) (RFA) (7Day)</p> <p><a href="http://burmese.kachinnews.com/news/1875-kia-%E1%80%A1%E1%80%B1%E1%80%94%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1/">http://burmese.kachinnews.com/news/1875-kia-%E1%80%A1%E1%80%B1%E1%80%94%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1/</a></p> <p><a href="http://www.7daydaily.com/story/96883">http://www.7daydaily.com/story/96883</a></p> <p><a href="http://www.rfa.org/burmese/news/lisu-protest-kia-05222017050648.html">http://www.rfa.org/burmese/news/lisu-protest-kia-05222017050648.html</a></p> <p><a href="http://www.nmg-news.com/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1/">http://www.nmg-news.com/%E1%80%9C%E1%80%AE%E1%80%86%E1%80%B0%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9B%E1%80%84%E1%80%B9%E1%80%B8%E1%80%9E%E1%80%AC%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8-%E1%80%B1/</a></p>
--	--	--

		<p>❖ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့၏ အရေးပေါ် ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး ကို တိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ယနေ့ နံနက် ၉ နာရီက စတင်ကျင်းပနေသည်။ အစည်းအဝေးတွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများမှ မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်မည် မတက်ရောက်မည် ဆိုသည့်ကိစ္စနှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စား လှယ် အဖွဲ့ DPN အဖွဲ့ဝင်များအနေဖြင့်လည်း တက်ရောက်မည် မတက်ရောက်မည် ဆိုသည့် ကိစ္စများကို အဓိက ဆွေးနွေး ဆုံးဖြတ်သွားရန် ရှိသည်ဟု သိရသည်။</p> <p>ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) သည် အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့် တောင်းဆိုထားသည့် ကချင်လွတ်လပ်ရေး အဖွဲ့ KIO/KIA နှင့် ဝ အမျိုးသား အဖွဲ့ WNO အရေး ကိစ္စနှင့် ပတ်သက်ပြီး ဖွန့်လလယ်တွင် ကျင်းပမည့် ဒုတိယအကြိမ် ညီလာခံတွင် ဆုံးဖြတ်သွားမည် ဖြစ်သည်။ UNFC ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် “ဝ” အမျိုးသား အဖွဲ့ချုပ် (WNO) တို့ UNFC အဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်မည် ဖြစ်ကြောင်း တရားဝင် အသိပေးပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ UNFC ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီ တိုးချဲ့ အစည်းအဝေးတွင် နှုတ်ထွက်စာ တင်ထားသည့် ကချင် လွတ်လပ်ရေးအဖွဲ့ KIO မှာ ကိုယ်စားလှယ်များ တက်ရောက်ခဲ့သော်လည်း “ဝ” အမျိုးသား အဖွဲ့ချုပ် WNO မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိပေ။ အဆိုပါ အစည်းအဝေးတွင် အစိုးရနှင့် ဆက်လက် ဆွေးနွေးသွားမည့် NCA နောက်ဆက်တွဲ အချက်(၉)ချက်ကို ပြန်လည်ဆွေးနွေး သုံးသပ်ခြင်း၊ ဒုတိယအကြိမ် ညီလာခံ ကျင်းပမည့်ရက် သတ်မှတ်ခြင်းနှင့် တဆက်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ (EAOs)များ အားလုံးပါဝင်သည့် အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပသွားနိုင်ဖို့ စီစဉ်ထားကြောင်း သိရသည်။</p> <p><b>(NMG) (Mizzima)</b>  <a href="http://www.mizzimaburmese.com/article/27233">http://www.mizzimaburmese.com/article/27233</a>  <a href="http://www.nmg-news.com/kio-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-wno-%E1%82%8F%E1%82%88%E1%80%90%E1%80%B9%E1%80%91%E1%80%BC%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%87%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%9C/">http://www.nmg-news.com/kio-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-wno-%E1%82%8F%E1%82%88%E1%80%90%E1%80%B9%E1%80%91%E1%80%BC%E1%80%80%E1%80%B9%E1%80%99%E1%82%88-%E1%80%87%E1%80%BC%E1%80%94%E1%80%B9%E1%80%9C%E1%80%9C/</a>  <a href="http://www.nmg-news.com/%E1%81%82%E1%81%81-%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%AF-%E1%80%92%E1%80%AF%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%82%80%E1%80%80%E1%80%AD%E1%80%99%E1%80%B9/">http://www.nmg-news.com/%E1%81%82%E1%81%81-%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF%E1%80%AF-%E1%80%92%E1%80%AF%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%82%80%E1%80%80%E1%80%AD%E1%80%99%E1%80%B9/</a></p> <p>❖ လူသေဆုံးရှုံးမှုဖြစ်ပွားခဲ့သည့် ခန္တီးဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခဆိုသည့်စကားလုံးအား</p>
--	--	---



		<p>လက်မခံနိုင်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဦးခင်မောင်လတ်က တိုင်းလွှတ်တော်တွင် ပြောကြားခဲ့သည်။ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးမှ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ပဋိပက္ခ ဖြေရှင်းပုံအား တိုင်းဒေသကြီးလွှတ်တော်တွင် မေးခွန်းထုတ်ခဲ့မှုကို ယင်းသို့ တုံ့ပြန် ဖြေကြားခဲ့ခြင်းဖြစ်သည်။ ရေမဆေးကျောက်ရှာဖွေသူများသည် ပုဒ်မ ၁၄၁ အရ ဥပဒေ နှင့် ဆန့်ကျင်သော အစုအဝေး ဖြစ်ပြီး ကုမ္ပဏီပိုင်ဝင်းအတွင်းရှိ မြေစာပုံအား သယ်ဆောင်ခြင်း၊ အတားအဆီးများအား ချိုးဖျက်ခြင်းတို့ကို တစ်ဖက်သတ် လုပ်ဆောင် ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။ (Mizzima)  <a href="http://www.mizzimaburmese.com/article/27205">http://www.mizzimaburmese.com/article/27205</a></p> <p>❖ မြိုင်ကြီးငူ စစ်ဘေးရှောင်စခန်း၌ မိုးတွင်း ကာလ လုံခြုံမှုရှိရေးအတွက် အခြေခံ အဆောက်အအုံနှင့် တဲများ ပြန်လည် ပြင်ဆင်ရန် အိမ်မိုးဖက်နှင့် ဝါးများ အရေးပေါ်လိုအပ်လျက် ရှိသည်ဟု စခန်းတာဝန်ရှိသူ တစ်ဦး ဖြစ်သည့် စောပိုင်(စပ်ပါ)က မေ ၂၂ ရက်နေ့တွင် ပြောသည်။ စစ်ဘေးရှောင်များအဆောက်အအုံ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် အလှူရှင်များအပြင် ပြည်နယ်အစိုးရမှ ကူညီပေးရန် လိုလားသော်လည်း လက်ရှိအချိန်ထိ အခြေခံအဆောက်အအုံ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်ပြီး အစိုးရဘက်မှ လုံးဝအကူညီပေးမှု မရှိသေးကြောင်း ၎င်းကဖြည့်စွက် ပြောကြားသည်။ မြိုင်ကြီးငူစစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာများလည်း လိုအပ် နေသလို အလှူရှင်များက စာနပ် ရိက္ခာအပြင် ခိုလှုံနေသည့် အဆောက်အအုံ အတွက် အမိုးအကာများ လာရောက်လှူဒါန်းသော်လည်း လုံလောက်မှု မရှိသေးကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလကတည်းက မွဲသဝေါဒေသ တိုက်ပွဲများကြောင့် စစ်ဘေးရှောင်လာသူများသည် မြိုင်ကြီးငူတွင် ၈ လကျော်ကြာ လာရောက်ခိုလှုံနေရသလို လက်ရှိအချိန်တွင် လူဦးရေ ၅၀၀၀ကျော်နှင့် အိမ်ထောင်စု ၁၀၀၀ကျော်ရှိပြီး မြေမြုပ်မိုင်းကြောင့် နေရပ်ပြန်မရသည့်အပြင် တိုက်ပွဲ မငြိမ်သေးသည့် အတွက် ကြောင့်လည်း ပါဝင်သည်ဟုပြောဆိုနေကြသည်။ (KIC)  <a href="http://kicnews.org/2017/05/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%84%E1%80%B0%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%98%E1%80%B8-%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC/">http://kicnews.org/2017/05/%E1%81%BF%E1%80%99%E1%80%AD%E1%80%B3%E1%80%84%E1%80%B9%E1%82%80%E1%80%80%E1%80%AE%E1%80%B8%E1%80%84%E1%80%B0%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%98%E1%80%B8-%E1%80%B1%E1%80%9B%E1%80%BD%E1%80%AC/</a></p> <p>❖ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပစစ်ဘက်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌ General Mikhail Kostarakos အား ယနေ့ နံနက် ၁၁ နာရီခွဲတွင် လည်းကောင်း၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်း အား ညနေ ၄ နာရီခွဲတွင်လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ သီးခြားစီလက်ခံတွေ့ဆုံသည်။ ဥရောပစစ်ဘက်ဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂအကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်း ကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံစဉ် မြန်မာ- တရုတ် နှစ်နိုင်ငံ ဆက်ဆံရေး နှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း ဆွေးနွေးခဲ့ကြပြီး</p>
--	--	---

		<p>(State Counsellor Office) အဆိုပါတွေ့ဆုံဆွေးနွေးမှု ရလဒ်အဖြစ် ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားခြင်းမခံရသော AA၊ TNLA၊ MNDAA သုံးဖွဲ့အား မေ ၂၂ ရက်ညပိုင်းတွင် အစိုးရမှ ညီလာခံတက်ရောက်ရန် ဖိတ်ကြားစာ ပေးပို့ခဲ့သည်။ (Eleven)</p> <p><a href="https://www.facebook.com/state.counsellor/posts/1047423965391819">https://www.facebook.com/state.counsellor/posts/1047423965391819</a>  <a href="http://news-eleven.com/politics/36974">http://news-eleven.com/politics/36974</a></p> <ul style="list-style-type: none"> <li>❖ မြန်မာနိုင်ငံတွင် NGO နှင့် ကုလသမဂ္ဂ အိုဂျာ ဒုက္ခသည်များဆိုင်ရာ၏ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စာရင်းအရ ပဋိပက္ခကြောင့် ထွက်ပြေးခဲ့ကြသူ ၆ သိန်း ၄ သောင်း ၄ ထောင် ရှိပြီး ၂၀၁၆ အောက်တိုဘာလ အစောပိုင်းတွင် ရခိုင်ပြည်နယ်ပဋိပက္ခကြောင့် အိုးအိမ်မဲ့ ထွက်ပြေးခဲ့ကြသည့် ရိုဟင်ဂျာပေါင်း သုံးသောင်းခွဲရှိသည်ဟု ပြည်တွင်း အိုးအိမ်မဲ့ ဖြစ်ကြရသူတွေ စောင့်ကြည့်ရေးဌာနနဲ့ နော်ဝေ ဒုက္ခသည်ကောင်စီတို့က မေလ ၂၂ရက်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ (VOA)</li> </ul> <p><a href="http://burmese.voanews.com/a/idp-2016-report-/3866343.html">http://burmese.voanews.com/a/idp-2016-report-/3866343.html</a></p> <ul style="list-style-type: none"> <li>❖ မြန်မာ့တပ်မတော်သည် တရားဝင်တပ်မတော် ဖြစ်သည့်အတွက် တရားဝင် လုပ်ရပ်များကိုသာ လုပ်ဆောင်နေကြောင်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မေလ ၂၂ ရက်တွင် ဥရောပသမဂ္ဂ စစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သည့် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ ရခိုင်ဒေသနှင့် ပတ်သက်သည့် Report အများစုမှာ မှားယွင်းနေပြီး၊ ရိုက်နှက်မှုနှင့် ဆိုင်ကယ် ယူဆောင်သွားမှုတို့မှာ မှန်ကန်ပြီး အရေးယူ ဆောင်ရွက်နေသည်။ ရခိုင်ဒေသ ဖြစ်စဉ်နှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့၏ စုံစမ်း စစ်ဆေးမှုများဖြင့် အတည်ပြုချက် များအရ ပြောကြားခြင်းဖြစ်ပြီး၊ တရားဝင် တပ်မတော် ဖြစ်၍ တရားဝင်သည့် လုပ်ရပ်များကိုသာ လုပ်ဆောင်နေသည်။ ဥပဒေချိုးဖောက်မှုမရှိအောင် ထိန်းသိမ်း ကြပ်မတ် ဆောင်ရွက်နေသကဲ့သို့ ဥပဒေချိုးဖောက်မှု တွေ့ရှိပါကလည်း လုံးဝ ခွင့်မလွှတ်ဘဲ အရေးယူ သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (The Ladies News)</li> </ul> <p><a href="http://theladiesnewsjournal.com/news/tue-2017-05-23-1620/6070">http://theladiesnewsjournal.com/news/tue-2017-05-23-1620/6070</a></p>
၈။	၂၃.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ မေလ ၂၃ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၈၇၆ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ နှစ်ဖက်ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ တိုက်ပွဲများသည် တအာင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာနှင့် မန်ပုံကျေးရွာကြားတွင် နေ့လည် ၁၀:၀၀ နာရီမှ ၁၁:၃၀ နာရီအထိ တစ်ကြိမ် ပန်ဝါရွာနှင့် နားလေကျေးရွာကြားတွင် နေ့လည် ၁၀:၀၀ နာရီမှ ၁၁:၀၀ နာရီအထိ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက် တွင် ပါရှိသည်။ (PSLF/TNLA)</li> </ul> <p><a href="http://www.pslftnla.org/%e1%80%90%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%99-63/">http://www.pslftnla.org/%e1%80%90%e1%80%a1%e1%80%ac%e1%80%84%e1%80%b9%e1%80%b8%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%8f%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%bb%e1%80%99-63/</a></p>

		<p>❖ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးသို့ တန်းတူရည်တူ ပါဝင်ဆွေးနွေး ဆုံးဖြတ်ပိုင်ခွင့်မရှိသော ‘အထူးဖိတ်ကြားသူ’ အဆင့်အနေအထားဖြင့်သာ ဖိတ်ကြားလာသဖြင့် ပါဝင်တက်ရောက်နိုင်မည် မဟုတ်ကြောင်း မေ ၂၃ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။ (Eleven) UNFC အဖွဲ့ဝင်တွေအနေဖြင့် တက်ရောက်မှာ မဟုတ်သလို နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ DPN အဖွဲ့အနေဖြင့်လည်း တက်ရောက်မှာ မဟုတ်ဘူးဟု ပြီးဆုံးသွားသည့် UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်း အဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ (RFA) “ကျနော်တို့ ကြားဖြတ်ညှိနှိုင်းနေတဲ့ ၉ ချက်အပေါ်မှာ ပြေလည်မှု မရသေးဘူး ခင်ဗျ ကျနော်တို့ကတော့ ရှေ့တဆင့်တိုးဖို့ဆိုတဲ့နေရာမှာ သွားလို့မရသေး ဘူးပေါ့နော် အခု ၂၁ ပင်လုံအပေါ်မှာ အစည်းအဝေးနဲ့လည်း ကပ်နေတယ်။ နောက်သူတို့ ဖိတ်စာက လည်းရောက်တာ တော်တော်လေး နောက်ကျ တယ်။ ကျနော်တို့ကို အထူးဧည့်သည် အနေနဲ့ ဖိတ်တယ် ဒါကတော့ စကားလုံးလှအောင်လို့ “အထူးဖိတ်ကြားသူ”ပေါ့နော် အမှန်ကတော့ လေ့လာသူဖြစ်ပါတယ်။ တခြားကိုယ်စားလှယ်တွေနဲ့ တန်းတူ ဆွေးနွေးခွင့်၊ ဆုံးဖြတ်ခွင့်တွေ မရှိတဲ့အခြေအနေမှာတော့ ကျနော်တို့ကတော့ မတက်သင့်ဘူးလို့ ကျနော်တို့မြင်တယ်။” ဟု UNFC ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။ “ပထမအကြိမ် ၂၁ ပင်လုံတုန်းက ကျနော်တို့ကို တရားဝင်ဖြစ်တယ်၊ တန်းတူဆွေးနွေးခွင့်ရှိတဲ့အပေါ်မှာ ကျနော်တို့ တက်ခဲ့တယ်။ ဒါပေမယ့် ဒီပွဲမှာတော့ အဲဒီလိုမဟုတ်ဘူး။ နောက် NCA ကိစ္စအပေါ်မှာလည်း အရင်တုန်းက NRCP အနေနဲ့ ဆွေးနွေးလာတယ်။ အခုဆိုရင်လည်း ဆက်ဆွေးနွေးတာပဲ။ သဘောကတော့ ခိုင်မာတဲ့ သဘောတူညီမှု တခုနဲ့ အပစ်ရပ်စဲရေးလုပ်ပြီးမှ နိုင်ငံရေးဖြေရှင်းရေးကို တက်လှမ်းသွား ဖို့ အဲဒီအပေါ်မှာ ကျနော်တို့ အခိုင်အမာယုံကြည်တယ်။ တော်လှန်ရေး လက်နက်ကိုင် အဖွဲ့တွေအားလုံးပါဝင်နိုင်ရေးကိုလည်း အဓိက ဇောင်းပေးရမယ်။” ဟုလည်း သူက ဆက်ပြောသည်။</p> <p><b>(VOA) (UNFC) (The Ladies) (Network Media Group) (Mon News Agency)</b>  <a href="http://news-eleven.com/politics/36975">http://news-eleven.com/politics/36975</a>  <a href="http://www.rfa.org/burmese/news/unfc-not-attend-21panglong-05232017083102.html">http://www.rfa.org/burmese/news/unfc-not-attend-21panglong-05232017083102.html</a>  <a href="http://burmese.voanews.com/a/pinglong-21-century-2nd-time-unfc-/3867142.html">http://burmese.voanews.com/a/pinglong-21-century-2nd-time-unfc-/3867142.html</a>  <a href="http://www.bbc.com/burmese/burma-40019270">http://www.bbc.com/burmese/burma-40019270</a>  <a href="https://www.facebook.com/permalink.php?story_fbid=807743446040941&amp;id=383764521772171">https://www.facebook.com/permalink.php?story_fbid=807743446040941&amp;id=383764521772171</a>  <a href="http://theladiesnewsjournal.com/news/wed-2017-05-24-1257/6079">http://theladiesnewsjournal.com/news/wed-2017-05-24-1257/6079</a>  <a href="http://www.nmg-news.com/%E1%81%82%E1%81%81%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%92%E1%80%AF%E1%80%90/http://burmese.monnews.org/20">http://www.nmg-news.com/%E1%81%82%E1%81%81%E1%80%9B%E1%80%AC%E1%80%85%E1%80%AF%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%B6%E1%80%AF-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%92%E1%80%AF%E1%80%90/http://burmese.monnews.org/20</a></p>
--	--	---

		<p><a href="http://www.nmg-news.com/fpncc-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%8A%E1%80%B9/">17/05/23/%E1%81%82%E1%81%81-%E1%80%95%E1%80%84%E1%80%BA%E1%80%9C%E1%80%AF%E1%80%B6%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6%E1%80%92%E1%80%AF%E1%80%90%E1%80%AD%E1%80%9A%E1%80%A1%E1%80%85%E1%80%8A/</a></p> <p>❖ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ UWSP ဦးဆောင်သည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) သည် (NMG) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအကြိမ်အစည်းအဝေးသို့ ပါဝင်တက်ရောက်ရန်အတွက် တရုတ်နိုင်ငံ ကူမင်းမြို့မှတစ်ဆင့် နေပြည်တော်သို့ တရုတ်အစိုးရက စီစဉ်ပေးသည့် လေယာဉ်ဖြင့် မေလ ၂၃ ရက် နေ့လယ်ပိုင်းတွင် ရောက်ရှိလာသည်။ တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့သည် တရုတ်အစိုးရ၏ ကြားဝင် ညှိနှိုင်းပေးမှုကြောင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးသို့ တက်ရောက်ရန် ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ (Irrwaddy) အစည်းအဝေးသို့ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA)မှ ဒုတိယ အထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်ယူရီနှင့် အဖွဲ့ဝင် ခုနစ်ဦး၊ ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)မှ ဒုတိယဥက္ကဋ္ဌ ဦးအင်ဘန်လနှင့် အဖွဲ့ဝင် မြောက်ဦး၊ AA အဖွဲ့မှ ဒေါက်တာညိုထွန်းအောင်နှင့် အဖွဲ့ဝင် နှစ်ဦး၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)မှ တာဂျတ်ဂျားနှင့် အဖွဲ့ဝင် သုံးဦး၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA)မှ ရန်ဝမ်ဂျောင်နှင့် အဖွဲ့ဝင် သုံးဦး ၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)မှ စိုင်းဘထွန်းနှင့် အဖွဲ့ဝင် လေးဦး၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA) မှ ဒုတိယဥက္ကဋ္ဌ ဦးစန်ပေ၊ ဦးဆန်လူနှင့် အဖွဲ့ဝင် ၁၄ ဦးတို့ တက်ရောက်ကြမည်ဖြစ်သည်။ (UPC) တက်ရောက်လာသော အဖွဲ့များထဲမှ TNLA နှင့် AA တို့မှ တရုတ်အစိုးရ၏ မေတ္တာရပ်ခံမှုကြောင့် တက်ရောက်ခြင်း ဖြစ်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။ AA၏ ထုတ်ပြန်ချက်တွင် ညီလာခံ တက်ရောက်သည့် ရခိုင်အဖွဲ့အစည်းများ၊ ပါတီများအနေနဲ့လည်း ရခိုင်လူထုရဲ့ ဘုံသဘော ထားရပ်တည်ချက်ကို တိုင်ပင်ရယူခြင်းမပါဘဲ ရခိုင်လူထုတရပ်လုံးနှင့် ဆိုင်သော ကတိကဝတ်ဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ထိုးခြင်း မပြုရန် လည်း တိုက်တွန်းထားပါသည်။</p> <p><b>(AA) (PSLF/TNLA) (Mizzima) (ရှမ်းသံတော်ဆင့်) (The Ladies) (Eleven) (DVB)</b></p> <p><a href="http://www.nmg-news.com/fpncc-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%8A%E1%80%B9/">http://www.nmg-news.com/fpncc-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%90%E1%80%80%E1%80%B9%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%99%E1%80%8A%E1%80%B9/</a></p> <p><a href="http://burmese.voanews.com/a/northern-alliance-leader-arrive-in-nay-pyi-daw-/3866908.html">http://burmese.voanews.com/a/northern-alliance-leader-arrive-in-nay-pyi-daw-/3866908.html</a></p> <p><a href="https://www.facebook.com/permalink.php?story_fbid=295867194192340&amp;id=284818361963890&amp;substory_index=0">https://www.facebook.com/permalink.php?story_fbid=295867194192340&amp;id=284818361963890&amp;substory_index=0</a></p> <p><a href="http://theladiesnewsjournal.com/news/tue-2017-05-23-1705/6075">http://theladiesnewsjournal.com/news/tue-2017-05-23-1705/6075</a></p> <p><a href="https://www.facebook.com/thearakarmy1">https://www.facebook.com/thearakarmy1</a></p>
--	--	---

		<p><a href="http://www.psftnla.org/%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%81%e1%80%ba%e1%80%80%e1%80%b9/">http://www.psftnla.org/%e1%80%9e%e1%80%90%e1%80%84%e1%80%b9%e1%80%b8%e1%80%91%e1%80%af%e1%80%90%e1%80%b9%e1%80%bb%e1%80%95%e1%80%94%e1%80%b9%e1%80%81%e1%80%ba%e1%80%80%e1%80%b9/</a></p> <p><a href="http://www.mizzimaburmese.com/article/27241">http://www.mizzimaburmese.com/article/27241</a></p> <p><a href="http://burmese.panglong.org/?p=13274">http://burmese.panglong.org/?p=13274</a></p> <p><a href="http://news-eleven.com/politics/36975">http://news-eleven.com/politics/36975</a></p> <p><a href="http://burmese.dvb.no/archives/208289">http://burmese.dvb.no/archives/208289</a></p> <p>❖ ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့နယ်အတွင်း ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) အခွန်ဦးစီးဌာနမှ တောင်းခံသည်ဆိုသည့် အခွန်ပေးဆောင်ရန် စာတစောင်နှင့် ကျည်ဆန် တတောင့်စီအား ဟိုတယ်နှင့် ကုမ္ပဏီ ၁၀ ခုက လက်ခံရရှိခဲ့သည်။ အဆိုပါစာများကို လူ နှစ်ဦးက ဆိုင်ကယ်ဖြင့် မေလ ၂၃ ရက်နေ့က လိုက်လံပေးပို့သွားခြင်း ဖြစ်သည်လားရှိုးမြို့ ဟိုတယ်တခုမှ တာဝန်ရှိသူတဦးက “သူတို့က ဆက်ကြေး၊ အခွန်အမြီကောက်ပါတယ်။ သူတို့ မဟုတ်ဘူး လို့ မိဒီယာကိုတော့ ငြင်းရင် ငြင်းလိမ့်မယ်။ ပေးနိုင်တဲ့ သူ ရှိသလို အမြဲပေးနိုင်တဲ့ မပေးချင်တဲ့ သူလည်း ရှိတယ်။ ဆယ်ဂဏန်းကနေ ရာဂဏန်းလောက် တောင်းတာကိုး။ ဒီတခေါက်မှ စာတွေက ဘာလို့ ပြန်သွားလည်း ကျနော် လည်း မသိဘူး”ဟု ပြောသည်။ အခွန်တောင်းစာများတွင် မေလ ၂၂ ရက် ရက်စွဲတပ်ထားပြီး အခွန်များကို မေလ ၂၄ ရက်တွင် နောက်ဆုံး ထား၍ ပေးဆောင်ရန် ညွှန်ကြားစာ ရရှိကြောင်း လားရှိုးမြို့ ဟိုတယ်တခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ TNLA က ဆိုပြီး ပေးပို့ထားသည့် စာထဲတွင် သတင်း ပေါက်ကြားမှုကြောင့် နောက်ဆက်တွဲ ဆိုးကျိုး ပြဿနာများ မဖြစ်ပွား စေရန်၊ အထူးသတိပြုရန်ဟု ရေးသားထားသည်။ TNLA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး မိုင်းအိုက်ကျော်က “အဲ့ဒါကတော့ ဘယ်သူ့ လက်ချက်လဲ ဆို တာ ကျနော်တို့က မေးမြန်းနေတုန်း စိစစ်နေတုန်း ရှိသေးတယ်။ ကျနော်တို့ တံဆိပ်တုံး မပါဘူး။ ဒီစာတွေမှာ ကျနော် တို့ Letterhead မပါဘူး။ ပေးပို့တဲ့ စနစ်ကလည်း မဟုတ်တော့ အတုအပပဲ ဖြစ်မယ်”ဟု ပြောသည်။ စာထဲတွင် ဆက်သွယ်ရန် ဖုန်း ၀၉ -၇၆၃၄၂၅၀၂၀ နှင့် ၀၉ - ၇၃၂၂၃၂၇၈ ကို ဆက်သွယ်ပါဟု ရေးထားပြီး စာ၏ အောက်တွင် TNLA အခွန်ဦးစီးဌာန လားရှိုးလုပ်ရားအဖွဲ့ မိုင်းနောဇာ ဟု ရေးကာ လက်မှတ် ထိုးထားသည်။ ( Irrawady )</p> <p><a href="https://burma.irrawaddy.com/news/2017/05/26/135474.html">https://burma.irrawaddy.com/news/2017/05/26/135474.html</a></p> <p>❖ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ရေရှည်ချုပ်ငြိမ်းရေးအတွက် သဘာဝ အရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ချဉ်းကပ်မှုပုံစံသစ်တစ်ခုကို သဘောတူညီချက်ရရန် အရေးပေးဂရုစိုက်သင့်ကြောင်း မြန်မာနိုင်ငံပွင့်လင်းမြင်သာ မှနှင့် တာဝန်ယူမှု တာဝန်ခံမှ ဆိုင်ရာ အရပ်ဖက်မဟာမိတ်အဖွဲ့(MATA)က မေ ၂၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံ၏ တန်ဖိုးရှိသည့် အရင်းအမြစ်များသည် တိုက်ပွဲများဖြစ်ရန် တွန်းအားပေးနေသည့် အရာများ ဖြစ်သောကြောင့် သဘာဝ ပတ်ဝန်းကျင်အရင်းအမြစ် စီမံခန့်ခွဲမှုသည် အရေးပါကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြပါရှိသည်။ မြန်မာနိုင်ငံတွင် သဘာဝသယံဇာတအုပ်ချုပ်မှုအတွက် မျှတမှု၊</p>
--	--	---

		<p>ပွင့်လင်းမြင်သာမှု၊ အားလုံးပူးပေါင်းပါဝင်မှုနှင့် တာဝန်ယူမှု၊ တာဝန်ခံမှုအခြေခံသော ချဉ်းကပ်မှုသည် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင်အရေးကြီးကြောင်း၊ ၂၁ ရာစု ပင်လုံ ညီလာခံ၊ ဒုတိယအကြိမ်အစည်းအဝေးကို မေ ၂၄ ရက်တွင် နေပြည်တော်၌ ကျင်းပနေပြီး တွေ့ ဆုံ ဆွေးနွေးပွဲများသည် မြန်မာ့သဘာဝအရင်းအမြစ်များအတွက် အခြေခံအုတ်မြစ်သစ်တည်ထောင်ရန် အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း၊ သဘာဝ အရင်းအမြစ်များနှင့်စပ်လျဉ်း၍ ချဉ်းကပ်မှုပုံစံသစ်တစ်ခုကိုသဘောတူရန်နှင့် ငြိမ်းချမ်း ရေး ဆွေးနွေးပွဲတွင် ပါဝင်ပတ်သက်သော အဖွဲ့အစည်းများအားလုံးသို့ မေတ္တာရပ်ခံ ထားရာ တွင် ပူးပေါင်းပါဝင်မှု၊ ရေရှည်တည်တံ့ရေး၊ အသုံးပြုလုပ်ကိုင်ဆောင်ရွက်ခွင့်၊ အကာအကွယ်အစီအမံများ၊ ပွင့်လင်းမြင်သာမှု၊ ခိုင်မာသောအင်စတီကျူးရှင်း များ၊ အကျိုးအမြတ်ခွဲဝေမှု၊ စောင့်ကြပ်ကြည့်ရှုစစ်ဆေးခြင်းများ ပါဝင်သည်။ (Hinthar Media)</p> <p><a href="https://hintharmedia.com/ygn_may24_nationality/">https://hintharmedia.com/ygn_may24_nationality/</a></p> <ul style="list-style-type: none"> <li>❖ မေလ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၂၁) ရာစုပင်လုံ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲမှရရှိလာသော ဘုံသဘောထားများကို အခြေခံပြီး အဓိကဆွေးနွေးသွားကြမည်ဟု CNF လက်ထောက်အထွေထွေအတွင်းရေးမှူး(၃) ပူးထက်နီကပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် ချဉ်းအမျိုးသား တပ်ဦး CNF မှ ကိုယ်စားလှယ် ၁၉ ဦး ကိုယ်တက် ရောက်မည်ဖြစ်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူ ၂ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၂ ဦး နှင့် နည်းပညာ အထောက်အကူ ၄ ဦး တက်ရောက်မည်ဖြစ်သည်။ ( Khonumthung )</li> <li><a href="http://www.khonumthungburmese.org/?p=6352">http://www.khonumthungburmese.org/?p=6352</a></li> <li>❖ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဒါလီသစ်တောကြီးပိုင်းအတွင်း သစ်ပင်သွားရောက် စိုက်ပျိုးသည့် ကြီးအုပ် ကျေးရွာ၊ ကရင်လိုင်ရွာမှ ရွာသား ၄ ဦးကို ဒေသတွင်းအခြေစိုက် နယ်ခြားစောင့်တပ် (BGF) ၁၀၂၁ တပ်ရင်းက မေ ၂၃ ရက်နေ့တွင် ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟုစိုပြေစိမ်းလန်း မြန်မာပြည်တဝှမ်း ကြီးငယ် သစ်ပင် စိုက်ပျိုးထိန်းသိမ်းရေးအဖွဲ့ ဥက္ကဋ္ဌ စောဖိုးနိုင်က ပြောသည်။ “ဒါလီသစ်တောကြီးပိုင်းမှာ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတော်ကနေ ကရင်လိုင်ကျေးရွာ တောင်သူ ၃၀ ဦးစိုက် ပျိုးရန်အတွက် ၈၆၄ ဧက တရားဝင်ချထားတာပါ။ ဒီမနက် ၉ နာရီ ၀နီးကျင်အချိန်မှာ သစ်ပင်သွားရောက် စိုက်ပျိုးရင်းနဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ တပ်ရင်းက အင်အား ၂၀ ကျော်ရောက်လာပြီး ဘာမှမပြောပဲ ကရင်လိုင်ရွာသား ဦးတရုတ်နဲ့ သူတူလေး ၂ ဦး ကားသမား ၂ဦးကို လက်ထိပ်ခတ် ဖမ်းချုပ်ပြီး ခေါ်ဆောင်သွား တယ်” ဟု စောဖိုးနိုင်က ပြောသည်။ အဆိုပါ သစ်တောကြီးပိုင်းအတွင်း ဒေသခံရွာသားများအတွက် နိုင်ငံတော်မှ စိုက်ပျိုးခွင့်ပြုထားသည့် မြေ ဧရိယာအတွင်း ရာဘာ၊ ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ စသည်တို့ကို စိုက်ပျိုးရန်လျာထားပြီး ယခင်လကသွား ရောက် စိုက်ပျိုးစဉ် နယ်ခြားစောင့်တပ်က တားဆီး ပိတ်ပင်သည့်အတွက် စိုက်ပျိုးရန် ရပ်နားထားပြီး ယခု တစ်ကြိမ် သွားရောက်စိုက်ပျိုးသည့် ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ခြင်း ဖြစ်စဉ်အပေါ် သဘာဝ သစ် တောကြီးတင် ကာကွယ်နိုင်ရန် ဥပဒေလမ်းကြောင်းအရ ပြည်ထဲရေးသို့ တင်ပြသွားမည်ဟု ၎င်းက ဆက်ပြောသည်။ ယခုဖြစ်စဉ်တွင် BGF အနေဖြင့် ရွာသားများကို မည်သည့် အတွက်ကြောင့် ဖမ်းဆီးထားသည်ကို ပြောဆိုခြင်း</li> </ul>
--	--	--

		<p>မရှိသော်လည်း ရွာသားများကို ဖမ်းဆီးထားခြင်းမှာဟုတ်မှန်ကြောင်း BGF အမှတ် ၁၀၂၁ ဒုတိယရင်းမှူး ဗိုလ်မှူး မန်းဝင်းယုံက မေ ၂၃ ရက်နေ့တွင် အတည်ပြုပြောသည်။ ( KIC )</p> <p><a href="http://kicnews.org/2017/05/%E1%80%80%E1%80%BA%E1%80%AD%E1%80%B3%E1%80%80%E1%80%B9%E1%80%99%E1%80%B1%E1%80%9B%E1%80%AC-%E1%80%92%E1%80%AB%E1%80%9C%E1%80%AE-%E1%80%9E%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%82%80%E1%80%80/">http://kicnews.org/2017/05/%E1%80%80%E1%80%BA%E1%80%AD%E1%80%B3%E1%80%80%E1%80%B9%E1%80%99%E1%80%B1%E1%80%9B%E1%80%AC-%E1%80%92%E1%80%AB%E1%80%9C%E1%80%AE-%E1%80%9E%E1%80%85%E1%80%B9%E1%80%B1%E1%80%90%E1%80%AC%E1%82%80%E1%80%80/</a></p> <ul style="list-style-type: none"> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှ ထွက်ပေါ်လာသော ရလဒ်ဟာ ရှေ့ဆက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုပြီး အနာဂတ်ဖက်ဒရယ် ပြည်ထောင်စု အတွက် အခြေခံကောင်းတွေ ဖြစ်ဖို့ ကြိုးပမ်းသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ထုတ်ပြန်ခဲ့သည်။ ကရင်အမျိုးသားအစည်းအရုံးအနေနှင့် မနက်ဖြန် စတင်ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ရန် ဥက္ကဋ္ဌဗိုလ်ချုပ်ကြီးမူတူးစေးဖို့ ဦးဆောင်တဲ့ကိုယ်စားလှယ် ၂၉ ဦး နေပြည်တော်တွင် ရောက်ရှိနေသည်။ ထိုညီလာခံတွင် ကရင်အမျိုးသားအနေနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွင် ဆွေးနွေးရရှိခဲ့သည့် ကရင်အမျိုးသားတို့၏ ဆန္ဒသဘောထား များကို အခြေခံရပ်တည်ကိုင်စွဲပြီး အားလုံးလက်ခံနိုင်သော အခြေခံမူဝါဒတရပ် ရရှိရေးအတွက် ဆွေးနွေးသွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် ညီလာခံကနေရရှိလာမည့် ဆွေးနွေးချက်တွေကို မိမိအဖွဲ့အစည်း၊ ကရင်အမျိုးသား အဖွဲ့စည်းနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်တွေကို ပြန်ရှင်းလင်းချပြ ဆွေးနွေးသွားမည် ဟုလည်း ဖော်ပြထားပါသည်။ (DVB) (KNU HQ)</li> </ul> <p><a href="http://burmese.dvb.no/archives/208258">http://burmese.dvb.no/archives/208258</a></p> <p><a href="https://www.facebook.com/KarenNationalUnionHQ">https://www.facebook.com/KarenNationalUnionHQ</a></p> <ul style="list-style-type: none"> <li>❖ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပင်းတောက်ကျေးရွာအုပ်စု၊ ကျိုင်းတုံ-မိုင်းခတ်-မိုင်းယန်းလမ်း၊ (၁၅)မိုင်လမ်းစခန်းအနီးရှိ တောင်ယာတဲအတွင်း၌ မေ ၂၃ ရက်၊ ညနေပိုင်းက စစ်ကျန်ပုံစံတစ်လုံး ပေါက်ကွဲမှု ကြောင့် တစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့သည်။ “တောင်ယာပေါင်းရှင်းလုပ်နေကြရင်းကနေ ဗုံးသီးဟောင်း တစ်လုံးကိုတွေ့ရပြီး တောင်ယာတဲထဲကို ယူဆောင်လာသူက ဗုံးထဲမှာ ဘာရှိသလဲ ဆိုတာကိုသိချင်လို့ ဝါးခြမ်းနဲ့ ဗုံးကိုညှပ်ပြီး မြေပြင်ကိုရိုက်ခွဲရာကနေ ပေါက်ကွဲမှု ဖြစ်သည်။” ဟု ကျိုင်းတုံမြို့နယ်၊ ကတ်တောင်ရဲကင်းစခန်းမှူး ရဲအုပ်ရွှေသိန်းက ပြောသည်။ ( Hinthar )</li> </ul> <p><a href="https://hintharmedia.com/may24_kyinetone_bomb/">https://hintharmedia.com/may24_kyinetone_bomb/</a></p> <ul style="list-style-type: none"> <li>❖ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် ဓမ္မတာဆွန်ကော့ရှန် တို့သည် မေ ၂၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ</li> </ul>
--	--	--

		<p>ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်တို့တက်ရောက်ခဲ့ပြီး အာရှရေးရာ အထူးကိုယ်စားလှယ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ စစ်သံမှူး Senior Colonel Xiong Shaowei နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေး၊ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးကိစ္စရပ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး အောင်မြင်စွာပြုလုပ်နိုင်ရေး ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။</p> <p><b>(Eleven )</b>  <a href="http://news-eleven.com/politics/36974">http://news-eleven.com/politics/36974</a></p>
၉။	၂၄.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ မေ (၂၄) ညီလာခံ ဖွင့်ပွဲနေ့မှ စပြီး ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) လက်အောက် တပ်ရင်း (၂) ဒေသ မုန်ဂျီ-ကွန်လုန် လမ်း ဘက်တွင် တိုက်ပွဲ ဖြစ်ပွား လာကြောင်း KIA တပ်မဟာ (၆) မှ ပြောသည်။ မိမိတို့ KIA တပ်ရင်း (၂) တပ်ဖွဲ့ ရှိသော ကောင်ကလောင်ရွာ နှင့် လွယ်ဆိုင်ရွာ ကြား ကို မြန်မာစစ်တပ် ခမရ (၃၆၇) စစ်ကြောင်း ချီတက်လာခြင်းကြောင့် ညနေ ၄:၂၀ မှာ တိုက်ပွဲဖြစ်ပွားခဲ့သည်” ဟု ကချင် လွတ်လပ်ရေးအဖွဲ့ ၏ The Kachinnet သတင်းတွင် ဖော်ပြထားသည်။</li> <p><b>(Kachin News)</b>  <a href="http://burmese.kachinnews.com/news/1876-%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF-%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%B6-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%85%E1%80%A5%E1%80%B9-">http://burmese.kachinnews.com/news/1876-%E1%81%82%E1%81%81-%E1%80%9B%E1%80%AC%E1%80%85%E1%80%AF-%E1%80%95%E1%80%84%E1%80%B9%E1%80%9C%E1%80%AF%E1%80%B6-%E1%80%8A%E1%80%AE%E1%80%9C%E1%80%AC%E1%80%81%E1%80%B6-%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%85%E1%80%A5%E1%80%B9-</a></p> <li>❖ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁-ရာစု) ပင်လုံ ဒုတိယအစည်းအဝေး စတင်ကျင်းပသည့် မေလ ၂၄ ရက်နေ့တွင် တအာင်းဒေသရှိ နေရာနှစ်ခု၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ <b>( NAB )</b>  <a href="https://www.facebook.com/northernallianceburma/posts/1502152089859757:0">https://www.facebook.com/northernallianceburma/posts/1502152089859757:0</a></li> <li>❖ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - (၂၁) ရာစုပင်လုံ ( ဒုတိယ အစည်းအဝေး ) ဖွင့်ပွဲ အခမ်းအနားကို နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ပင်း ရှင်းပဟိုဠာန(၂) (MICC - 2) ၌ စတင်ကျင်းပခဲ့သည်။ ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်ထောင်စု တရားသူကြီး</li> </ul>



		<p>ချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ၊ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တပ်မတော်အရာရှိကြီးများ၊ လွှတ်တော် ကော်မတီ ဥက္ကဋ္ဌများ၊ အစိုးရ၊ လွှတ်တော်နှင့် တပ်မတော်သား အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌများနှင့် ကိုယ်စားလှယ်များ၊ ပါဝင်သင့်ပါဝင်ထိုက်သူ အစုအဖွဲ့ မှ ကိုယ်စားလှယ်များ၊ NCA လက်မှတ်ရေး ထိုးထား သည့် ချင်းအမျိုးသား တပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားအစည်းအရုံး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA )(PC)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO) တို့မှ ကိုယ်စား လှယ်များ၊ NCA လက်မှတ် မရေးထိုးရသေးသည့် 'ဝ' ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSP/UWSA)၊ ရက္ခိုင့်တပ်မတော်(AA)၊ တအာင်း အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)၊ အမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDA)၊ ရှမ်း ပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင် လွတ်မြောက်ရေး တပ်မတော်(KIO/KIA)တို့မှ ကိုယ်စားလှယ်များ၊ နိုင်ငံခြားသံရုံး များမှ သံတမန် များ၊ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပမှ အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁)ရာစု ပင်လုံကျင်းပရေး ဗဟို ကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားသည်။ဆက်လက် ၍ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်း ခိုင်သန်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ကိုယ်စား ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး၊ နိုင်ငံရေးပါတီများ ကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တို့က အမှာစကား ပြောကြားကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ (UPC)</p> <p><b>(Taifreedom) (EMG) (DVB) (Mon News Agency) (Kantarawaddytimes)</b>  <a href="https://www.facebook.com/permalink.php?story_fbid=296061430839583&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296061430839583&amp;id=284818361963890</a>  <a href="http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-34-16/892-2017-05-24-06-59-30">http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-34-16/892-2017-05-24-06-59-30</a></p>
--	--	---

		<p><a href="http://news-eleven.com/politics/37056">http://news-eleven.com/politics/37056</a>  <a href="http://burmese.dvb.no/archives/208379">http://burmese.dvb.no/archives/208379</a>  <a href="http://thanlwintimes.com/%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1/">http://thanlwintimes.com/%E1%80%9C%E1%80%80%E1%80%B9%E1%80%B1%E1%80%90%E1%80%BC%E1%82%94%E1%81%BF%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%80%B8-%E1%80%B1/</a>  <a href="http://www.kantarawaddytimes.org/%e1%81%82%e1%81%80%e1%81%81%e1%81%87-%e1%80%81%e1%80%af%e1%80%94%e1%80%bd%e1%80%85%e1%80%b9-%e1%80%80%e1%80%ad%e1%80%af-%e1%81%bf%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/">http://www.kantarawaddytimes.org/%e1%81%82%e1%81%80%e1%81%81%87-%e1%80%81%e1%80%af%e1%80%94%e1%80%bd%e1%80%85%e1%80%b9-%e1%80%80%e1%80%ad%e1%80%af-%e1%81%bf%e1%80%84%e1%80%ad%e1%80%99%e1%80%b9%e1%80%b8%e1%80%81%e1%80%ba/</a></p> <ul style="list-style-type: none"> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ပထမနေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သော အမှာစကား အပြည့်အစုံ (State Counsellor Office) (UPC)  <a href="https://www.facebook.com/state.counsellor/posts/1048400965294119">https://www.facebook.com/state.counsellor/posts/1048400965294119</a>  <a href="https://www.facebook.com/permalink.php?story_fbid=295903717522021&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295903717522021&amp;id=284818361963890</a></li> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ကိုယ်စား ကေအဲန်ယူ- ကရင်အမျိုးသား အစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး ပြောကြားသည့် အဖွင့်အမှာစကား အပြည့်အစုံ (UPC)  <a href="https://www.facebook.com/permalink.php?story_fbid=295941890851537&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295941890851537&amp;id=284818361963890</a></li> <li>❖ ပြည်ထောင်စုလွှတ်တော်နာယက, အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ပြောကြားသည့် အမှာစကား အပြည့်အစုံ (UPC)  <a href="https://www.facebook.com/permalink.php?story_fbid=295951497517243&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295951497517243&amp;id=284818361963890</a></li> <li>❖ ကာကွယ်ရေးဦးစီးချုပ်၏ အမှာစကားအပြည့်အစုံ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) (UPC)  <a href="https://www.facebook.com/Cincds/posts/1340392279414967:0">https://www.facebook.com/Cincds/posts/1340392279414967:0</a>  <a href="https://www.facebook.com/permalink.php?story_fbid=295916097520783&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295916097520783&amp;id=284818361963890</a></li> <li>❖ နိုင်ငံရေးပါတီများကိုယ်စား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ပြောကြားသည့် အဖွင့်အမှာစကားအပြည့်အစုံ (UPC)</li> </ul>
--	--	---

		<p><a href="https://www.facebook.com/permalink.php?story_fbid=295952630850463&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=295952630850463&amp;id=284818361963890</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)ပထမနေ့ စုံညီ ညီလာခံ အစည်းအဝေးကို မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ပင်းရှင်းပဟိုဌာန(၂)(MICC-2)၌ စတင်ကျင်းပသည်။ အစည်းအဝေး၌ သဘာပတိများအဖြစ် ဒေါက်တာတင်မျိုးဝင်း၊ ဦးဆောင်၍ ဦးဉာဏ်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ နိုင်စိုးနိုင်အောင်၊ ဦးစောတင်ဝင်းတို့က ဆောင်ရွက်ကြပြီး သဘာပတိ ဒေါက်တာ တင်မျိုးဝင်းက အဖွင့်အမှာစကား ပြောကြားသည်။ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်း ရေးမှူး အဖွဲ့ဝင် ဒေါက်တာလျန်မွန်းဆာခေါင်း၊ ဦးမျိုးဝင်း၊ ဦးခင်ဇော်ဦး၊ ဦးလှမောင်ရွှေ၊ ဦးနိုင်ငံလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်ချုပ်စိုးနိုင်ဦးနှင့် တာလုဖေ တို့က ညီလာခံ ကျင်းပမည့်ပုံစံရှင်းလင်းတင်ပြခြင်း၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ(UPDJC)၏ လုပ်ငန်းအစီရင်ခံစာ တင်သွင်းခြင်း၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍဆိုင်ရာ အခြေခံမူဝါဒများတင်သွင်းခြင်း၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် ကဏ္ဍဆိုင်ရာ မူဝါဒများ တင်သွင်းခြင်း၊ လုံခြုံရေးကဏ္ဍဆိုင်ရာ အစီရင်ခံစာ တင်ပြခြင်းနှင့် ညီလာခံတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ တင်ပြခြင်းတို့ကို ဆောင်ရွက်ကြပြီး သဘာပတိအဖွဲ့ဝင် ဦးဉာဏ်ဝင်းက နိဂုံးချုပ်အမှာ စကားပြောကြား သည်။ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ ဒုတိယ အစည်းအဝေး ပထမနေ့ စုံညီညီလာခံအစည်းအဝေးသို့ တက်ရောက် လာကြ သည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ တပ်မတော်သား အစုအဖွဲ့၊ အစိုးရကိုယ်စားလှယ်များအစုအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့တို့က သက်ဆိုင်ရာ အစုအဖွဲ့အလိုက် ညီလာခံတွင် ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးကြသည်။ ညနေပိုင်းတွင် ညီလာခံ ပထမနေ့ဆောင်ရွက်ခဲ့မှုများကို ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူး အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါက်တာ ဆလောင်းလျန်မွန်း ဆာခေါင်း၊ ဦးစိုင်းကျော်ညွန့်၊ ဦးလှမောင်ရွှေ ၊ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)နှင့် ဦးဇော်ဌေးတို့သည် အစည်းအဝေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ မီဒီယာများအား သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။(UPC) (The Ladies)</p> <p><a href="https://www.facebook.com/permalink.php?story_fbid=296296890816037&amp;id=284818361963890&amp;substory_index=0">https://www.facebook.com/permalink.php?story_fbid=296296890816037&amp;id=284818361963890&amp;substory_index=0</a></p> <p><a href="https://www.facebook.com/permalink.php?story_fbid=296297740815952&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296297740815952&amp;id=284818361963890</a></p> <p><a href="http://theladiesnewsjournal.com/news/thu-2017-05-25-1050/6094">http://theladiesnewsjournal.com/news/thu-2017-05-25-1050/6094</a></p> <p>❖ နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ(၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်တို့ ညီလာခံတက်ရောက်သည့် အပေါ် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုတစ်ရပ် ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းမှ ပြောဆိုခဲ့သည်။( KIC )</p> <p><a href="http://kicnews.org/2017/05/%E1%80%B1%E1%80%BB">http://kicnews.org/2017/05/%E1%80%B1%E1%80%BB</a></p>
--	--	--

		<ul style="list-style-type: none"> <li>❖ ၂၁ရာစုပင်လုံညီလာခံ (ဒုတိယအစည်းအဝေး) ပထမနေ့သို့ တက်ရောက်ခဲ့သူများ၏ သဘောထားအမြင်နှင့် မှတ်ချက်များ (UPC)  <a href="https://www.facebook.com/permalink.php?story_fbid=296300704148989&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296300704148989&amp;id=284818361963890</a>  <a href="https://www.facebook.com/permalink.php?story_fbid=296301020815624&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296301020815624&amp;id=284818361963890</a>  <a href="http://kicnews.org/2017/05/%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9f%e1%80%ac%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%96%e1%80%bc/">http://kicnews.org/2017/05/%e1%80%b1%e1%80%bb%e1%80%99%e1%80%ac%e1%80%80%e1%80%b9%e1%80%95%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%99%e1%80%9f%e1%80%ac%e1%80%99%e1%80%ad%e1%80%90%e1%80%b9%e1%80%a1%e1%80%96%e1%80%bc/</a></li>   <li>❖ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် တပ်မတော်နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများနှင့် လက်မှတ်ရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများ အပါအဝင် သက်ဆိုင်သူအားလုံးအား ညှိနှိုင်းဖြေရှင်းသော စိတ်ဓာတ်ဖြင့် အပြုသဘော ပူးပေါင်းဆောင်ရွက်ကြရန် ဥရောပသမဂ္ဂ ကတိုက်တွန်း ပြောဆိုလိုက်သည်။(Mizzama)  <a href="http://www.mizzimaburmese.com/article/27271">http://www.mizzimaburmese.com/article/27271</a></li>   <li>❖ ရခိုင်တပ်မတော်(AA) နှင့် မြန်မာတပ်မတော်အကြား တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်မှုကြောင့် အိန္ဒိယနိုင်ငံ မိဖိုရမ်ပြည် နယ်သို့ ထွက်ပြေးခိုလှုံသွားကြသော ချင်းပြည်နယ် ပလက်ဝမြို့နယ် Ralie ကျေးရွာမှ ချင်းပြည်သူ ၃၀၀ ကျော်တို့သည် ၎င်းတို့နေရပ်ဒေသသို့ ပြန်သွားကြပြီဟု မိဖိုရမ်သတင်းစာ တွင်ဖော်ပြထားသည်။ မိဖိုရမ်ပြည်နယ် Saiha မြို့နယ် Khaikhy နှင့် Lungpuk ကျေးရွာသို့ မေလ ၁၉ ရက်နေ့က ရောက်ရှိလာကြပြီး အမျိုးသမီးနှင့် ကလေးငယ်အများဆုံးဖြစ်ပါဝင်ကြသည်။ မိဖိုရမ်အစိုးရ၏ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင်ချင်းပြည်သူများကို အိန္ဒိယ-မြန်မာ နယ်နိမိတ် ဘုတ်တိုင် နံဘတ် (၁၅) နေရာအထိ အာသံစစ်တပ်နှင့် ဒေသတွင်းရဲတပ်ဖွဲ့မှ လိုက်ပို့ကာ Ralie ကျေးရွာလူကြီးများက နယ်စပ်အထိလာရောက်ကြို ဆိုပြီး ယမန်နေ့ကပြန်သွားကြပြီဟု အဆိုပါသတင်းစာတွင် ဖော်ပြထားသည်။ ပလက်ဝမြို့နယ် နယ်စပ်ဒေသဘက်တွင် ရခိုင်တပ်မတော်နှင့် မြန်မာ တပ်မတော်ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားလေ့ရှိ ပြီး အဆိုပါတိုက်ပွဲများကြောင့် ပြင်စိုကျေးရွာမှ ဒေသခံချင်း ပြည်သူ ၃၀၀ ကျော်တို့သည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီးဖြစ်သည်။ ( Khonumthung )  <a href="http://www.khonumthungburmese.org/?p=6357">http://www.khonumthungburmese.org/?p=6357</a></li>   <li>❖ နေပြည်တော်တွင် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးကျင်းပနေသည့်အချိန်တွင် ကရင်ပြည်နယ်၊ မြောက်ပိုင်းရှိ သံလွင်မြစ် ကမ်းဘေးတွင် တည်ရှိသည့်အီးတူထ ပြည်တွင်းပုန်းရှောင်နေထိုင်သူ ဒုက္ခသည် ၂၅၀၀ကျော်သည် ၎င်းဒေသအတွင်း စခန်းလာချနေသည့် မြန်မာတပ်မတော် စခန်းများအားလုံး ပြန်ရုပ်သိမ်းပေးရန် တောင်းဆိုသည့် ဆန္ဒထုတ်ဖော်ပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ကေအိန်ယူ နယ်မြေအတွင်း ယခင်ကထက် မြန်မာစစ်တပ်၏</li> </ul>
--	--	--

		<p>တိုးမြှင့်လာမှုကြောင့် ဒုက္ခသည် သို့မဟုတ် IDP များသည် မိမိနေရပ်ဌာနေသို့ ဘေးကင်းလုံခြုံစွာ ပြန်နိုင်ရေးနှင့် လုံခြုံစွာရပ်တည်နေထိုင်ရေးအတွက် အဟန့်အတားတစ်ခုဖြစ်သည့်အတွက် ဒုက္ခသည်များ စုပေါင်းပြီး ယခုလို ဆန္ဒထုတ်ဖော် တောင်းဆိုနေခြင်းဖြစ် သည်ဟု ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးသည် အီးတူထပြည်တွင်းပုန်းရှောင်စခန်းမှ နော်သဲနေက ယခုလို ပြောသည်။ အီးတူထ IDPs များ ဆန္ဒထုတ်ဖော်ပွဲတွင် ၎င်းတို့၏ တောင်းယာ၊ လယ်မြေ ဥယျာဉ်ခြံနှင့် အိမ်ပြန်လမ်းတစ်လျှောက်ရှိ မြန်မာစစ်စခန်း ၁၇ ခုကို ရုပ်သိမ်းဖယ်ရှားပေးရန်၊ ၎င်းနယ်မြေများတွင် မြေမြုပ်မိုင်းများ ဖယ်ရှားပေးရန်၊ လိင်ပိုင်းဆိုင်ရာ အခွင့်အရေး စော်ကားချိုးဖောက်မှု၊ အတင်းအဓမ္မခိုင်းစေမှု၊ အတင်းအဓမ္မပစ္စည်းတောင်းယူမှု ၊ သတ်ဖြတ်မှု၊ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေဖျက်ဆီးမှု သို့မဟုတ် သိမ်းယူမှုကဲ့သို့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အဆုံးသတ်ရပ်တန့်ပေးရန်အပါအဝင် တောင်းဆိုချက် ၆ချက် ပါဝင်သည့် ထုတ်ပြန်ချက် တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ခြောက်နှစ်ခန့်ကာလတွင် ခိုင်လုံသော ရလဒ် အ နေဖြင့် အစိုးရ မဟုတ်သည့် နိုင်ငံတကာ အဖွဲ့အစည်း (INGOs) များသည် မိမိနေရပ်စွန့်ခွာပြီး အခြားဒေသသို့ ထွက် ပြေး ခိုလှုံနေရသည့် IDP နှင့် ဒုက္ခသည် ၂၃ အတွက် လိုအပ်သော ကျန်းမာရေး၊ ပညာရေး ဆိုင်ရာ ထောက်ပံ့မှုများနှင့်အတူ စားနပ်ရိက္ခာနှင့် နေအိမ်အဆောက်အဦးဆိုင်ရာ အထောက်အပံ့များကို ဖြတ်တောက် လာခဲ့ကြသည့်အတွက် ၎င်းတို့၏ ယခင် နေရပ်ဌာနေသို့ ပြန်လည် နေထိုင်ရန် ဖိအားပေးမှု တစ်ရပ်ဖြစ် လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်း ဒုက္ခသည်များအား ထောက်ပံ့ပေးထားသော အထောက်အပံ့အားလုံးကို ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ရပ်ဆိုင်းသွားမည်ဖြစ်သည့်အတွက် ဒုက္ခသည်အချို့မှာ ၎င်းတို့ ဆန္ဒအလျောက် နည်းလမ်းရှာကြံပြီး နေရပ် ရင်းသို့ ပြန်သွားခဲ့ကြသော်လည်း အများစုမှာ ၎င်းတို့ ၏ နေရပ်ဒေသတွင် အစိုးရတပ်များက နေရာယူ တပ်စွဲထားသောကြောင့် ၎င်းတို့ နေရပ်သို့ ပြန်လည် နေထိုင်ရန် နေရာမရှိတော့ကြောင်း ထုတ်ဖော်ပြောဆိုကြ သည်။ (KIC)</p> <p><a href="http://kicnews.org/2017/05/%E1%80%B1%E1%80%92%E1%80%9E%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%AC%E1%80%81%E1%80%BA%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B9/">http://kicnews.org/2017/05/%E1%80%B1%E1%80%92%E1%80%9E%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%B8-%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8%E1%80%9C%E1%80%AC%E1%80%81%E1%80%BA%E1%80%B1%E1%80%94%E1%80%9E%E1%80%8A%E1%80%B9/</a></p> <p>❖ ၂၁ပင်လုံ ညီလာခံ တက်ရောက်နေသည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ဖွဲ့ကိုယ်စားလှယ်တွေအနေဖြင့် နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်းဆန်စုကြည်နှင့် တွေ့ဆုံခွင့် ရရန် တောင်းဆိုသွားမည်ဟု ရခိုင်တပ်မတော် AA ဒုတိယ စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောဆိုခဲ့သည်။ "ကျနော်တို့ကတော့ သူ့ကိုတွေ့ဖို့ တောင်းဆိုမယ်၊ သူ့အနေနဲ့ တွေ့မယ်ဆိုလို့ရှိရင်လည်း ကျနော်တို့အဖွဲ့က တွေ့ဖို့အဆင်သင့်ပဲ" ဟု ၎င်းက ပြောပါသည်။ ( RFA )</p> <p><a href="http://www.rfa.org/burmese/news/northern-alliance-burma-meetdassk-05242017080750.html">http://www.rfa.org/burmese/news/northern-alliance-burma-meetdassk-05242017080750.html</a></p> <p>❖ ဒုတိယအကြိမ် ၂၁ ရာစုပင်လုံညီလာခံကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António</p>
--	--	---

		<p>Guterres ကိုယ်တိုင် မတက်ရောက်နိုင်သော်လည်း ညီလာခံကို ထောက်ခံ အသိအမှတ်ပြုသည့်အနေဖြင့်သူ၏ကိုယ်စား ကုလသမဂ္ဂ နိုင်ငံရေးရာလက်ထောက်အတွင်း ရေးမှူးချုပ် Miroslav Jenča က ကိုယ်စားပြုတက်ရောက်ခဲ့သည်။ ( VOA )  <a href="http://burmese.voanews.com/a/myanmar-21st-pinlon-peace-conference-un-assistant-secetary-attend/3868429.html">http://burmese.voanews.com/a/myanmar-21st-pinlon-peace-conference-un-assistant-secetary-attend/3868429.html</a></p> <p>❖ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တပ်မတော်အနေဖြင့် ၎င်း၏မူ(၆)ရပ်အတိုင်း ဆက်လက် ရပ်တည်သွားမည်ဆိုသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်နှင့် ပတ်သတ်ပြီး NCA တွင်လက်မှတ်ရေးထိုးထားသည့် ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက တပ်မတော်၏မူ (၆) ချက်ကို နိုင်ငံရေးနည်းဖြင့် ညှိနှိုင်းဆွေးနွေးရမည်ဟု ပြောကြားခဲ့သည်။ (The Ladies)  <a href="http://theladiesnewsjournal.com/news/wed-2017-05-24-1511/6086">http://theladiesnewsjournal.com/news/wed-2017-05-24-1511/6086</a></p> <p>❖ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ၏ အမျိုးသားရင်ကြားစေ့ရေးဆိုင်ရာ ဂျပန်အစိုးရ၏ အထူးသံတမန် H.E. Mr. Yohei SASAKAWA တို့ဖြင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ တက်ရောက်ခဲ့ပြီး မြန်မာ-ဂျပန်နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အောင်မြင်ရေးအတွက် အရှိန်အဟုန်မြှင့်တင်ရေးကိစ္စရပ်များနှင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားနေသည့် နယ်မြေများ၏ ဒေသဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အပြန်အလှန်ဆွေးနွေးကြသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ ( ကာကွယ်ရေးဦးစီးချုပ်ရုံး )  <a href="https://www.facebook.com/Cincds/posts/1340730762714452">https://www.facebook.com/Cincds/posts/1340730762714452</a></p> <p>❖ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသည့် ဥရောပသမဂ္ဂစစ်ဘက်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ General Mikhail Kostarakos ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့မှပြန်လည်ထွက်ခွာခဲ့သည်။ ( ကာကွယ်ရေးဦးစီးချုပ်ရုံး )  <a href="https://www.facebook.com/Cincds/posts/1341217372665791:0">https://www.facebook.com/Cincds/posts/1341217372665791:0</a></p> <p>❖ ဖိလစ်ပိုင်နိုင်ငံသို့ ငြိမ်းချမ်းရေးဖြစ်စဉ် လေ့လာရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်နယ်/တိုင်းဒေသကြီး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ကိုယ်စားလှယ် ၁၂ ဦး ပါဝင်သည့်အဖွဲ့သည် ဘေးကင်းလုံခြုံ စိတ်ချရသည့် အခြေအနေတွင်ရှိကြောင်း ပြည်ထောင်စု ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-U) မှ ဦးမင်းဇော်ဦးက ၎င်းကိုယ်ပိုင် ဖေ့စ်ဘုတ်စာမျက်နှာတွင် မေ ၂၄ ရက်က ရေးသားထားသည်။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ မင်ဒါနာအိုကျွန်းရှိ မရာဂီမြို့တွင် မေ ၂၄ ရက် နံနက်ပိုင်းက အစ္စလာမ်မစ် နိုင်ငံတော်</p>
--	--	---

		<p>အကြမ်းဖက်နှင့် အချိတ်အဆက်ရှိသည့် အဘူဆေယက်စ် ဘာသာရေး အစွန်းရောက် အကြမ်းဖက်အဖွဲ့နှင့် ဖိလစ်ပိုင်တပ်ဖွဲ့ဝင် တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ဖြစ်ပွားသည့် အချိန်သည် မြန်မာနိုင်ငံ အစိုးရ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ကိုယ်စားလှယ်များနှင့် အရပ်သား ကိုယ်စားလှယ်များ ပါဝင်သည့် ပြည်နယ် တိုင်းဒေသကြီး အသီးသီးမှ JMC-S ကော်မတီဝင်များ ပါဝင်သည့် ကိုယ်စားလှယ် ၁၂ ဦးမှာ ကမ္ဘောဒီးယား အခြေစိုက် Centre for Peace and Conflict Studies (CPCS) ၏ အစီအစဉ်အရ မေ ၂၀ ရက်မှ ၂၆ ရက်နေ့အထိ ဖိလစ်ပိုင်အစိုးရနှင့် မော်ရိုအစ္စလာမ်မစ် လွတ်မြောက်ရေး တပ်ဖွဲ့တို့အကြား ငြိမ်းချမ်းရေးဖြစ်စဉ် တည်ဆောက်ရေးဖြစ်စဉ် လေ့လာရေးခရီးစဉ် ရောက်ရှိနေချိန် ဖြစ်သည်။ အဆိုပါတိုက်ပွဲ ဖြစ်ပွားသော်လည်း မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များ ဘေးကင်းလုံခြုံစွာ မနီလာမြို့သို့ ပြန်လည် ရောက်ရှိလာကြောင်း ဦးမင်းဇော်ဦးက “ဖိလစ်ပိုင် တောင်ပိုင်း Mindanao ကျွန်းသို့ အပစ်အခတ် ရပ်စဲရေးဆိုင်ရာ လေ့လာရေး ခရီး သွားနေသည့် JMC အဖွဲ့ဝင်များ အားလုံး ဘေးကင်းလုံခြုံစွာဖြင့် မနီလာမြို့တော်သို့ ပြန်လည်ရောက်ရှိပြီး ဖြစ်ပါသည်” ဟု ရေးသားထားသည်။ ( The Ladies News )</p> <p><a href="http://theladiesnewsjournal.com/news/thu-2017-05-25-1356/6101">http://theladiesnewsjournal.com/news/thu-2017-05-25-1356/6101</a></p>
၁၀။	၂၅.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ ၂၁ရာစုပင်လုံညီလာခံ (ဒုတိယအကြိမ်ကျင်းပနေသည့်) မေလ (၂၅) ရက်နေ့တွင် ကိုးကန့်ဒေသ၌ MNDA နှင့် တပ်မတော်အကြား တိုက်ပွဲကြီး/ငယ်များ ဖြစ်ပွားခဲ့ သည်ဟု မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။(NAB)</li> <p><a href="https://www.facebook.com/northernallianceburma/posts/1502152089859757:0">https://www.facebook.com/northernallianceburma/posts/1502152089859757:0</a></p> <li>❖ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) တို့အကြား စစ်ရေးတင်းမာမှုများကို ဖြေရှင်းရန် တစ်ဖွဲ့နှင့် တစ်ဖွဲ့ အလွတ်သဘောတွေ့ဆုံရန် လိုအပ်နေသည်ဟု RCSS အကြံပေး ပြည်ထောင်စု အင်စတီကျု မန်နေဂျင်း ဒါရိုက်တာ ဦးခွန်စိုင်းကပြောဆိုခဲ့သည်။ TNLA နှင့် RCSSတို့အကြား စစ်ရေးတင်းမာမှုများ ရှိနေခြင်းကြောင့် ဒေသခံ ရွာသူရွာသား ၁၄၀၀ ကျော်ခန့် နမ္မတူ မြို့နယ်အတွင်းသို့ စစ်ဘေးတိမ်းရှောင်ခဲ့ရသည်။ “စစ်ရေးတင်းမာမှုကြောင့် သူတို့ထွက်ပြေးလာတာ၊ စုစုပေါင်း တစ်ထောင်ကျော် ၊ ထောင့်လေးရာ ငါးရာလောက်တွေရှိမယ်၊ တစ်ပတ်အတွင်း ရောက်လာကြတာ”ဟု ရှမ်းလူငယ်အဖွဲ့ ဥက္ကဋ္ဌ စိုင်းအောင်မြင့်ဦးက ပြောဆိုခဲ့သည်။ စစ်ရေးတင်းမာမှုများ ကြောင့် ဒေသခံပြည်သူ တိုင်းရင်းသား အချင်းချင်းများကြားထဲတွင်ပါ တစ်ဦးနှင့် တစ်ဦး သံသယ ဝင်လာမှုတွေ ရှိနေသည်ဟုလည်း စိုင်းအောင်မြင့်ဦးက ဆိုသည်။အဆိုပါ ထွက်ပြေးလာသူ အရေအတွက်တွင် အမျိုးသမီးနှင့် ကလေးဦးရေ ထက်ဝက်ခန့် ပါဝင်ကြောင်း သိရသည်။ “ဆွေးနွေးမယ်ဆိုရင်တော့ ဝမ်းသာပါတယ်လေ၊ တကယ် အိမ်တွေပစ်ပြီး ထွက်ပြေးရတာက ကျွန်မတို့ပဲ ဆိုတော့ မြန်မြန်ပြီးချင်နေပြီ” ဟု နမ္မတူမြို့ သို့ စစ်ဘေးတိမ်းရှောင်လာသူ တစ်ဦးဖြစ်သည့် မမြတ်အေးက ဆိုသည်။တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့အကြား ၂၀၁၅ နိုဝင်ဘာလတွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ တိုက်ပွဲပေါင်း ၁၁၆ကြိမ်အထိ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သိရသည်။(Mizzima)</li> </ul>

		<p><a href="http://www.mizzimaburmese.com/article/27349">http://www.mizzimaburmese.com/article/27349</a></p> <ul style="list-style-type: none"> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဖွင့်ပွဲရက်တက်ရောက်ပြီးနောက် ၀ တပ်ဖွဲ့ဦးဆောင်သည့် မဟာမိတ်အဖွဲ့ ၇ ဖွဲ့ သည် ညီလာခံဒုတိယရက်တွင် ဆက်မတက်တော့ကြောင်းသိရသည်။ “အထူးဖိတ်ကြားခြင်း ခံရတယ်ဆိုပေမယ့် ဆွေးနွေးရန်အတွက် တန်းတူညီမျှတဲ့အခွင့်အရေး မရဘူး။ နောက်တချက်က တပ်ချုပ်ကြီးပြောသွားတဲ့အချက်တွေထဲမှာ ဘဝင် မကျတဲ့ အချက်တွေပါတယ်။” - ဟု အဖွဲ့ ၇ ဖွဲ့မှ အရာရှိတဦးကပြောသည်။ <b>(ရှမ်းသံတော်ဆင့်)</b> ထို့နောက် ညီလာခံ ကျင်းပသည့် MICC II သို့ လာရောက်ခြင်းမရှိဘဲ အဖွဲ့ တည်းခိုနေ သည့် HORIZONTAL ဟိုတယ်တွင် အစည်းအဝေး ပြုလုပ်နေကြသည်။<b>(The Voice)</b>  <a href="http://burmese.panglong.org/?p=13323">http://burmese.panglong.org/?p=13323</a>  <a href="http://thevoicemyanmar.com/political/8807-mpt">http://thevoicemyanmar.com/political/8807-mpt</a></li> <li>❖ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်တို့သည် (၂၁)ရာစု ပင်လုံ ဒုတိယ အစည်းအဝေးသို့ တက်ရောက်လာသည့် မြောက်ပိုင်းအဖွဲ့ ခုနစ် ဖွဲ့အား ယနေ့နံနက်ပိုင်းက သီးခြားစီသွားရောက်တွေ့ဆုံခဲ့သည်။<b>(UPC)</b>  <a href="https://www.facebook.com/permalink.php?story_fbid=296819064097153&amp;id=290">https://www.facebook.com/permalink.php?story_fbid=296819064097153&amp;id=290</a></li> <li>❖ မံစီမြို့နယ် မိုင်ခေါင်ရွာရှိ RC ဒုက္ခသည်စခန်း မှ အသက် ၂၂နှစ်အရွယ် ကိုမရန်ဘရန်ဆိုင်း၊ အသက် ၃၁ နှစ်အရွယ် ကိုအင်ခွမ်ဂမ်အောင်နှင့် အသက် ၂၇ နှစ် အရွယ် ကိုလပျဏှန်ခွမ်တို့အား မေ ၂၅ ရက်ည ၇ နာရီကျော်တွင် ခမရ ၃၁၉ ၏ ရှေ့တန်းစစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။ <b>(BBC)</b>  <a href="http://www.bbc.com/burmese/burma-40080489">http://www.bbc.com/burmese/burma-40080489</a></li> <li>❖ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာ၏ အနောက်ဘက် ၃ မိုင်ခန့်အကွာရှိ နမ့်မော်ချောင်းကူးတံတားအား နံနက် ၇ နာရီခွဲခန့်တွင် မိုင်းခွဲ ဖျက်ဆီးခြင်းခံခဲ့ရသည်။ အလျား ပေ ၅၀၊ အကျယ် ၁၈ ပေခန့်ရှိ သံဘေလီ (သစ်သားကြမ်းခင်း) တံတားအား ဒေသန္တရလက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့ ကြောင်း တွေ့ရှိရသည်ဟု တပ်မတော်မှ သတင်းထုတ်ပြန်ခဲ့သည်။ မိုင်းပေါက်ကွဲမှု ကြောင့် တံတားအောက်ခြေအတွင်း သံပေါင်ခြောက်လက်မခန့်ပျက်စီးပြီး တံတားအပေါ် အပြင်သံပေါင် ၂ ပေခန့်ကွာဟကာ တံတားကြမ်းခင်း ၁ ပေ ခန့် ပေါက်ပြဲ ပျက်စီးခဲ့သည်။<b>(ကာကွယ်ရေးဦးစီးချုပ်ရုံး )</b>  <a href="https://www.facebook.com/Cincds/posts/1342071915913670:0">https://www.facebook.com/Cincds/posts/1342071915913670:0</a></li> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းဝေး) ဒုတိယနေ့ကို မေလ ၂၅ရက်နေ့ နံနက်၉နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန- ၂ (MICC-2) ကဏ္ဍအလိုက် ဆွေးနွေးပွဲများကိုကျင်းပခဲ့သည်။ ထို့နောက် နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ကဏ္ဍငါးခုကို အစိုးရနှင့်လွှတ်တော်၊ တပ်မတော်၊</li> </ul>
--	--	---



		<p>တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းနှင့် နိုင်ငံရေးပါတီ များ ဆွေးနွေးခဲ့ပြီး ကဏ္ဍအသီးသီးတွင်ပါဝင်သည့် အခြေခံ မူနှင့် အချက် အများစုကို သဘောတူညီနိုင်ခဲ့ကြောင်း ကဏ္ဍအသီးသီးတွင် တာဝန်ယူထားသည့် UPDJC အတွင်း ရေးမှူးနှင့် အဖွဲ့ဝင်များက ပြောကြားသည်။( UPC )</p> <p><a href="https://www.facebook.com/permalink.php?story_fbid=296482920797434&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296482920797434&amp;id=284818361963890</a></p> <p><a href="https://www.facebook.com/permalink.php?story_fbid=296817530763973&amp;id=284818361963890&amp;substory_index=0">https://www.facebook.com/permalink.php?story_fbid=296817530763973&amp;id=284818361963890&amp;substory_index=0</a></p> <p><a href="https://www.facebook.com/permalink.php?story_fbid=296812000764526&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=296812000764526&amp;id=284818361963890</a></p> <p>❖ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယနေ့တွင် UPDJC မှ ချမှတ်ပေးထားသည့် နိုင်ငံရေးကဏ္ဍ အစုအဖွဲ့အလိုက် ဆွေးနွေးရန်အတွက် အချက် ၂၁ ချက် ပါရှိသည့်အနက် အပိုဒ် ၈ အပိုဒ်ခွဲ (ဂ) တွင်ပါရှိသည့် ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲမထွက်ရ ဆိုသည့် အချက် ထည့်သွင်းဖော်ပြမှုမသင့်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ကျားခေါင်းပါတီဘက်မှ ဆွေးနွေးခဲ့သည်။ အဆိုပါ ပြည်ထောင်စု နယ်မြေအတွင်းမှ မည်သည့် အခါမှ ခွဲထွက်ခွင့်မပြုရ ဆိုသည့် အချက် ဖော်ပြရာတွင် အပိုဒ် ၇ (က) မှာ ဒို့တာဝန်အရေးသုံးပါး ကို ဖော်ပြပြီးသားဖြစ်သည့် အတွက် ထည့်သွင်းရန် မလိုကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ နိုင်ငံရေးဆွေးနွေးပွဲ ကိုယ်စားလှယ် စိုင်းထင်ကျော် ကပြောသည်။</p> <p><b>(ရှမ်းသံတော်ဆင့်)</b> “ကျနော်တို့မွန်အမျိုးသားပါတီအနေနဲ့ အဲဒီအချက်ကို လုံးဝ မထည့်သွင်းဖို့ တင်ပြခဲ့တယ်။ မည်သည့်အခါမှခွဲမထွက်ရအဆိုဟာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်လိုက်တာဖြစ်တယ်” ဟု မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယ်တမက ပြောသည်။အလားတူ နိုင်ငံရေးကဏ္ဍတွင် တက်ရောက်ဆွေးနွေးနေသည့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ဒုတိယဥက္ကဋ္ဌ(၂) နိုင်ချမ်းတွဲကလည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်တွင် “နိုင်ငံတော်မှ မည်သည့်အခါမှခွဲမထွက်ရ” အဆို လက်မခံကြောင်း ပြောသည်။(MNA)</p> <p><a href="http://burmese.panglong.org/?p=13326">http://burmese.panglong.org/?p=13326</a></p> <p><a href="http://burmese.monnews.org/2017/05/26/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%be%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7%e1%80%a1%e1%80%81/">http://burmese.monnews.org/2017/05/26/%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%be%e1%80%99%e1%80%8a%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%b7%e1%80%a1%e1%80%81/</a></p> <p>❖ နေပြည်တော်တွင် ယခုလက်ရှိကျင်းပနေဆဲဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ (ဒုတိယအကြိမ်) အစည်းအဝေးတွင် လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပနိုင်သည့် ဒေသမှ တိုင်းရင်းသားများ လူမျိုးများ မပါဝင်သည့်အတွက် ဆွေးနွေးမှုများကြန့်ကြာနိုင်ကြောင်း ပြည်ထောင်စု အင်စတီကျုဒါရိုက်တာဦးခွန်စိုင်းက ပြောသည်။(ရှမ်းသံတော်ဆင့်)</p> <p><a href="http://burmese.panglong.org/?p=13335">http://burmese.panglong.org/?p=13335</a></p>
--	--	--

		<ul style="list-style-type: none"> <li>❖ တရုတ်၏ ဖိအား ပေးမှုကြောင့် NCA လက်မှတ်မ ထိုးလိုသည့် သဘောထားရပ် တည်ချက်ပြောင်းလဲခဲ့ပြီး NCA ပြင်ဆင်ရန် အစိုးရနှင့်တပ်မတော် ထံ တောင်းဆိုခဲ့ကြောင်း 'ဝ'လက် နက်ကိုင်အဖွဲ့ UWSA က ထုတ် ပြန်သည်။ ၂၁ ရာစု ပင်လုံညီလာခံဖွင့်ပွဲသို့ တက်ရောက်လာသော UWSA ကိုယ်စားလှယ်အဖွဲ့က 'ဝ' ပြည်နယ်နှင့် မြန်မာအစိုးရတို့အကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေး သဘောတူညီချက် ပြင်ဆင် ခြင်းနှင့်ပတ်သက်၍ ကမ်းလှမ်းခဲ့ သောဖြစ်စဉ်ဟူသည့် စာအုပ်ကို မေလ ၂၅ ရက်တွင် မီဒီယာများသို့ ဖြန့်ဝေခဲ့သည်။တရုတ်နိုင်ငံဘက်မှ 'ဝ'နှင့် အထူးဒေသ (၄)တို့အား တစ်ချိန်လုံးဖိအားပေးပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ကို လက်မှတ်ရေးထိုးရန် တောင်းဆိုခဲ့ကြောင်း UWSA က ဖြန့်ဝေသည့် စာအုပ်တွင် ဖော်ပြ ထားသည်။ NCA လက်မှတ်မထိုးလို သည့် ရပ်တည်ချက်ကို ပြောင်းလဲ ရန် လိုက်လျောခဲ့သော်လည်း စာချုပ်ပြင်ဆင်ရန် လိုအပ်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ကာ NCA ပြင်ရန် တပ်မတော်နှင့် အစိုးရတို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ NCA ပြင်ဆင်ရေး ဖြစ်စဉ်များကို ဆောင်ရွက်ခဲ့ရာ နောက်ဆုံးတွင် တပ်မတော်ဘက် က NCA စာချုပ်ကို ပြင်ဆင်ခွင့်မရှိ ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး လက်ရှိ NCA ကို တစိုက်မတ်မတ် စွဲကိုင်ထားကြောင်း UWSA ၏ စာအုပ်တွင် ဖော်ပြထားသည်။ ( 7day ) <a href="http://www.7daydaily.com/story/97161">http://www.7daydaily.com/story/97161</a></li>   <li>❖ ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ နေ့လည် ၁:၃၀ အချိန်ခန့်တွင် ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု တော့ဖယ် ရွာသား ၄ ဦးသည် လက်ဖက်ခြံသို့ လက်ဖက်ခူးရန်သွားစဉ် လမ်းတစ်နေရာ၌ မြေမြုပ်မိုင်းကို နင်းမိသောကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။ မိုင်းနင်းမိပြီး ဒဏ်ရာရရှိသည့် အမျိုးသားငယ်ကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /သျှမ်းပြည်တပ်မတော် (RCSS/SSA) အဖွဲ့၏ စစ်ရေးတာဝန်ရှိ ကျန်းမာရေးတပ်ဖွဲ့မှ သွားရောက် ကုသ ပေးခဲ့ကြောင်း သတင်းရရှိပါသည် RCSS သတင်းဌာန Tai Freedom က ဖော်ပြခဲ့သည်။ RCSS/SSA တပ်ဖွဲ့မှ မေလအစောပိုင်းမှစပြီး မေလ ၂၅ ရက်နေ့ထိ မြေပြုပ်မိုင်းများ ရှာဖွေရှင်းလင်းခဲ့ရာ မြေမြုပ်မိုင်း ၄၄ လုံး ရှာဖွေရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ( Taifreedom ) <a href="http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-34-16/893-bmu">http://www.taifreedom.com/burmese/index.php/2014-05-27-08-33-44/2014-05-27-08-34-16/893-bmu</a></li>   <li>❖ ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေရေးအတွက် မြန်မာအစိုးရ၏ လက်ရှိ ကြိုးပမ်းအားထုတ်မှုအားလုံး အထမြောက်နိုင်ရန် အားပေး ကူညီပေးသွားမည်ဟု တရုတ်ဘက်မှ ပြောဆိုခဲ့သည်။ ငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် ပါဝင်သူများအနေဖြင့် နိုင်ငံငြိမ်းချမ်းနိုင်ဖို့အတွက် အပြန်အလှန် တိုင်ပင်ဆွေးနွေးမှုများမှတစ်ဆင့် အဖြေရှာ သွားနိုင်ကြမည်ဟု ပေကျင်းအစိုးရဘက်က မျှော်လင့်ထားကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Lu Kang က ပြောဆိုခဲ့သည်။ (Mizzima) <a href="http://www.mizzimaburmese.com/article/27334">http://www.mizzimaburmese.com/article/27334</a></li>   <li>❖ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ကို လက်မှတ်မထိုးရ သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို NCA လမ်းကြောင်းဖြင့်သာ</li> </ul>
--	--	--

		<p>ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောဆိုခဲ့သည်။ (Mizzima)  <a href="http://www.mizzimaburmese.com/article/27364">http://www.mizzimaburmese.com/article/27364</a></p> <p>❖ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးမြင့်ဆွေ နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန် တို့ မေလ ၂၅ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် ရခိုင်ပြည်နယ် မောင်တော ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များနှင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး ဆောင်ရွက်မှုဖြစ်စဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယသမ္မတနှင့် အတူ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမင်းသူ၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူး ကိုယ်စားလှယ် နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန် လည်း တက်ရောက်သည်။ (Myanmarpresidentoffice)  <a href="https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1324123700968696">https://www.facebook.com/myanmarpresidentoffice.gov.mm/posts/1324123700968696</a></p> <p>❖ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လွှတ်တော်ဆိုင်ရာဒုတိယဝန်ကြီးနှင့် လွှတ်တော် အမတ်ဖြစ်သူ Dr. Ralf Brauksiepe တို့ မေလ ၂၅ရက်နေ့ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့သည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဂျာမနီနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ လွှတ်တော် ဆိုင်ရာ ဒုတိယဝန်ကြီးနှင့် လွှတ်တော်အမတ် ဖြစ်သူနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီ နိုင်ငံသံအမတ်ကြီး H.E. Mr. Cristian Ludwig Weber Lortsch နှင့် တာဝန်ရှိ သူများရောက်ကြသည်။ ဂျာမနီ ဒုဝန်ကြီးမှ မြန်မာ့တပ်မတော်ကို တောင့်တင်း ခိုင်မာပြီး နိုင်ငံပြုပြင်ပြောင်းလဲမှုများဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပိုမိုတိုးတက် အောင်မြင်အောင် လုပ်ဆောင်နိုင်သည့် တပ်မတော် တစ်ရပ် ဖြစ်စေရေး ကူညီလုပ်ဆောင်သွားမည် ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ နှစ်နိုင်ငံ တပ်မတော် နှစ်ရပ် အကြား ဆက်ဆံမှုမြှင့်တင်ရေး၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ တွေ့ဆုံဆွေးနွေးပွဲ များအပါအဝင် လက်တွေ့ကျကျလုပ်ဆောင်နိုင်မည့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ (ကာကွယ်ရေးဦးစီးချုပ်ရုံး)  <a href="https://www.facebook.com/Cincds/posts/1341458955974966">https://www.facebook.com/Cincds/posts/1341458955974966</a>  <a href="https://www.facebook.com/Cincds/posts/1341280512659477:0">https://www.facebook.com/Cincds/posts/1341280512659477:0</a></p>
၁၁။	၂၆.၅.၂၀၁၇	<p>❖ တအာင်းဒေသ တပ်မဟာ ၄ နယ်မြေ နမ့်တူမြို့နယ် ကောင်းတင်ကျေးရွာနှင့် ပန်မော်ခံကျေးရွာကြားတွင် ညနေ ၅း၄၅ နာရီမှ ည ၇း၀၀ နာရီအချိန်ထိ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ရင်း ၁၈၉ နှင့် မြန်မာ့ တပ်မတော် တပ်မ ၈၈ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု TNLAမှ သတင်းထုတ်ပြန်ခဲ့သည်။ တအာင်း တပ်မတော် ရှိရာ တောတွင်းသို့ တပ်မ ၈၈ လာရောက်တိုက်ခိုက်ရာမှ နှစ်ဖက်ရင်ဆိုင်</p>

		<p>တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်သည်ဟုလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။(PSLF/TNLA)</p> <p><a href="http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-64/">http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-64/</a></p> <ul style="list-style-type: none"> <li>❖ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့အဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ အောင်ဖကျေးရွာအုပ်စုအတွင်းတွင် မေလဆန်းပိုင်းမှစ၍ ယခုအချိန်ထိ မြန်မာအစိုးရတပ်ဖွဲ့များ လှုပ်ရှားမှုရှိလာသည်ဟု နယ်မြေခံ ကော့အဲန်ယူ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ပြောဆိုခဲ့သည်။ လှုပ်ရှားနေသည့် အစိုးရ တပ်ဖွဲ့ဝင်များမှာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၁၂)လက်အောက်ခံ ခြေလျင် တပ်ရင်း(ခလရ-၂၃၁)နှင့် ခြေမြန်တပ်ရင်း(ခမရ-၅၄၅)တို့ ဖြစ်ကြပြီး အထက် ညွှန်ကြားချက်အရ လှုပ်ရှားခြင်းဖြစ်သည်ဟု ပြောဆိုကြောင်း နယ်မြေခံ ကော့ကရိတ် မြို့နယ် ကရင်ရဲတပ်ဖွဲ့ ရဲမှူးကြီး စောအကျော်က ပြောသည်။ အောင်ဖကျေးရွာအုပ်စု၌ သွားရောက်လှုပ်ရှားသည့် အစိုးရ လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ တစ်ဖွဲ့ချင်းစီသည် အင်အား ၂၀ ဝန်းကျင်ရှိကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ခလရ-၂၃၁ ပြန်သွားပြီးနောက် လက်ရှိ ခမရ-၅၄၅ တပ်ဖွဲ့ဝင် လှုပ်ရှား လျှက်ရှိသည်။ ခလရ-၂၃၁ ကို ဦးစီးသူမှာ ဗိုလ်ကြီး ရဲဇော်အောင် ဖြစ်ပြီး ခမရ-၅၄၅ ကို ဦးစီးသူမှာ ဗိုလ်ကြီး ဆန်းမင်းကို ဖြစ်သည်ဟု KNUက ပြောသည်။(KIC)</li> </ul> <p><a href="http://kicnews.org/2017/05/%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9-3/">http://kicnews.org/2017/05/%e1%80%b1%e1%80%80%e1%80%ac%e1%80%b7%e1%80%80%e1%80%9b%e1%80%ad%e1%80%90%e1%80%b9%e1%81%bf%e1%80%99%e1%80%ad%e1%80%b3%e1%82%95%e1%80%94%e1%80%9a%e1%80%b9%e1%80%a1%e1%80%90%e1%80%bc%e1%80%84%e1%80%b9-3/</a></p> <ul style="list-style-type: none"> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနေချိန် တွင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသ နမ့်ဖတ်ကာနှင့် လားရှိုးမြို့များတွင် လက်နက်ကိုင် အဖွဲ့အစည်းတချို့က တံတားမိုင်းခွဲတာ၊ အခွန်ကောက်ယူတာတွေ ရှိနေသည် ဆိုသည့် သတင်းများ ထွက်ပေါ်လာနေရာ၊ လက်နက်ကိုင်အဖွဲ့များက အဆိုပါသတင်းများအပေါ် စိစစ်နေသည်ဟုပြောဆိုလိုက်သည်။ (VOA)</li> </ul> <p><a href="http://burmese.voanews.com/a/3872227.html">http://burmese.voanews.com/a/3872227.html</a></p> <ul style="list-style-type: none"> <li>❖ NCA မထိုးဘဲ နိုင်ငံရေးဆွေး နွေးရန် 'ဝ'အဖွဲ့ဦးဆောင်၍ မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းပြီး နောက် ဒေါ်အောင်ဆန်း စုကြည်နှင့် အဆိုပါအဖွဲ့များ ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့ကြသည်။ ၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်ရန် မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ကို အစိုးရက အထူးဖိတ်ကြားသူအနေဖြင့် တစ်ဖွဲ့ချင်းစီ ဖိတ်ကြားခဲ့သော်လည်း မြောက်ပိုင်းအဖွဲ့များ က ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ အနေဖြင့် လာရောက်ခြင်းဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် သည် မြောက်ပိုင်း အဖွဲ့များကို</li> </ul>
--	--	--

		<p>တွေ့ဆုံရာတွင် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIO)၊ ရှမ်းလက်နက်ကိုင်အဖွဲ့ (SSPP)၊ 'ဝ' လက်နက်ကိုင်အဖွဲ့ (UWSA)၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NDAA) စသည့် အဖွဲ့လေးဖွဲ့ပေါင်း၍ ဦးစွာတွေ့ဆုံပြီး၊ တအာင်းလက်နက် ကိုင်အဖွဲ့(TNLA)၊ ကိုးကန့်လက် နက်ကိုင်အဖွဲ့ (MNDA)၊ ရခိုင် လက်နက်ကိုင်အဖွဲ့(AA)စသည့် အဖွဲ့ သုံးဖွဲ့ကို ဆက်လက်တွေ့ ဆုံမည်ဖြစ်ကြောင်း သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကပြောကြားလိုက်သည်။ (Irrawaddy) (7 Day) (VOA) (BBC) (Eleven) (Mizzima) (The Voice) (MOI) (State Councillor Office) (DVB) (Frontier) (DVB)</p> <p><a href="http://burmese.dvb.no/archives/208927">http://burmese.dvb.no/archives/208927</a>  <a href="http://frontiermyanmar.net/mm/news/4909">http://frontiermyanmar.net/mm/news/4909</a>  <a href="http://burmese.dvb.no/archives/208997">http://burmese.dvb.no/archives/208997</a>  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1211874305607100:0">https://www.facebook.com/MOIWebportalMyanmar/posts/1211874305607100:0</a>  <a href="https://www.facebook.com/state.counsellor/posts/1048877551913127">https://www.facebook.com/state.counsellor/posts/1048877551913127</a>  <a href="http://thevoicemyanmar.com/political/8847-mpt">http://thevoicemyanmar.com/political/8847-mpt</a>  <a href="https://burma.irrawaddy.com/news/2017/05/25/135466.html">https://burma.irrawaddy.com/news/2017/05/25/135466.html</a>  <a href="http://www.mizzimaburmese.com/article/27400">http://www.mizzimaburmese.com/article/27400</a>  <a href="http://www.7daydaily.com/story/97132">http://www.7daydaily.com/story/97132</a>  <a href="http://burmese.voanews.com/a/3872200.html">http://burmese.voanews.com/a/3872200.html</a>  <a href="http://www.bbc.com/burmese/burma-40066259">http://www.bbc.com/burmese/burma-40066259</a>  <a href="http://news-eleven.com/politics/37139">http://news-eleven.com/politics/37139</a></p> <ul style="list-style-type: none"> <li>❖ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA ) နှင့် ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်များ ပြေလည်အောင်ညှိနှိုင်းဆောင်ရွက်ဖို့ 'ဝ' ပြည်သွေးစည်း ညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌ ဦးဆမ်ဆောင်းကားက တိုက်တွန်းလိုက်ပါတယ်။ “အန်စီအေ လက်မှတ်ထိုးတာမထိုးတာနဲ့ ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ပြေလည်အောင် ညှိနှိုင်းပြီး တရားဝင်တဲ့ အစည်းအဝေးတခု လုပ်ရင်ပိုကောင်းမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဟိုအဖွဲ့ချန် ဒီအဖွဲ့ချန်ဆိုလို့ရှိရင် စစ်မှန်တဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ပါဘူးလို့ ကျနော်မြင်ပါတယ်။” ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် UWSA ၏ ပြင်ပဆက်ဆံရေးဌာန၊ အကြီးအကဲ ကျောက်ကော်အန်းက NCA နှင့် ပတ်သက်ပြီး “ကျွန်တော်တို့က အရင် NCA တော့ ထိုးမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပြန်ပြင်ဆင်ထားတဲ့ဟာပဲ ထိုးမယ်။” ဟု ပြောဆိုခဲ့သည်။ (DVB)</li> </ul> <p><a href="http://burmese.dvb.no/archives/208905">http://burmese.dvb.no/archives/208905</a>  <a href="http://burmese.dvb.no/archives/208976">http://burmese.dvb.no/archives/208976</a></p> <ul style="list-style-type: none"> <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ (ဒုတိယအစည်းအဝေး) တတိယနေ့ နိုင်ငံရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဆွေးနွေးပွဲများကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ပင်းရှင်းပဟိုဌာန-၂(MICC-II) သတ်မှတ် နေရာအသီးသီး၌ ဆက်လက်ကျင်းပသည်။ နိုင်ငံရေးကဏ္ဍဆွေးနွေးပွဲတွင် ဦးဆောင် သဘာပတိအဖြစ် စိုင်းအိုက်ပေါင်းက ဆောင်ရွက်ပြီး သဘာပတိအဖွဲ့ဝင်များအဖြစ် ဦးကျော်တင့်ဆွေနှင့် ပဒိုစောကွယ်ထူး ဝင်းတို့က ဆောင်ရွက်ကြသည်။ ဆွေးနွေးပွဲတွင်</li> </ul>
--	--	---

		<p>ဦးဆောင်သဘာပတိ စိုင်းအိုက်ပေါင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ အစိုးရအစုအဖွဲ့နှင့် လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ကိုယ်စားလှယ်များက ဆွေးနွေးစုစည်းချက်များအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ကြသည်။(MOI)(UPC)</p> <p><a href="https://www.facebook.com/MOIWebportalMyanmar/posts/1211486085645922">https://www.facebook.com/MOIWebportalMyanmar/posts/1211486085645922</a>  <a href="https://www.facebook.com/permalink.php?story_fbid=297033384075721&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=297033384075721&amp;id=284818361963890</a></p> <p>❖ နိုင်ငံတော်မှ မည် သည့်အခါမျှ ခွဲမထွက်ရဆိုသည့် အချက် ၂၁ ရာစုပင်လုံညီလာခံ သို့ တင်ပြလာခြင်းအပေါ် ကန့်ကွက်မှုရှိ၍ ညီလာခံကိုယ်စားလှယ်များအကြား အပြန်အလှန် ဆွေးနွေးခဲ့ရပြီး သဘောတူညီမှု ရရှိရန် ထပ်မံညှိနှိုင်းရမည်ဖြစ်သည်။ ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPD -JC) မှ ညီလာခံသို့ တင်သွင်းသော နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်သည့် အချက် ၂၁ ချက်အနက် လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် တရားမျှတမှုတို့ကို အခြေခံပြီး ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးများ၊ အာမခံချက်များ အ ပြည့်အဝရှိသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံတော်၏ နယ်မြေ အပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည်သည့်အခါ မျှ ခွဲမထွက်ရဆိုသည့်အချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)က ကန့်ကွက်ခဲ့ ခြင်းဖြစ်ပြီး၊UPDJC ကတင်သွင်းသည့် နိုင်ငံရေးစာတမ်းတွင် အပိုဒ် ၈၊ အပိုဒ်ခွဲ(ဂ)တွင် ပါဝင်သည့် နိုင်ငံ တော်၏ နယ်မြေအပိုင်းအခြား ဟူသမျှသည် နိုင်ငံတော်မှ မည် သည့်အခါမျှ ခွဲမထွက်ရဆိုသည့် အချက်သည်အပိုဒ် ၇(က)တွင် ပါ ဝင်သည့် တို့တာဝန်အရေးသုံးပါး ဆိုသည့် အချက်ပါဝင်နေပြီးဖြစ်သောကြောင့် မလိုအပ်သဖြင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု SNLD ကိုယ်စားလှယ် ဦးစိုင်းထွန်းက ရှင်းပြ သည်။အဆိုပါအချက်နှင့် ပတ် သက်၍ အတည်ပြုဖြစ်၊ မဖြစ်ကို မေလ ၂၇ ရက်တွင်ပြုလုပ်မည့် UPDJC အစည်းအဝေး ဌ် ဆုံး ဖြတ်မည်ဖြစ်သည်။(7Day)(BBC)(KIC)(Eleven)</p> <p><a href="http://www.7daydaily.com/story/97174">http://www.7daydaily.com/story/97174</a>  <a href="http://www.bbc.com/burmese/40061241">http://www.bbc.com/burmese/40061241</a>  <a href="http://kicnews.org/2017/05/%e1%80%9a%e1%80%b6%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%99%e1%82%88%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%85%e1%80%9b%e1%80%94%e1%80%b9-%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9/">http://kicnews.org/2017/05/%e1%80%9a%e1%80%b6%e1%80%af%e1%81%be%e1%80%80%e1%80%8a%e1%80%b9%e1%80%99%e1%82%88%e1%80%9b%e1%80%bd%e1%80%ad%e1%80%b1%e1%80%85%e1%80%9b%e1%80%94%e1%80%b9-%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9/</a>  <a href="http://news-eleven.com/politics/37094">http://news-eleven.com/politics/37094</a></p> <p>❖ တပ်မတော်ဘက်မှ တင်ပြဆွေးနွေးလာသည့် တပ်မတော်တစ်ခုတည်းထားရှိရေး မှု နှင့် တိုင်းရင်းသားလက်နက်ကိုင်ဘက်မှ တင်ပြဆွေးနွေးလာသည့် ဖက်ဒရယ် တပ်မတော် ထားရှိရေးမှ တို့နှင့် ပတ်သက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ ဒုတိယအစည်းဝေး ဒုတိယနေ့အထိ သဘောတူညီမှုရရှိရန် ဆက်လက် ဆွေးနွေးနေကြ ဆဲ ဖြစ်သည်ဟု တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီး စိုးဝင်းနိုင် ကပြောသည်။</p>
--	--	---

		<p>နိုင်ငံတော်တွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေးကို တော်တော်များများ သဘောတူကြသော်လည်း အခေါ်အဝေါ်အသုံးအနှုန်းတွင် အနည်းငယ် ညှိနှေးကြသည် ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အဖွဲ့ဝင် ဦးရွှေမင်းက ထင်မြင်ပြောပြသွားသည်။ဖက်ဒရယ်တပ်မတော် နှင့် ပြည်ထောင်စုတပ်မတော်ဟူသော အသုံးအနှုန်းတင်ပြမှုအပေါ် ကိုယ်စားလှယ်တစ်ချို့ ငြင်းခုံဆွေးနွေးနေကြခြင်း ဖြစ်သည်ဟု ဆိုသည်။(Kantawaddy)(mizzima)</p> <p><a href="http://www.kantarawaddytimes.org/%e1%80%96%e1%80%80%e1%80%b9%e1%80%92%e1%80%9b%e1%80%9a%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%90%e1%80%85/">http://www.kantarawaddytimes.org/%e1%80%96%e1%80%80%e1%80%b9%e1%80%92%e1%80%9b%e1%80%9a%e1%80%b9%e1%80%90%e1%80%95%e1%80%b9%e1%80%99%e1%80%b1%e1%80%90%e1%80%ac%e1%80%b9%e1%80%94%e1%80%bd%e1%80%84%e1%80%b9%e1%80%b7-%e1%80%90%e1%80%85/</a></p> <p><a href="http://www.mizzimaburmese.com/article/27385">http://www.mizzimaburmese.com/article/27385</a></p> <p>❖ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး တတိယနေ့ နိုင်ငံရေးဆိုင်ရာမူဝါဒတွင် တစ်ချက်အတည်ပြုနိုင်ခဲ့ပြီဟု မွန်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် နိုင်ချစ်ဦးက ပြောသည်။ အတည်ပြုလိုက်သော အချက်တစ်ချက်မှာ တန်းတူရေး ကဏ္ဍအောက်မှ တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရ တန်းတူရည်တူ အခွင့်အရေးရှိရမည့်အပြင် ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကာကွယ် မြှင့်တင်ခွင့်ရှိရမည် ဖြစ်သည်။ အချက်တစ်ချက် သဘောတူခဲ့သော်လည်း သတင်းမီဒီယာသမားများ ဝင်ရောက်ခြင်း မပြုနိုင်သည့် ဆွေးနွေးပွဲခန်းမတွင်း အကျေအလည်ဆွေးနွေးမှုများတွင် သဘောထား တင်းမာမှုများ၊ မကျေလည်မှုများနှင့် ရလဒ်အထိ မရောက်ရှိနိုင်မှုများ ရှိနေသည်။ နိုင်ငံရေးဆိုင်ရာမူဝါဒဖြစ်သည့် ဖက်ဒရယ်စနစ် အခြေခံမည့်မှုများတွင် အချုပ်အခြာ အာဏာတွင် ချက်၊ အချုပ်အခြာအာဏာကျင့်သုံးမှုတွင် ချက်၊ တန်းတူရေးတွင် ချက်၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွင် ချက်၊ ဖက်ဒရယ်ပြည်ထောင်စုမူ (ဖွဲ့စည်းမှုနှင့် အာဏာခွဲဝေမှု)တွင် ချက်၊ ပါတီစုံစီမံကိန်းစနစ်တွင် ချက် စသည်တို့ကို ဆွေးနွေးညှိနှိုင်းနေခြင်း ဖြစ်သည်။နိုင်ငံရေးကဏ္ဍဆိုင်ရာမူဝါဒ၊ လူမှုရေးကဏ္ဍဆိုင်ရာ မူဝါဒ၊ မြေယာနှင့်သဘာဝပတ်ဝန်းကျင်ကဏ္ဍဆိုင်ရာမူဝါဒ၊ လုံခြုံရေးကဏ္ဍဆိုင်ရာမူဝါဒ နှင့် စီးပွားရေးကဏ္ဍဆိုင်ရာမူဝါဒ တို့ကို အခန်းတစ်ခန်းစီ ဆွေးနွေးနေကြပြီး ညီလာခံ နောက်ဆုံးနေ့မတိုင်ခင်အထိ ပြင်ဆင်ဖြည့်စွက်မှုများ ပြုလုပ်မည်ဖြစ်သည်။(MNA)</p> <p><a href="http://burmese.monnews.org/2017/05/26/%e1%81%82%e1%81%81-%e1%80%9b%e1%80%ac%e1%80%85%e1%80%af-%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%b6-%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%85%e1%80%8a%e1%80%ba/">http://burmese.monnews.org/2017/05/26/%e1%81%82%e1%81%81-%e1%80%9b%e1%80%ac%e1%80%85%e1%80%af-%e1%80%95%e1%80%84%e1%80%ba%e1%80%9c%e1%80%af%e1%80%b6-%e1%80%92%e1%80%af%e1%80%90%e1%80%ad%e1%80%9a%e1%80%a1%e1%80%85%e1%80%8a%e1%80%ba/</a></p> <p>❖ ဖက်ဒရယ်တပ်မတော်မူဝါဒထွက်ရှိရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ လုံခြုံရေး ကဏ္ဍတွင် အကြိတ်အနယ်ဆွေးနွေးလျက်ရှိကြောင်း RCSS/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဝင်း ကပြောကြားသည်။ဒုတိယအကြိမ် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယနေ့တွင် တပ်မတော်ဘက်မှ</p>
--	--	---

		<p>တင်ပြဆွေးနွေးလာသည့် တပ်မတော်တစ်ခုထားရှိရေး ၊ တိုင်းရင်းသားလက်နက်ကိုင် ဘက်က တင်ပြဆွေးနွေးလာသည့် ဖက်ဒရယ်တပ်မတော် ထားရှိရေးမူဝါဒ နှင့် ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ညီလာခံ တတိယနေ့တွင် ဆွေးနွေးမှု မပြတ်သေးသော တပ်မတော် တစ်ခုထားရှိ ရေးကဏ္ဍမှာ ဆက်လက် ဆွေးနွေးညှိနှိုင်း မည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံမှာ မည်သည့်နိုင်ငံတွင်မဆို one country one army ရှိကြောင်း လုံခြုံရေး ကဏ္ဍတွင် ပါဝင်ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ် တစ်ဦး ကပြောဆိုလိုက်သည်။ <b>(panlong)</b>  <a href="http://burmese.panglong.org/?p=13341">http://burmese.panglong.org/?p=13341</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ (ဒုတိယအစည်းအဝေး)သို့ အတည်ပြုရန်တင်သွင်းမည့် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ ငါးခုနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း ရှစ် မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST)က Horizon Lake View ဟိုတယ်၌ ယနေ့ မွန်းလွဲပိုင်းတွင် သီးခြားဆွေးနွေးခဲ့သည်။ သီးခြားဆွေးနွေးမှုတွင် ပြည်ထောင်စုငြိမ်း ချမ်းရေးဆွေးနွေးမှုပူး တွဲကော်မတီ (UPDJC) တွင် ဆက်လက်ဆွေးနွေးရာ၌ တစုတစည်းဖြစ်ရန်ရည်ရွယ် သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောသည်။ <b>(UPC)</b>  <a href="https://www.facebook.com/permalink.php?story_fbid=297194084059651&amp;id=284818361963890&amp;substory_index=0">https://www.facebook.com/permalink.php?story_fbid=297194084059651&amp;id=284818361963890&amp;substory_index=0</a></p> <p>❖ “အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် မှန်ကန်တဲ့ စေတနာရှိတယ်ဆိုရင် ဘယ်တိုင်းရင်းသားမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အတွက် နိုင်ငံတော်မှ မည်သည့်အခါမျှ ခွဲမထွက်ရဆိုတဲ့အချက်ဟာ ၁၉၄၇ ခုနှစ် ပင်လုံမူနဲ့ ကွဲလွဲနေတယ်” ဟု UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာ က ပြောဆိုလိုက်သည်။ ၂၁ ရာစုပင်လုံညီလာခံ အစည်းအဝေး၏ နိုင်ငံရေးကဏ္ဍတွင် နိုင်ငံတော်၏ နယ်မြေအပိုင်းအခြားဟူသမျှ နိုင်ငံတော် မှ မည်သည့်အခါမှ ခွဲမထွက်ရဆိုသည့် အချက်ကို ထည့်သွင်းခြင်းနှင့် ပတ်သက်ပြီး UNFC အဖွဲ့ဒုဥက္ကဋ္ဌ နိုင်ဟံသာ က ယခုလိုပြောဆိုလိုက်ခြင်း ဖြစ်သည်။ <b>(RFA)</b>  <a href="http://www.rfa.org/burmese/news/nainghanthar-say-about-separate-05262017065125.html">http://www.rfa.org/burmese/news/nainghanthar-say-about-separate-05262017065125.html</a></p> <p>❖ ၂၁ ရာစုပင်လုံ ဒုတိယအကြိမ် ဆွေးနွေးပွဲ၏ ဒုတိယနေ့ ဆွေးနွေးရာတွင် ညီလာခံကြီးမှ ပြန်ထောင်စုကြီးကို ပြန်လည်ထူထောင်ရန် အတွက် အခြေခံရမည့် လမ်းညွှန်အခြေခံမျိုး ရရှိရန်လိုလားပြီး အားလုံးက ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်းအဖြစ်နှင့် လက်မှတ်ရေး ထိုး နိုင်သည်အထိ ကြိုးစားကြရမည်ဆိုသည့် သန့်ဋ္ဌာန် ချထားမှုဖြင့် ဆွေးနွေးနိုင်သည်ကို တွေ့ရသည်ဟု UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာ ဆလိုင်း လှုံ့မှန်းဆားခေါင်ကမေလ ၂၅ရက်တွင် မီဒီယာသို့ ပြောသည်။ ညီလာခံ ဒုတိယနေ့ အစည်းအဝေးတွင် နိုင်ငံရေး ကဏ္ဍ၊ စီးပွားရေး ကဏ္ဍ၊ လူမှုရေးကဏ္ဍ၊ မြေယာကဏ္ဍနှင့် လုံခြုံရေးကဏ္ဍ ဟူ၍ ကဏ္ဍငါးခု ဆွေးနွေးခဲ့ကြသည်။ <b>(the Ladies)</b>  <a href="http://theladiesnewsjournal.com/news/fri-2017-05-26-1043/6111">http://theladiesnewsjournal.com/news/fri-2017-05-26-1043/6111</a></p>
--	--	---



		<ul style="list-style-type: none"> <li>❖ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ ဒုတိယအကြိမ် အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍ၌ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒီမိုကရေစီနည်းအရ ရွေးချယ်ထားသော အစိုးရ၏ ကွပ်ကဲမှုအောက်တွင် တပ်မတော်ကို ထားရှိရန် အဆိုပြုခဲ့ကြောင်း တိုင်းရင်းသား ကိုယ်စားလှယ်များ အစုအဖွဲ့မှ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။လုံခြုံရေးကဏ္ဍတွင် တစ်ခုတည်းသော တပ်မတော်ထားရှိရေး မူဝါဒကို အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့ ၊ တပ်မတော် အစုအဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့၊ နိုင်ငံရေး ပါတီများ အစုအဖွဲ့တို့ ဆွေးနွေးရာတွင် သဘောထား အတည်ပြုချက် သုံးချက်ရရှိခဲ့သည်ဟု ၎င်းကပြောကြားသည်။(The Ladies News)  <a href="http://theladiesnewsjournal.com/news/fri-2017-05-26-1617/6120">http://theladiesnewsjournal.com/news/fri-2017-05-26-1617/6120</a></li>   <li>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစု ပင်လုံ (ဒုတိယအစည်းအဝေး) ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်လာသည့် "ဝ" ပြည် သွေးစည်းညီညွတ်ရေးပါတီ၊ "ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA) ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်(NDAA)၊ ကချင် လွတ်လပ်ရေးအဖွဲ့၊ ကချင်လွတ် မြောက်ရေး တပ်မတော် (KIO/KIA) ၊ ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/ SSA)၊ တအာင်းအမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရေစီမဟာမိတ် တပ်မတော် (MNDA)နှင့် ရက်ရှင်တပ်မတော်(AA) မြန်မာနိုင်ငံ မြောက်ပိုင်း အဖွဲ့ခုနစ်ဖွဲ့ တို့အား ယနေ့ ညပိုင်းက နေပြည်တော် Horizon Lake View တွင် ညစာဖြင့် တည့်ခင်း ဧည့်ခံသည်။ ညစာစားပွဲသို့ ငြိမ်းချမ်းရေးကော်မ ရှင်ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ ငြိမ်းချမ်းရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်၊ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ခေါင်းဆောင် ဦးအောင်ကြည်၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။(MOI) (State Counsellor Office)  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1211874305607100:0">https://www.facebook.com/MOIWebportalMyanmar/posts/1211874305607100:0</a>  <a href="https://www.facebook.com/state.counsellor/posts/1048877551913127">https://www.facebook.com/state.counsellor/posts/1048877551913127</a></li>   <li>❖ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA မှ မိမိတို့၏ လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များအား မူးယစ်ဆေးဝါးအပါအဝင် တားမြစ်ချက် ၄ ချက်ကို ဖောက်ဖျက်ပါက ပြင်းထန်စွာ အရေးယူသွားမည်ဟု မေ ၂၆ရက်နေ့ရက်စွဲဖြင့် ညွှန်ကြားချက်တစ်စောင် ထုတ်ပြန် လိုက်သည်။ထုတ်ပြန်ညွှန်ကြားချက်တွင် ၎င်းတို့လက် အောက်ခံတပ် ရင်း၊ တပ်ဖွဲ့ များအနေဖြင့် (၁) လက်နက်မှောင်ခိုရောင်းဝယ်ခြင်း၊ (၂) မူးယစ်ဆေးဝါးသုံးစွဲ၊ သယ်ဆောင်၊ ရောင်းဝယ်ခြင်း၊ (၃) လူမှောင်ခိုကူးခြင်း၊ (၄)တရားမဝင် ငွေစက္ကူအတု များအား ကိုင်ဆောင်ခြင်း၊ သုံးစွဲခြင်းတို့အား (လုံးဝ)မပြု လုပ်ရန်တိုင်းထုတ်ပြန် ဖောက်ဖျက်ပါ က ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ (KIC)  <a href="http://kicnews.org/2017/05/%e1%80%90%e1%80%95%e1%80%b9%e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1%80%9d%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%90%e1%80%ac%e1%80%b8%e1%80%bb%e1%80%99%e1">http://kicnews.org/2017/05/%e1%80%90%e1%80%95%e1%80%b9%e1%80%96%e1%80%bc%e1%80%b2%e1%82%94%e1%80%9d%e1%80%84%e1%80%b9%e1%80%99%e1%80%ba%e1%80%ac%e1%80%b8-%e1%80%90%e1%80%ac%e1%80%b8%e1%80%bb%e1%80%99%e1</a></li> </ul>
--	--	---

		<p><a href="#">%80%85%e1%80%b9%e1%80%81/</a></p> <ul style="list-style-type: none"> <li>❖ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဥရောပပါလီမန်၊ အရှေ့တောင်အာရှနှင့် အာဆီယံ ဆက်ဆံရေးဆိုင်ရာ ကိုယ်စားလှယ် အဖွဲ့ဥက္ကဋ္ဌ Dr. Werner Langen ဦးဆောင်သည့် ဥရောပ ပါလီမန် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ နံနက် ၉ နာရီခွဲတွင် လည်းကောင်း၊ အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် Dr. S. Jaishankar အား နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဥရောပသမဂ္ဂအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို လည်းကောင်း၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာန နိုင်ငံခြားရေး အတွင်းဝန်နှင့် တွေ့ဆုံစဉ် စွမ်းအင်ကဏ္ဍ၊ အခြေခံအဆောက်အအုံ၊ ယဉ်ကျေးမှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနှင့် အဆင့်မြင့်ကိုယ်စားလှယ်များ အပြန်အလှန် သွားရောက်ရေး ကိစ္စရပ်များ အပါအဝင် နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။(MOI) (State Councillor)  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1211356032325594">https://www.facebook.com/MOIWebportalMyanmar/posts/1211356032325594</a>  <a href="https://www.facebook.com/state.counsellor/posts/1049555498511999">https://www.facebook.com/state.counsellor/posts/1049555498511999</a></li> <li>❖ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းမှုသည် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်များစွာ အထောက်အကူပြုပါကြောင်း၊ သွားလာမှုနှင့် ဆက်သွယ်မှု လွယ်ကူ ကောင်းမွန်ခြင်းမှာ အဓိကကျပြီး နယ်စပ်ဒေသ လုံခြုံရေးအတွက်လည်း အထောက်အကူ ဖြစ်စေကြောင်း၊ နယ်စပ်ဒေသရှိ နှစ်ဖက်အုပ်ချုပ်မှုအဖွဲ့အစည်းများ၊ တပ်မတော် ပိုင်း ဆိုင်ရာတာဝန်ရှိသူများ ပိုမိုနီးကပ်စွာထိတွေ့ဆက်ဆံခြင်း၊ ရင်းနှီး ပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေးခြင်း၊ ဆွေးနွေးမှုများကို လျင်မြန်စွာ အကောင်အထည်ဖော် ဆောင်ရွက် ခြင်းများ လုပ်ဆောင်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာဧည့်ခန်းမဆောင်၌ အိန္ဒိယပြည်ပရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေး အတွင်းဝန် H.E. Dr. S. Jaishankar အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်း ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်တို့တက်ရောက်ကြပြီး အိန္ဒိယပြည်ပ ရေးရာဝန်ကြီး ဌာန၊ နိုင်ငံခြားရေးအတွင်းဝန်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E.Mr. Vikram Misri နှင့်တာဝန်ရှိသူများ တက်ရောက်ကြ သည်။(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)  <a href="https://www.facebook.com/Cincds/posts/1342355369218658:0">https://www.facebook.com/Cincds/posts/1342355369218658:0</a>  <a href="https://www.facebook.com/Cincds/posts/1342186979235497:0">https://www.facebook.com/Cincds/posts/1342186979235497:0</a></li> <li>❖ တပ်မတော်ဆိုသည်မှာ စည်းကမ်းမရှိ၍မရဘဲ စည်းကမ်းတကျနေထိုင်ကြရကြောင်း၊ ပြည်သူအပေါ်ဆက်ဆံ ရမည့် ကျင့်ဝတ်များရှိသကဲ့သို့ ပြင်းထန်သည့် တပ်မတော်</li> </ul>
--	--	---

		<p>အက်ဥပဒေလည်းရှိကြောင်း၊ တပ်မတော်သား အနေဖြင့် ယင်းကျင့်ဝတ်၊ ဥပဒေများ အပြင် ထုတ်ပြန်ထားသည့် နယ်ဘက်ဆိုင်ရာဥပဒေများ၊ ဒေသန္တရ ယဉ်ကျေးမှု ထုံးတမ်း စဉ်လာများကိုလည်း လိုက်နာရကြောင်း၊ တပ်မတော်သားများ ပြည်သူ့ဆက်ဆံရေး နှင့်ပတ်သက်၍ မှားယွင်းမှုများရှိပါက ခွင့်မလွှတ်ဘဲ ထိထိရောက်ရောက် အရေးယူကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာဧည့်ခန်းမဆောင်၌ အမေရိကန်-တရုတ် စီးပွားရေးနှင့်လုံခြုံရေး ပြန်လည်ဆန်းစစ်ရေးကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌ Mr. Dennis Shea ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံရာတွင် ထည့်သွင်းပြောကြားသည်။ တွေ့ဆုံပွဲသို့ ကာကွယ်ရေးဦးစီးချုပ် နှင့်အတူ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး အမေရိကန်- တရုတ် စီးပွားရေးနှင့် လုံခြုံရေး ပြန်လည်ဆန်းစစ်ရေး ကော်မရှင်အဖွဲ့ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။</p> <p><b>(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး) (The Ladies News)</b>  <a href="http://theladiesnewsjournal.com/news/sat-2017-05-27-1118/6129">http://theladiesnewsjournal.com/news/sat-2017-05-27-1118/6129</a>  <a href="https://www.facebook.com/Cincds/posts/1342404722547056">https://www.facebook.com/Cincds/posts/1342404722547056</a>  <a href="https://www.facebook.com/Cincds/posts/1342240512563477:0">https://www.facebook.com/Cincds/posts/1342240512563477:0</a></p> <p>❖ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က မြန်မာ့တပ်မတော်သို့ စစ်စိမ်းရောင် မီးရထားစက်ခေါင်းနှင့်တွဲများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက မေလ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့ မေလ ၂၆ ရက်၊ နံနက် ၈ နာရီခွဲတွင် နေပြည်တော်ဘူတာကြီးရှိ အမှတ်(၁) စင်္ကြံနံ၌ ပြုလုပ်ခဲ့သည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့ တပ်မတော်သို့ လွှဲပြောင်းပေးအပ်သည့် မီးရထားစက်ခေါင်းများမှာ မြင်းကောင်ရေ ၂၀၀၀ အားရှိ Dalian အမျိုးအစားစက်ခေါင်း ၂ ခုဖြစ်ပြီး Sifang အမျိုးအစား (Passenger Coach) လူစီးတွဲ ၆၈ ယောက်စီး ၁၀ တွဲ၊ Meishan အမျိုးအစား (Covered Wagon) ၃၂ တန် အလုပ်ကိုင်ကုန်တွဲ ၁၀ တွဲတို့ဖြစ်သည်။ အဆိုပါ လူစီးမီးရထားများအား မည်သည့်နေရာဒေသတွင်မဆို သဘာဝဘေးအန္တရာယ် ကျရောက်ချိန်များတွင်လည်း တပ်မတော်အနေဖြင့် အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို မြန်မာ့မီးရထားနှင့်ပူးပေါင်း၍ ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ထို့ပြင် တပ်မတော်မှ လုပ်ဆောင်နေသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင်လည်း ပိုမို ထိရောက်စွာ အသုံးပြုလုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ <b>(Mizzima) (ကာကွယ်ရေးဦးစီးချုပ်ရုံး)</b>  <a href="http://www.mizzimaburmese.com/article/27390">http://www.mizzimaburmese.com/article/27390</a>  <a href="https://www.facebook.com/Cincds/posts/1342165319237663">https://www.facebook.com/Cincds/posts/1342165319237663</a></p>
၁၂။	၂၇.၅.၂၀၁၇	<p>❖ မေလ ၂၅ရက်နေ့ နံနက် ၆:၁၀ မှ ၇:၀၀ နာရီအထိနမ္မတူမြို့နယ် မုံးပွေး ရွာဟောင်း အနီးတွင် တအာင်းတပ်မတော် တပ်ရင်း ၉၁၉ နှင့် မြန်မာ့တပ်မတော် ၁၁၆၅ နှင့် ညနေ ၂:၅၀ နာရီအချိန်မှ ၃:၁၀ အချိန်ထိ ကျောက်မဲမြို့နယ် စံဟိန်းကျေးရွာနှင့် ပန်စုံကျေးရွာကြားတွင် တအာင်းတပ်မတော် တပ်ရင်း ၅၇၇/၅၉၅ တပ်ဖွဲ့ဝင်အချို့နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ အသီးသီး တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု TNLA မှ</p>

		<p>သတင်းထုတ်ပြန်ခဲ့သည်။( PSLF/TNLA )  <a href="http://www.pslftnla.org/%e1%80%90%e1%">http://www.pslftnla.org/%e1%80%90%e1%</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးကို မေလ ၂၇ရက်နေ့ နံနက် ၉ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ဌာနချုပ်၊ ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့သည့် အကြောင်း အရာများကို ပြန်လည်သုံးသပ်ဆွေးနွေးကြသည်။ အစည်းအဝေးသို့ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် အတွင်းရေးမှူး အဖွဲ့ဝင်များဖြစ်ကြသည့် ဦးခင်ဇော်ဦး၊ ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ၊ ဦးအောင်စိုး၊ ဗိုလ်ချုပ်စိုးနိုင်ဦး၊ ဦးမျိုးဝင်း၊ စိုင်းလ၊ ဒေါက်တာ လျှန်မုန်းဆာခေါင်း၊ ခွန်မြင့်ထွန်း၊ စောမြရာဇာလင်း၊ စိုင်းကျော်ညွန့်၊ မင်းကျော်ဇေယျာဦး၊ တာလှဇေ၊ ဦးမြင့်စိုး၊ ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ ညီလာခံ ဒုတိယနေ့နှင့် တတိယနေ့များတွင် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို UPDJC အတွင်းရေးမှူးအဖွဲ့က ပြန်လည်သုံးသပ် ဆွေးနွေးပြီး UPDJC အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ အစည်း အဝေးတွင် အတွင်းရေးမှူးအဖွဲ့က တင်ပြလာသည့်အချက်များကို ပြန်လည်သုံးသပ်ပြီး ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် အတည်ပြု နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။ ညီလာခံ ဒုတိယနေ့နှင့် တတိယနေ့များတွင် ကဏ္ဍအလိုက်၊ အစုအဖွဲ့အလိုက် ဆွေးနွေးခဲ့ကြသည့် အကြောင်းအရာများကို UPDJC အတွင်းရေးမှူးအဖွဲ့က ပြန်လည်သုံးသပ် ဆွေးနွေးပြီး UPDJC အစည်းအဝေးသို့ တင်ပြသွားမည်ဖြစ်ပြီး၊ ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် အတည်ပြု နိုင်ရေးဆောင်ရွက် သွားမည်ဖြစ်သည်။(MOI) ( ရှမ်းသံတော်ဆင့် )  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1212295835564947">https://www.facebook.com/MOIWebportalMyanmar/posts/1212295835564947</a>  <a href="https://www.facebook.com/permalink.php?story_fbid=297920260653700&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=297920260653700&amp;id=284818361963890</a>  <a href="http://burmese.panglong.org/?p=13348">http://burmese.panglong.org/?p=13348</a></p> <p>❖ ၂၀၁၇ခုနှစ်၊ မေလ၂၄ရက်နေ့မှ ၂၅ ရက်နေ့အထိကျင်းပလျက်ရှိသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂ရာစုပင်လုံဒုတိယအစည်းအဝေးအား မေလ (၂၉)ရက်နေ့ (တနင်္လာနေ့)အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂ရာစုပင်လုံကျင်းပရေး ဗဟိုကော်မတီမှထုတ်ပြန်ခဲ့သည်။( UPC )  <a href="https://www.facebook.com/permalink.php?story_fbid=297357120710014&amp;id=">https://www.facebook.com/permalink.php?story_fbid=297357120710014&amp;id=</a></p> <p>❖ မြောက်ပိုင်းအဖွဲ့များအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံသို့ တက်ရောက်ခြင်းသည် တိုက်ပွဲများရပ်စဲရန်အတွက် ယုံကြည်မှုဖြင့်စတင်၍ ခြေလှမ်းခြင်း ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) အတွင်းရေးမှူးတာပန်လှက မီဒီယာများသို့ ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ (ဒုတိယ</p>
--	--	--

		<p>အစည်းအဝေး) သို့ တက်ရောက်လာသည့် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ/ “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/ UWSA)၊ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIO/ KIA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) အဖွဲ့များနှင့် ယနေ့မွန်းလွဲပိုင်းတွင် လည်းကောင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDA)၊ ရက၌င့် တပ်မတော်(AA)တို့ကို ယနေ့ မွန်းလွဲပိုင်းတွင်ပင် နေအိမ်၌ သီးခြားစီစိတ်ခေါ် တွေ့ဆုံခဲ့သည်။( MOI )  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1211881715606359:0">https://www.facebook.com/MOIWebportalMyanmar/posts/1211881715606359:0</a></p> <p>❖ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ စတင်တင်သွင်းခဲ့သည့်စာချုပ်မူကြမ်းကို အခြေခံထားခြင်း ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (NDAA) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သုံးဖွဲ့မှ လွဲ၍ အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးပါဝင်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။ ( UPC )  <a href="https://www.facebook.com/permalink.php?">https://www.facebook.com/permalink.php?</a></p> <p>❖ NCA ကို လက်မှတ်ရေးထိုးနိုင်ရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ဆွေးနွေးမှုများ ကြန့်ကြားနေခြင်းမှာ တောင်းဆိုချက်အသစ်များ ထပ်ရှိလာသောကြောင့် ဖြစ်သည်ဟု အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။ မတ်လ ၃ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးကော်မရှင် (PC) နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ စတုတ္ထအကြိမ် အစည်းအဝေးတွင် UNFC မှ တောင်းဆိုသော အချက်ကိုးချက်ကို အစိုးရဘက်မှ မူအားဖြင့် သဘောတူညီသည်ဟု သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါ အချက် ကိုးချက်အား ယနေ့အချိန် ထိ အသေးစိတ်ညှိနှိုင်းနိုင်ခြင်း မရှိသေးပါ။ (The Ladies News )  <a href="http://theladiesnewsjournal.com/news/sat-2017-05-27-1226/6132">http://theladiesnewsjournal.com/news/sat-2017-05-27-1226/6132</a></p> <p>❖ KIA ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်မှ တပ်သားသစ် စုဆောင်းခံရသူတစ်ဦး ထွက်ပြေး လွတ်မြောက်လာကာ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြောင်း မေလ ၂၇ ရက်နေ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့၏ အနောက်တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ KIA စခန်းမှ ထွက်ပြေး လွတ်မြောက်လာသည့် ချစ်စန်းမောင်သည် မေ ၂၄ ရက် နံနက် ၁၀ နာရီခန့်တွင် တနိုင်းမြို့အနီး နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသော တပ်မတော်စစ်ကြောင်းမှ တစ်ဆင့် ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ ၎င်း၏ ပြောကြားချက်အရ တနိုင်းမြို့နယ်၊ နန်ဗျူကျေးရွာ အနီးရှိ အဖွားကြီးမော်၌ ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင် လျက်ရှိစဉ် မေ ၂ ရက် နံနက် ၁၁ နာရီ ၄၅</p>
--	--	--

		<p>မိနစ်ခန့်တွင် KIA အဖွဲ့မှ အင်အား ၁၀ ဦးခန့်က ၎င်းနှင့်အတူ အခြားမှော်များမှ အမျိုးသား ရှစ်ဦးအား တပ်သားသစ်အဖြစ် အတင်းအဓမ္မ လာရောက် ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး ၎င်းတို့၏စခန်းသို့ မေ ၃ ရက် နံနက်၃ နာရီခန့်တွင် ရောက်ရှိခဲ့ကာ သင်တန်းတက်ရောက် ခဲ့ကြောင်းနှင့် မေ ၂၀ ရက်တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။( <b>The Ladies</b> )  <a href="http://theladiesnewsjournal.com/news/sat-2017-05-27-1129/6131">http://theladiesnewsjournal.com/news/sat-2017-05-27-1129/6131</a></p> <p>❖ KNU-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ မွန်ပြည်နယ်သထုံမြို့နယ် အတွင်းရှိမင်းလွင် (မောင်လေး)တောင်၌ ဘိလပ်မြေစက်ရုံ တည်ဆောက်ပြီး ကျောက်ထုတ်လုပ်ရေးစီမံကိန်း လုံးဝမလုပ်ရန် ဒေသခံဥပဒေကျော်မှု အသနားခံစာ တစ်စောင်ကို မင်းလွင်ဒေသသဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီမှ သက်ဆိုင်ရာ ကေအဲန်ယူအဆင့်ဆင့်များထံသို့ (မေ၂၇ရက်) ပေးပို့လိုက်သည်။ ဒေသခံများက ကေအဲန်ယူ သထုံမြို့နယ် ဥက္ကဋ္ဌသို့ လိပ်မူပြီး စာမျက်နှာ လေးမျက်နှာပါရှိသည့် အသနား ခံစာကို ကေအဲန်ယူ ဗဟို အပါအဝင် သထုံခရိုင်၊ သထုံမြို့နယ်နှင့် မောင်လေးကျေးရွာအုပ်စု စသည့် သက်ဆိုင်ရာများထံသို့ ပေးပို့ခဲ့သည် ဟု မင်းလွင်ဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့ဝင် ဒုဥက္ကဋ္ဌ နော်သန်းစိန်က ပြောသည်။ မင်းလွင်တောင်ဒေသရှိ ဝမ်းဘဲအင်း(နို့ထို့ဒေ)၊ မင်းလွင်ရွာကြီး (မောင်လေး တဝေါဟာခွဲ)၊ ပန်းသာ(မောင်လေး တဝေါဖိုး)၊ ကျောင်းရွာ(ထီးဖိုးသေရယ်)၊ အင်းရွာ (နို့ပလယ်ပလူ)၊ အလယ်ရွာ(ကော့တအိန်)၊ ပိန္နဲတော အောက်ရွာ (ပန္နယ်ကလား တဝေါလာ)၊ ပိန္နဲတောအထက်ရွာ(ပန္နယ်ကလားတဝေါတာ)၊ ပုရစ်ခို(လားခိုး)၊ ထီးမော (မောကလိုး)၊ ပအိုဝ်းစု(တောသူးကလား)၊ မတ်ချ(လယ်ဖောတာ)၊ ဆီဆုံ(ထီးဖိုးထူး) နှင့် အင်တော(တလာအောဖိုးကလား) စသည့် ကျေးရွာများသို့ မင်းလွင်ဒေသ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရှောက်ရေးအဖွဲ့မှ ယခုလအတွင်း ကွင်းဆင်းလက်မှတ် ကောက်ခံပြီးနောက် စာတင်ခဲ့ခြင်းဖြစ်သည်။ စာတွင် အချက် ၁၄ ချက်ပါရှိကာ ဘိလပ်မြေစက်ရုံကြောင့် ဒေသခံများ အထွဋ်အမြတ်ထားရာ နေရာ ဆုံးရှုံးခြင်း၊ တောင်သစ်တောပြုန်းတီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ မျိုးတုံးခြင်း၊ မြေယာပြဿနာများ ဖြစ်ပေါ်ခြင်း၊ ဒေသခံအချင်းချင်း သဘောထားကွဲလွဲခြင်း၊ လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်ခြင်း၊ အမျိုးမျိုးသော ရောဂါများ ဖြစ်ပေါ်လာနိုင်ခြင်း၊ မိုင်းခွဲသည့်အခါ ကြီးမားသော တုန်ခါမှုဖြစ်ပေါ်ခြင်း၊ ရာသီဥတု ဖောက်ပြန်ခြင်းနှင့် လုပ်ကိုင်စားသောက်မှု အတွက် အခက်အခဲဖြစ်ခြင်း စသော သဘောဆောင်သည့် အချက်အလက်များ ဖော်ပြ ထားသည်။( <b>KIC</b> )  <a href="http://kicnews.org/2017/05/%e1%80%99%e1%80%84%">http://kicnews.org/2017/05/%e1%80%99%e1%80%84%</a></p> <p>❖ မိုင်းရှင်းလင်းရေးကိစ္စကို မူအားဖြင့် ဆုံးဖြတ်ချက်ကျထားပြီးဖြစ်သောကြောင့် အမြန်ဆုံးအကောင်အထည်ဖော်လာရန် ဒေ သခံပြည်သူများက ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S)ထံ တိုက်တွန်းစေလိုသည်ဟု ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦး က ပြောကြားလိုက်သည်။ကရင်ပြည်နယ်အတွင်း မိုင်းရှင်းလင်းရေးနှင့် ပတ်သက်ပြီး ကရင်အမျိုးသားအစည်းရုံး (KNU)မှ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောဆီပွယ်က“ KNU နယ်မြေမှာစစ်ဘေး ရှောင်နေ ရပ်စွန့်ခွာသူတွေ မိမိတို့ ရွာကို ပြန်လာကြတဲ့အခါ</p>
--	--	--

		<p>အကန့်အသတ်နဲ့ မိုင်းရှင်းလင်းပေးနေတာတော့ရှိတယ်။ ဒါပေမဲ့ လုံခြုံရေးအရ ထားရှိတဲ့ မိုင်းတွေကိုတော့ မရှင်းလင်းရသေးပါဘူး။ ဒီကိစ္စ တော့ နိုင်ငံရေးဖြစ်ပေါ် တိုးတက်မှုနဲ့ အညီ နှိုင်းယှဉ်ချိန်ဆရမယ့် လုပ်ငန်းစဉ်တွေဖြစ်တယ်။ လူထုတွေကိုတော့ မိုင်း အန္တရာယ်အသိပညာ ပေးတာ လုပ်ပေးထားပါတယ်”ဟု ပြောသည်။ အကောင်အထည်ပေါ်မလာရခြင်းနှင့်ပတ်သက်ပြီး ဒေါက်တာမင်းဇော်ဦးက ပြောကြားရာတွင် တပ်မတော်ဘက်တွင် မြေမြုပ်မိုင်းရှင်းလင်းရေးကိစ္စကို စတင်၍လုပ်ဆောင်စေလိုခြင်းကြောင့် ဆွေးနွေးရာတွင် တိုင်းရင်းသားလက်နက်ကိုင်ဘက်တွင်လည်း မူအားဖြင့် သဘောတူလက်ခံခဲ့သော်လည်း မည်သည့်အချိန်တွင် စတင်လုပ်ဆောင်မည်ကို ၎င်းတို့အချင်းချင်း ကြားတွင် ပြန်လည်ညှိနှိုင်းရန်လိုအပ်နေသေးသည်အခြေအနေမျိုးတွင် ရှိနေသည်ဟု ဆိုသည်။ (KIC)</p> <p><a href="http://kicnews.org/2017/05/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80/">http://kicnews.org/2017/05/%e1%80%99%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%b8%e1%80%9b%e1%80%bd%e1%80%84%e1%80%b9%e1%80%b8%e1%80%9c%e1%80%84%e1%80%b9%e1%80%b8%e1%80%b1%e1%80%9b%e1%80%b8%e1%80%a1%e1%80%90%e1%80%bc%e1%80%80/</a></p> <p>❖ “အီးယူအနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို ကူညီပေးဖို့ ယူရီသန်း ၈၀ ကျော် (ကျပ် ၁၂၀ ထရီလီယံ) ခွဲဝေသတ်မှတ်ထားပြီးဖြစ်ပါတယ်။ ဒီရန်ပုံငွေတွေဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၊ UPDJC ၊ JMC စတဲ့ အဖွဲ့အစည်းနဲ့ အင်စတီ ကျူးရှင်းတွေမှာ တာဝန်ထမ်းဆောင်နေတဲ့သူတွေရဲ့ စွမ်းဆောင်ရည်မြှင့်တင်ရာမှာ အသုံးပြုတာများပါတယ်။ ဒုတိယဦးစားပေးကတော့ ပဋိပက္ခဖြစ်ပွားတဲ့ ဒေသက လူထု အခြေပြုလုပ်ငန်းစဉ်တွေ မှာ ထောက်ပံ့ကူညီတာ ဖြစ်ပါတယ်။ အဓိကကတော့ လူ့အခွင့်အရေးကာကွယ်မှုမြှင့်တင်ဖို့၊ အမျိုး သား ပြန်လည်သင့်မြတ်ဖို့၊ ဒေသခံတွေရဲ့ သက်မွေးဝမ်းကျောင်း လုပ်ငန်းများ မြှင့်တင်ဖို့ပဲ ဖြစ်ပါတယ်။”ဟု မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံအမတ်ကြီး ဓမ္မတာ ရိုလန်ကိုဘီယာ က (၂၁) ရာစုပင်လုံ(ဒုတိယအစည်းအဝေး) ကျင်းပနေစဉ်အတွင်း MOI ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ (MOI)</p> <p><a href="https://www.facebook.com/MOIWebportalMyanmar/posts/1212735925520938:0">https://www.facebook.com/MOIWebportalMyanmar/posts/1212735925520938:0</a></p>
၁၃	၂၈.၅.၂၀၁၇	<p>❖ တအာင်းဒေသ တပ်မဟာ(၂)နယ်မြေ၊ နယ်ဆန်မြို့နယ် ၊ လုံတောက်ကျေးရွာနှင့် မန်ပိန်း ကျေးရွာကြား တအာင်းတပ်မတော် တပ်ရင်း(၄၃၄) နှင့် မြန်မာတပ်မတော် ခမရ ၅၀၁ တို့ မေလ ၂၈ရက် နံနက်(၆:၃၀)နာရီအချိန်မှ (၆:၄၅)နာရီအချိန်ထိ တိုက်ပွဲဖြစ်ပွားခဲ့ သည်။ တပ်မတော်၏ ထိုးစစ် ဆင်မှုကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ပြီး တိုက်ပွဲတွင် မြန်မာတပ်မတော်ဖက်မှ(၂)ဦး ကျဆုံးခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ ထို့အပြင် TNLA ၏တပ်မဟာ ၄ နယ်မြေ နမ္မတူမြို့နယ် ကောင်းတင်ကျေးရွာနှင့် ပန်မော်ခံကျေးရွာကြားတွင်လည်း မေ ၂၈ ရက်ညနေပိုင်းက တပ်မတော်နှင့် TNLA တို့ တစ်နာရီနီးပါးခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။ (Eleven) (PSLF/TNLA)</p> <p><a href="http://news-eleven.com/politics/37239">http://news-eleven.com/politics/37239</a></p> <p><a href="http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E">http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9%E</a></p>

		<p><a href="http://www.bbc.com/burmese/burma-40079001">1%82%8F%E1%80%BD%E1%80%84%E1%80%B7%E1%80%B9%E1%80%BB%E1%80%99%E1%80%94-3/</a></p> <ul style="list-style-type: none"> <li>❖ ရှမ်းပြည်နယ် ကွတ်ခိုင် မြို့နယ်ရှိ နမ့်ဖက်ကာရွာသားများကို အစိုးရစစ်တပ်က ရိုက်နှက် နှိပ်စက်ခဲ့သည် ဆိုသည့် ရုပ်သံဖိုင် တစ်ခုကို Fortify Rights လူ့အခွင့်အရေး အဖွဲ့က ထုတ်ပြန်လိုက်ပြီး အာဏာပိုင်တွေ အနေဖြင့် အမြန်ဆုံး စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုလိုက် ၏သည်။ အဆိုပါ ဗီဒီယို ဖိုင်သည် အရှည် အားဖြင့် ၁၇ မိနစ်ကျော် ရှိပြီး စစ်သား တွေက ရွာသားတွေကို ရိုက်နှက် နေတာတွေ၊ စစ်ဦးထုပ် အမာစားနှင့် ရိုက်နှက် နေတာတွေ၊ ခါးကိုငံပြီး ခြိမ်းခြောက်မှုတွေ လုပ်ပြီး ညှဉ်းပန်း နှိပ်စက် နေတာတွေ ပါဝင်ပါသည်။ စစ်သားများ၏ ဝတ်စားဆင်ယင်မှု ကို ကြည့်ခြင်းအားဖြင့် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် စစ်သား တွေ ဖြစ်ပြီး ကွတ်ခိုင် မြို့နယ်တွင် အခြေစိုက်သည့် တပ်ရင်း ၈၈ အမှတ် တံဆိပ်တွေကို တပ်ဆင်ထားသည်ဟု Fortify Rights အဖွဲ့က ပြောသည်။ သူတို့ ကိုင်ဆောင်ထားသည့် လက်နက်တွေသည်လည်း လက်ရှိ စစ်တပ်တွင် သုံးစွဲ နေသည့် လက်နက်များ ဖြစ်ပြီး အဖွဲ့အစည်း တစ်ခုခု က ပုံမှား ရိုက်တာမျိုးလည်း မဟုတ်ဘူးဟု ပြောဆိုသည်။ အဆိုပါ ရုပ်သံဖိုင်ထဲတွင် စစ်သားများ၏ မြန်မာ စကား ပီပီသသ ပြောကြားမှုကြောင့် ဒါဟာ စစ်တပ် ကို အသွင် သဏ္ဍန်ယူ ပုံမှား ရိုက် လုပ်ကြတာ မျိုး မဖြစ်နိုင်ဘူးဟု ပြောသည်။ <b>(BBC)(RFA)</b>  <a href="http://www.bbc.com/burmese/burma-40079001">http://www.bbc.com/burmese/burma-40079001</a>  <a href="http://www.rfa.org/burmese/news/myanmar-soldiers-torture-05282017235307.html">http://www.rfa.org/burmese/news/myanmar-soldiers-torture-05282017235307.html</a></li> <li>❖ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့များ တောင်းဆိုသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် (NCA) ကို ပြင်ဆင်ရေးထက် ၎င်းတို့၏ စိုးရိမ်ချက်များကို ကတိ ကဝတ်ပြုလုပ်ပြီး ညှိနှိုင်းမည်ဖြစ် ကြောင်း နိုင်ငံတော်သမ္မတရုံးညွှန် ကြားရေးမှူး ဦးဇော်ဌေးမှပြော သည်။ <b>(7Day)</b>  <a href="http://www.7daydaily.com/story/97324">http://www.7daydaily.com/story/97324</a></li> <li>❖ (၁၁)ကြိမ်မြောက်ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီ ၁၅မိနစ် တွင် နေပြည်တော်ရှိ မြန်မာအပြည် ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပရာ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။ အစည်းအဝေးနှင့်စပ်လျဉ်း၍ UPDJC အတွင်းရေးမှူးများအဖွဲ့ အဖွဲ့ဝင် ဦးဇော်ဌေးက "ဒီနေ့မနက် ကျွန်တော်တို့ စုစုပေါင်း ၄၁ ချက်ကို ဆွေးနွေးတယ်။ နိုင်ငံရေး ကဏ္ဍ ၂၁ ချက်မှာ သဘောတူညီချက်၊ ဆုံးဖြတ်ချက်ချနိုင်တာ ၁၂ ချက်ရပါတယ်။ သဘောတူညီချက်မရတာက ပြည်နယ်တွေရဲ့ ခွဲထွက်ခွင့်ကိစ္စဖြစ်ပါတယ်။ ခွဲထွက်ခွင့် ကိစ္စနဲ့ပတ်သက်လို့ နှစ်ဖက် အပြန်အလှန် ဆွေးနွေးကြပါတယ်။ "ဆွေးနွေးကြတဲ့အခါမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဘက်က ခွဲထွက်ခွင့် ကတိကဝတ်နဲ့ပတ် သက်လို့ သူတို့က ဒီအချိန်မှာ မထည့်စေချင်ပါဘူး။ ဖက်ဒရယ်မှုကို စပြီးဆွေးနွေး ကတည်းက ဒီဟာက Package ဖြစ်ပါတယ်။ ခွဲမထွက်ဘူး ဆိုတဲ့ဟာကို ကျွန်တော်တို့က ယူပါတယ်။ ယူပြီးတော့ တစ်ဖက်ကလည်း ပြည်နယ် တွေရဲ့ ကိုယ်ပိုင်အခြေခံဥပဒေ၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ဒါကို ကျွန်တော်တို့က</li> </ul>
--	--	---



		<p>ချိတ်ထားတာပါ။ ချိတ်ထားတာဖြစ်တဲ့အတွက် ဆွေးနွေးတဲ့အခါမှာ ခွဲမထွက်ရဆိုတဲ့ အချက်ကို သဘောတူမှု ကျန်အချက်တွေကို သွားရမှာဖြစ်ပါတယ်။ အဲဒီအချက်မှာတင် သဘောတူညီမှုမရပါဘူး။ မရတဲ့အတွက် ကျန်တဲ့အချက်တွေလည်း ဒီညီလာခံမှာ စိတ်မကောင်းစွာပဲချန်ခဲ့ရပါတယ်။ ဒီနေ့နိုင်ငံရေးဆွေးနွေးပွဲမှာ ကျန်တဲ့ဖက်ဒရယ်ဆိုင်ရာ အခြေခံမူ ၁၂ ချက်တော့ ရပါတယ်။" "ပြည်ထောင်စုက ခွဲမထွက်ပါဘူးဆိုတာကို ကတိမပြုနိုင်ဘူး။ အဲဒါဆို မေးစရာ ရှိတာက ခွဲထွက်ချင်လို့လားဆိုတဲ့ ဟာတွေဖြစ်လာ ပါတယ်။ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းအချို့ဘက်က ဒါကို ကတိကဝတ် မပြုနိုင်ဘူး။ မပြုနိုင်တဲ့အတွက် ကျန်တဲ့ ကိုယ်ပိုင်အခြေခံ ဥပဒေတို့၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဒါတွေဆက်သွားလို့ မရ တော့ပါဘူး။ ဒီဟာကို ကတိကဝတ်ပေးမှ ကျန်အခွင့်အရေးတွေရမှာဖြစ်ပါတယ်။ ဒါမျိုး ချိတ်ထားတာဖြစ်ပါတယ်။ အခုတစ်ခေါက် ညီလာခံမှာတော့ ဒါတွေသဘောတူညီချက် မရတဲ့အတွက် ဆက်လက် မဆွေးနွေးတော့ ဘူးလို့ ဆုံးဖြတ်လိုက်ပါတယ်။ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နဲ့ပတ်သက်တဲ့အချက်တွေ၊ ခွဲထွက်ခွင့်ကိစ္စတွေ ကိုတော့ နောင်မှာ ဆက်ဆွေး နွေးဖို့ သဘောတူညီပါတယ်။" "နောင်လာမယ့် ညီလာခံမှာဖြစ်မလားဆိုတာ သက်ဆိုင်ရာအစုအဖွဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီနေ့ပွဲမှာတော့ အစိုးရဖက်က၊ တပ်မတော်ဖက်က ဒါကို အထူးပြု အလေးထားပြီး ဆွေးနွေးပါတယ်။ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော် အားလုံးက သဘောတစ်ခု တည်းဖြစ်ပါတယ်။ ကျွန်တော်တို့က ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ကတိ ကဝတ်ပေးရင် ကိုင်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ်ပိုင်အခြေခံဥပဒေ၊ တန်းတူရေး ဒါတွေအကုန် လုံးရဖို့ ဆွေးနွေးသော်လည်း နောက်ဆုံးတော့ မအောင်မြင်ဘူး။ မအောင်မြင်တော့ စိတ်မကောင်းစွာနဲ့ဘဲ ဒီတစ်ပတ် ညီလာခံမှာ ချန်ထားခဲ့ပါတယ်။" "(၂၁) ရာစုပင်လုံရဲ့ အဓိကရည်ရွယ်ချက်က ပြည်ထောင်စုကြီးကို မကွဲမပျက်ဘဲနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက် ဖို့ဖြစ်ပါတယ်။ အဲဒီမှာ အဓိကလိုချင်တာက ခွဲမထွက်ဘူးဆိုတဲ့ ဟာပါ။ ဒီအာမခံချက်က သမိုင်းရဲ့ သင်ခန်းစာအရ ထည့်တာဖြစ်ပါတယ်။ နောက်အများရဲ့ စိုးရိမ်ပူပန်မှုကို ဖြေဖျောက်နိုင်အောင် ထည့်တာဖြစ်ပါတယ်။ ဒီဟာကို ပေးနိုင်တယ် ဆိုရင် တစ်ဖက်မှာ ရှိတဲ့ ကိုယ်ပိုင်အခြေခံ ဖွဲ့စည်းပုံ၊ ကိုယ်ပိုင်ပြဋ္ဌာန်းချက် ဒါတွေကို ပေးနိုင်မှာဖြစ်ပါတယ်။ တစ်ချို့ဆိုလည်း ဒါကိုတော်တော်လေး တောင်းတောင်းပန်ပန်နဲ့ ပြောကြတာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ချို့က ဒါကို ကတိကဝတ်မပေးနိုင်ဘူး။ ဒါကို သူတို့က လက်မခံနိုင်ဘူးပေါ့။ လက်မခံနိုင်တဲ့ အခါမှာတော့ ကျန်တဲ့ အချက်တွေ ရှေ့ဆက်လို့မရဘူး။ မရတော့တဲ့အတွက် စိတ်မကောင်းစွာ နဲ့ပဲ ဒီညီလာခံမှာချန်ထားခဲ့ ပါတယ်"ဟု ပြောသည်။ UPDJC အတွင်းရေးမှူးများအဖွဲ့ အဖွဲ့ဝင် စိုင်းကျော်ညွန့်က "ဒီနေ့ကျင်းပ တဲ့ UPDJC အစည်းအဝေးမှာ အကျေအလည်ဆွေးနွေး ခဲ့ကြပါတယ်။ စီးပွားရေးကဏ္ဍနဲ့ ပတ်သက်တဲ့ အဆိုပြုချက် အကုန်လုံး ကို အတည်ပြုနိုင် ခဲ့ပါတယ်"ဟု ပြောသည်။</p> <p><b>(MOI)</b></p> <p><a href="https://www.facebook.com/MOIWebportalMyanmar/posts/1213122765482254">https://www.facebook.com/MOIWebportalMyanmar/posts/1213122765482254</a></p> <p>❖ ၂၁ ရာစု ပင်လုံ ညီလာခံ ဒုတိယ အကြိမ် သို့မဟုတ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် ဆွေးနွေးမှုများ မပြီးပြတ်သေးသည့်အတွက် ယခင်က သတ်မှတ်ထား သည့် ရက်ထက် တစ်ရက် ထပ်တိုးလိုက်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် ဦးလှမောင်ရွှေက ပြောသည်။</p>
--	--	--

		<p>ညီလာခံကို မေလ ၂၉ ရက် သို့ တစ်ရက်တိုးမြှင့်ခဲ့ပြီး လိုအပ်ပါက တစ်ရက်ထပ်မံတိုးရန် စီစဉ်ထားသည်ဟု ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယကဗိုလ်မှူးကြီး ခွန်ဥက္ကာက ဖြည့်စွက်ပြောကြားသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကျင်းပရေး ကော်မတီမှလည်း - ၂၁ ရာစု ပင်လုံ ဒုတိယ အစည်းအဝေး အား မေလ ၂၉ ရက်နေ့ တနင်္လာနေ့အထိ ဆက်လက်ကျင်းပသွားမည်ဟု မေလ ၂၇ ရက်နေ့ ညနေပိုင်း က ထုတ်ပြန်ကြေငြာထားသည်။(panlong)(mizzima)(7Day)(DVB)</p> <p><a href="http://burmese.panglong.org/?p=13361">http://burmese.panglong.org/?p=13361</a>  <a href="http://www.mizzimaburmese.com/article/27444">http://www.mizzimaburmese.com/article/27444</a>  <a href="http://www.7daydaily.com/story/97321">http://www.7daydaily.com/story/97321</a>  <a href="http://burmese.dvb.no/archives/209217">http://burmese.dvb.no/archives/209217</a></p> <p>❖ ဆွေးနွေးမှု အကြပ်အတည်းဖြစ်နေသည့် ပြည်ထောင်စုမှ ခွဲထွက်ရ စကားရပ်နှင့် တစ်ခုတည်းသော တပ်မတော် အမည်ပေးကိစ္စ ညှိနှိုင်းမှု အဆင်မပြေသဖြင့် လက်ရှိ ညီလာခံတွင် အတည်ပြုရန် ဆိုင်းငံ့လိုက်သည်။ နောက်ညီလာခံ မတိုင်မီ UPDJC အစည်းအဝေး၊ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် လုံခြုံရေးကဏ္ဍတွင် ပါရှိသည့် တစ်ခုတည်းသော တပ်မတော် ကိစ္စကိုမူ ပြည်ထောင်စုအဆင့်မှသာ ဆက်လက်ဆွေးနွေးကြမည် ဖြစ်ကြောင်းခွဲထွက်ရဆိုတဲ့ စကားရပ်ကို လက်ခံပေး လိုက်ရင် တိုင်းရင်းသားတွေရဲ့ သိက္ခာကို အနည်းနဲ့အများထိပါးတာတွေ ခံစားရတာ ကြောင့် အကောင်းဆုံးစကားလုံးကို ရှာနိုင်ဖို့ ဆက်လက်မဆွေးနွေးပဲ အစည်းအဝေး ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကပြောသည်။ ဖက်ဒရယ်သည် ခွဲထွက်ခြင်းမဟုတ်ဆိုသည့် မူကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ကိုင်စွဲထားကြောင်း ပအိုဝ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (PNLO) ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက် ပြောကြားသည်။ ၂၁ရာစု ပင်လုံညီလာခံဒုတိယအကြိမ်အစည်းအဝေး ပဉ္စမနေ့ UPDJC အစည်းအဝေးတွင် နိုင်ငံတော်မှ မည်သည့်အခါမှ ခွဲထွက်ခွင့်မရှိစေရဆိုတဲ့ စကားရပ်အပေါ် သဘောတူညီချက် မရခဲ့တဲ့ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဘက်မှ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက မီဒီယာများသို့ရှင်းလင်းပြောကြားခဲ့သည်။(DVB) (TheVoice) (7Day) (panlong) (eleven)</p> <p><a href="http://www.7daydaily.com/story/97395">http://www.7daydaily.com/story/97395</a>  <a href="http://burmese.dvb.no/archives/209280">http://burmese.dvb.no/archives/209280</a>  <a href="http://thevoicemyanmar.com/political/8892-kmt">http://thevoicemyanmar.com/political/8892-kmt</a>  <a href="http://www.7daydaily.com/story/97337">http://www.7daydaily.com/story/97337</a>  <a href="http://burmese.panglong.org/?p=13364">http://burmese.panglong.org/?p=13364</a>  <a href="http://news-eleven.com/politics/37245">http://news-eleven.com/politics/37245</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင်ကဏ္ဍ ကြီးငါးခုကို သုံးရက်အတွင်း ဆွေးနွေးခဲ့ရာ စီးပွားရေးကဏ္ဍ၊ လူမှုရေး ကဏ္ဍနှင့် မြေယာမူဝါဒတို့တွင် အချက်အားလုံး သဘောတူညီမှုရခဲ့၍ နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍ တွင်သာ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသည်။ သဘာဝပတ်ဝန်းကျင်နှင့် မြေယာ ကဏ္ဍတွင် ဆွေးနွေးခဲ့သည့် ခြောက်ချက်ကို အားလုံးသဘော တူညီမှုရရှိကာ ပြန်လည်</p>
--	--	--

		<p>စုစည်း၍ UPDJC အစည်းအဝေး၌ အတည် ပြုရန် ညှိနှိုင်းမည်ဖြစ်ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။(7Day)  <a href="http://www.7daydaily.com/story/97313">http://www.7daydaily.com/story/97313</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးတွင် ဆွေးနွေးထားသည့် မူဝါဒ အဆိုပြုချက်များအနက် အချက်ပေါင်း ၃၃ ချက်အား ပြည်ထောင်စု သဘောတူညီချက်အဖြစ် လက်မှတ်ရေးထိုးရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ညီလာခံပစ္စမနေ့အပြီး သတင်းစာရှင်းလင်းပွဲမှ သိရသည်။အဆိုပါ အချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးတွင် သဘောတူ လက်မှတ်ရေးထိုးနိုင်ရန်အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) က မေ ၂၈ ရက်တွင် အစည်းအဝေး ခေါ်ယူ၍ ထိုသို့ အတည်ပြုခဲ့ခြင်း ဖြစ်သည်။အတည်ပြုလိုက်သည့် အချက်များမှာ နိုင်ငံရေးကဏ္ဍတွင် အဆိုပြုတင်ပြသည့် အချက် ၂၀ အနက် ၁၂ ချက်ကို လည်းကောင်း၊ စီးပွားရေးကဏ္ဍတွင် တင်ပြသည့် ခေါင်းစဉ် ရှစ်ခု စုစုပေါင်း ၁၁ ချက် အားလုံးကို လည်းကောင်း၊ လူမှုရေးကဏ္ဍတွင် တင်ပြသည့် လေးချက် အားလုံးကို လည်းကောင်း၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍတွင် တင်ပြသည့် ခြောက်ချက်အနက် ငါးချက်ကို လည်းကောင်း အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးဇော်ဌေးက ပြောကြားသည်။(Eleven)  <a href="http://news-eleven.com/politics/37253">http://news-eleven.com/politics/37253</a></p> <p>❖ အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် Bipin Rawat သည် မြန်မာနိုင်ငံကို မေလ ၂၈ ရက်မှ ၃၁ ရက်အထိ လေးရက်ကြာ လာရောက်မည်ဖြစ်ပြီး၊ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံဖို့ရှိသလို တပ်မတော်ခေါင်းဆောင်ပိုင်း တာဝန်ရှိသူများနှင့်ပါ တွေ့ဆုံမည် ဖြစ်သည်။ (VOA)  <a href="http://burmese.voanews.com/a/india-army-chief-bipin-rawat-/3874778.html">http://burmese.voanews.com/a/india-army-chief-bipin-rawat-/3874778.html</a></p>
၁၄	၂၉.၅.၂၀၁၇	<p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ ခေါင်းစဉ်ကြီး ၅ ခုကို ဆွေးနွေးခဲ့ရာ လုံခြုံရေးခေါင်းစဉ်မှလွဲပြီး ခေါင်းစဉ်ကြီး ၄ ခုမှအချက် ၃၇ ချက်ကို သဘောတူ စာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ သဘောတူစာချုပ်၏ အစိတ်အပိုင်းအဖြစ် လက်မှတ် ရေးထိုးရန် အစိုးရအစုအဖွဲ့ကိုယ်စားလှယ် ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော် အစုအဖွဲ့ ကိုယ်စားလှယ် ဦးထွန်းထွန်းဟိန်၊ တပ်မတော် အစုအဖွဲ့ ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် ကရင်အမျိုးသားအစည်းအရုံး (KNU) ဒုတိယ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေတို့က ဆောင်ရွက်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်သုံးဦး နှင့် ပါဝင်သင့် ပါဝင်ထိုက်သူ သုံးဦး စုစုပေါင်း ခြောက်ဦးက ပြည်ထောင်စုသဘောတူစာချုပ် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးခဲ့သည်။ စာတမ်းမတင်ဘူး၊ လက်မှတ် မထိုးဘူးဟု ကြေငြာချက်တွေထုတ်ပြန်ထားသည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS လည်း တိုင်းရင်းသားအစုအဖွဲ့အောက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ (ဒုတိယ အစည်းအဝေး)</p>

		<p>သဘောတူညီချက်များမှာ နိုင်ငံရေးမူဝါဒ သဘောတူ ( ၁၂ ) ချက်၊ စီးပွားရေး မူဝါဒ သဘောတူ ( ၁၁ ) ချက်၊ လူမှုရေးမူဝါဒ သဘောတူ ( ၄ ) ချက်၊ မြေယာမူဝါဒ သဘောတူ ( ၁၀ ) ချက်ဖြစ်ပြီး စုပေါင်း မူဝါဒ သဘောတူ ( ၃၇ ) ချက် ဖြစ်သည်။ (KNU HQ) (ရှမ်းသံတော်ဆင့်) (VOA) (MMtime) (7Day) (Eleven)</p> <p><a href="http://burmese.voanews.com/a/myanmar-peace-2nd-21-pinglong-conference-/3876646.html">http://burmese.voanews.com/a/myanmar-peace-2nd-21-pinglong-conference-/3876646.html</a></p> <p><a href="http://myanmar.mmtime.com/index.php/21st-century-panglong/26563-2017-05-29-13-47-48.html">http://myanmar.mmtime.com/index.php/21st-century-panglong/26563-2017-05-29-13-47-48.html</a></p> <p><a href="http://www.7daydaily.com/story/97403">http://www.7daydaily.com/story/97403</a></p> <p><a href="http://www.7daydaily.com/story/97545">http://www.7daydaily.com/story/97545</a></p> <p><a href="http://news-eleven.com/politics/37288">http://news-eleven.com/politics/37288</a></p> <p><a href="http://burmese.panglong.org/?p=13377">http://burmese.panglong.org/?p=13377</a></p> <p><a href="http://burmese.panglong.org/?p=13374">http://burmese.panglong.org/?p=13374</a></p> <p><a href="http://burmese.panglong.org/?p=13367">http://burmese.panglong.org/?p=13367</a></p> <p><a href="https://www.facebook.com/KarenNationalUnionHQ/posts/487405661591592">https://www.facebook.com/KarenNationalUnionHQ/posts/487405661591592</a></p> <p>❖ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို မရောက်ရှိကြသေးသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို အတူတကွ လက်တွဲပူးပေါင်းပြီး သမိုင်းတွင်ကျန်ခဲ့မည့် လုပ်ငန်းကြီးတွင် ပါဝင်ကြရန် အလေးအနက် ဖိတ်ခေါ်ပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မေ ၂၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ ဒုတိယအစည်းအဝေး နောက်ဆုံးနေ့ ကျေးဇူးတင်စကား ပြောကြားရာတွင်ထည့်သွင်းပြောကြားခဲ့သည်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး၏ သဘောတူညီချက်များကို ပြည်ထောင်စု သဘောတူစာချုပ် (Union Accord) ၏ အစိတ်အပိုင်းအဖြစ် ညီလာခံ တက်ရောက်လာ ကြသည့် အစုအဖွဲ့အသီးသီး ခေါင်းဆောင်များက လက်မှတ်ရေးထိုးနိုင်ခဲ့ ကြပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်ကျော်ကာလအတွင်း ဆွေးနွေး ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ကြပြီးနောက် ယခုညီလာခံကြီး၌ သဘောတူညီချက်များ လက်မှတ်ရေးထိုးသည့် အဆင့်ကို စတင်ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊ ယနေ့ လက်မှတ်ရေးထိုးနိုင်ခဲ့သည့် သဘောတူညီချက်များမှာ 'အမျိုးသား ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းကြီးပေါ် လျှောက်လှမ်းလိုက်သော အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း၊ ယခု ခြေလှမ်းလှမ်းနိုင်ရန် သဘောတူညီချက်များကို လွယ်လွယ်ကူကူ ရရှိခဲ့ခြင်းမဟုတ်ဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စိတ်ဓာတ်ကျစရာများ၊ စိတ်တက်ကြွစရာများကို ကျော်ဖြတ်ပြီးမှ ရရှိလာခဲ့ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ (Eleven) (UPC) (MOI) (TheLadiesNews) (StateCouncillor) (BBC) (RFA) (VOA) (DVB) (mizzima)</p> <p><a href="http://www.mizzimaburmese.com/article/27486">http://www.mizzimaburmese.com/article/27486</a></p> <p><a href="https://www.facebook.com/state.counsellor/posts/1051280041672878">https://www.facebook.com/state.counsellor/posts/1051280041672878</a></p> <p><a href="http://theladiesnewsjournal.com/news/mon-2017-05-29-1352/6149">http://theladiesnewsjournal.com/news/mon-2017-05-29-1352/6149</a></p> <p><a href="http://burmese.dvb.no/archives/209405">http://burmese.dvb.no/archives/209405</a></p>
--	--	---

		<p> <a href="http://burmese.voanews.com/a/myanmar-state-counsellor-speech-in-the-closing-day-of-peace-/3875402.html">http://burmese.voanews.com/a/myanmar-state-counsellor-speech-in-the-closing-day-of-peace-/3875402.html</a>  <a href="http://www.rfa.org/burmese/news/dassk-21panglong-final-day-05292017073330.html">http://www.rfa.org/burmese/news/dassk-21panglong-final-day-05292017073330.html</a>  <a href="http://www.bbc.com/burmese/burma-40085744">http://www.bbc.com/burmese/burma-40085744</a>  <a href="https://www.facebook.com/permalink.php?story_fbid=298059517306441&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=298059517306441&amp;id=284818361963890</a>  <a href="https://www.facebook.com/state.counsellor/posts/1051383764995839">https://www.facebook.com/state.counsellor/posts/1051383764995839</a>  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1213721438755720">https://www.facebook.com/MOIWebportalMyanmar/posts/1213721438755720</a>  <a href="http://theladiesnewsjournal.com/news/mon-2017-05-29-1319/6147">http://theladiesnewsjournal.com/news/mon-2017-05-29-1319/6147</a>  <a href="https://www.facebook.com/state.counsellor/posts/1051280041672878">https://www.facebook.com/state.counsellor/posts/1051280041672878</a>  <a href="https://www.facebook.com/permalink.php?story_fbid=298031580642568&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=298031580642568&amp;id=284818361963890</a>  <a href="https://www.facebook.com/state.counsellor/posts/1051383764995839">https://www.facebook.com/state.counsellor/posts/1051383764995839</a>  <a href="http://news-eleven.com/politics/37290">http://news-eleven.com/politics/37290</a> </p> <p>                 ❖ ၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေးမှ သဘောတူရရှိထားသော အချက်အလက်များ၊ ဆက်လက်ဆွေးနွေးရမည့် အချက်အလက်များနှင့် ပတ်သက်၍ ပြည်သူ့လူထုနှင့် ကရင်အဖွဲ့အစည်းများအား ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ကမေ ၂၉ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေးသို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ အနေဖြင့် စိန်ခေါ်မှုများစွာ ကြုံတွေ့ခဲ့ရကြောင်း၊ တစ်ချိန်တည်းမှာ ရလဒ်တချို့ ထွက်ပေါ်လာနိုင်ခြင်းသည် အနာဂတ်အတွက် ကောင်းမွန်၍ အဓိပ္ပာယ်ပြည့်စုံသော နိုင်ငံရေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဖြစ်ထွန်းပေါ်ပေါက် စေမည့် ဖက်ဒရယ်ဆိုင်ရာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ ကနဦးဖြစ်ပေါ်မှုများအဖြစ် ရှုမြင်ပါကြောင်း ရေးသားထားပြီး၊ ပြည်သူ့လူထုနှင့် ကရင်လူမှုအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များအကြား နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ ဆွေးနွေးမှုအခြေအနေ သဘောတူ ရရှိထားသော အချက်အလက်များ၊ ဆက်လက် ဆွေးနွေးရမည့် အချက်အလက်များနှင့် ပတ်သက်ပြီး ရှင်းလင်းမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင်ရှေ့လာမည့် နိုင်ငံရေးဆွေးနွေးပွဲများတွင် လည်းကောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အစည်းအဝေးများတွင် လည်းကောင်း KNU အနေဖြင့် ကရင်အမျိုးသား ပြည်သူ့တစ်ရပ်လုံးနှင့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တက်ကြွစွာလက်တွဲလျက် နိုင်ငံရေးရည်မှန်းချက် အောင်မြင်သည်အထိ ပါဝင်သွားမည်ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။             </p> <p> <b>(Eleven)(The Ladies News)(KarenNational)(mizzima)(DVB)</b>  <a href="http://news-eleven.com/politics/37317">http://news-eleven.com/politics/37317</a>  <a href="http://theladiesnewsjournal.com/news/tue-2017-05-30-1732/6170">http://theladiesnewsjournal.com/news/tue-2017-05-30-1732/6170</a>  <a href="https://www.facebook.com/KarenNationalUnionHQ">https://www.facebook.com/KarenNationalUnionHQ</a> </p>
--	--	---

		<p><a href="http://www.mizzimaburmese.com/article/27551">http://www.mizzimaburmese.com/article/27551</a>  <a href="http://burmese.dvb.no/archives/209656">http://burmese.dvb.no/archives/209656</a></p> <p>❖ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖာပွန်ခရိုင်အတွင်းရှိ အစိုးရ စစ်တပ်စခန်းများ ရုပ်သိမ်းပေးသွားရန် ပြီးခဲ့သည့် ရက် အနည်းငယ်က ပြည်တွင်းစစ်ဘေးရှောင် ဒုက္ခသည်များ ဆန္ဒထုတ်ဖော်တောင်းဆိုချက်များ ပြည့်မြောက်စေရန် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအား တိုက်တွန်းနှိုးဆော်ပေးသွားမည်ဟု ကေအဲန်ယူ ဖာပွန်ခရိုင် ၏ အမြဲတမ်းကော်မတီမှ ကြေညာချက် ထုတ်ပြန်လိုက်သည်။ စစ်ဘေးရှောင် IDP များအနေဖြင့် ၎င်းတို့နေရပ်သို့ ဘေးကင်းလုံခြုံစွာပြန်နိုင်ရေးဟုဆိုကာ ၎င်းတို့ဒေသရှိ အစိုးရ တပ်စခန်းများ ကို ရုပ်သိမ်းပေးရေးကို မေလ ၁၅ရက်နှင့် ၂၄ရက်နေ့များတွင် ဖလာခိုဒေသနှင့် အီတူးထာ့ ပြည်တွင်း စစ်ရှောင်စခန်း၌ ဆန္ဒထုတ်ဖော်ပွဲနှင့်အတူ တောင်းဆိုချက်များမှာ အမှန်တကယ် လိုအပ်မှုဖြစ်သောကြောင့် ခရိုင်ခေါင်းဆောင်များအနေဖြင့် ယခုလို ကြေညာချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း ကေအဲန်ယူ ဖာပွန်ခရိုင်/ တပ်မဟာ (၅) ရုံးထိုင်ပူးဗိုလ်မှူးစောကလယ်ဒိုက ပြောသည်။ အီတူးထာ့ ပြည်တွင်းပုန်းရှောင်ဒုက္ခသည်စခန်း၏ ဥက္ကဋ္ဌ စောညာထယ်ကလည်း “လက်ရှိ ကျနော်တို့ဒေသတွေမှာ စစ်စခန်းတွေ ရှိ သေးတယ်။ ဒါ့အပြင် မြေမြှုပ်မိုင်းတွေလည်း ရှိနေသေးတယ်။ ရှိနေတဲ့ စစ်စခန်းတွေကလည်း ကျနော်တို့ဒေသနဲ့နီးတယ်။ ဒီအပေါ်မှာ ကျနော်တို့ပြန်ဖို့ အခက်အခဲတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေ ရှိနေသေးတယ်။ ဒီအတွက် ကျနော်တို့ ခေါင်းဆောင် တွေ တွေ ဆုံးဆွေးနှေးကြပြီး အဲ့ဒီအခက်အခဲတွေအကုန်လုံးကို ဖြေရှင်းပြီးမှ ကျနော်တို့ပြည်သူတွေ ပြန်လို့ရမယ်”ဟုပြော သည်။(KIC)</p> <p><a href="http://kicnews.org/2017/05/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%82%90%E1%80%AF%E1%80%95%E1%80%B9/">http://kicnews.org/2017/05/%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%85%E1%80%81%E1%80%94%E1%80%B9%E1%80%B8-%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%82%90%E1%80%AF%E1%80%95%E1%80%B9/</a></p> <p>❖ တည်ငြိမ်အေးချမ်းသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းလာရေး အတွက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံဒုတိယအစည်း အဝေးကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၂)၌ မေ ၂၄ ရက်မှ ၂၉ ရက်အထိ ခြောက်ရက်ကြာကျင်းပခဲ့သည်။ ထိုသို့ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစု ပင်လုံဒုတိယအစည်းအဝေးမှ ရရှိလာသည့် ရလဒ်များနှင့်စပ်လျဉ်း၍ တက်ရောက်လာသူများ၏ ပြောကြားချက်များ (UPC)</p> <p><a href="https://www.facebook.com/permalink.php?story_fbid=298361720609554&amp;id=284818361963890">https://www.facebook.com/permalink.php?story_fbid=298361720609554&amp;id=284818361963890</a></p> <p>❖ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲကော်မတီ(UPDJC) ၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူတစ်ဦးက ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်းအဝေးအတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှု မှ</p>
--	--	---

		<p>ရလာသည့် သဘောတူညီချက်များကို လွှတ်တော်တွင် တင်ပြကာ အတည်ပြုချက် ယူမည် ဖြစ်ပြီး၊ နောက်ညီလာခံများတွင်လည်း ထွက်ပေါ်လာသည့် အချက်များကိုလည်း ယခုလိုဘဲ စုစည်းမည် ဖြစ်ကြောင်း ပြောကြားသည်။ သဘောတူညီချက် ရခဲ့သည့်အချက်များသည် ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရန် အချက်တွေဖြစ်ကြောင်းနှင့် လွှတ်တော်တွင်း ဖွဲ့စည်းပုံပြင်ရန် ခက်တာကြောင့် ယခုလို လွှတ်တော်ပြင်ပ လုပ်ဆောင်တာဖြစ်ကြောင်း ပြောကြားလိုက်သည်။ ထို့အပြင် ယခုဆွေးနွေးချက်များတွင် တပ်မတော်ကပါ သဘောတူထားသည့် အတွက် လွှတ်တော်တွင်း အဆိုပါအချက် တွေကို အတည်ပြုရင် တပ်ပိုင်းဘက်က ကန့်ကွက်စရာ မလိုတော့သည့်အတွက် ဖွဲ့စည်းပုံပြင်နိုင်မည်ဟု ပြောကြားခဲ့သည်။ ထိုကဲ့သို့ ပြင်ဆင်နိုင်ရန်အတွက် အချိန်မည်မျှယူမည်လဲ ဆိုတာကိုတော့ အဆိုပါ ထိပ်တန်းခေါင်းဆောင်က မဖြေကြားခဲ့ပါ။ (VOA)</p> <p><a href="http://burmese.voanews.com/a/peace-conference-final-day-/3875178.html">http://burmese.voanews.com/a/peace-conference-final-day-/3875178.html</a></p> <p>❖ မြန်မာ့စီးပွားရေးဘဏ်၏ ငွေစုစာရင်းအရ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် အသုံးပြုရန်အတွက် ပြည်တွင်းရှိ အလှူရှင်များ ထည့်ဝင်ထားသော ငွေမှာ ကျပ် ၁၅.၄၅ ဘီလီယံ ရှိကြောင်း ညီလာခံ ပိတ်ပွဲတွင် ကြေညာခဲ့သည်။ (The Ladies News)</p> <p><a href="http://theladiesnewsjournal.com/news/mon-2017-05-29-1456/6151">http://theladiesnewsjournal.com/news/mon-2017-05-29-1456/6151</a></p> <p>❖ (၁၂)ကြိမ်မြောက်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ(UPDJC) အစည်းအဝေး၌သဘောတူခဲ့သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးများ၏ ကိုယ်ပိုင်ပြဌာန်းခွင့်ထားရှိရေးအတွက်ဒုတိယအကြိမ် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစု ပင်လုံတွင် ဆုံးဖြတ်ချက်မချမှတ်နိုင်သေးကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ပြောသည်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ဒုတိယအစည်းအဝေး ကျင်းပနေစဉ် ကာလအတွင်း ကဏ္ဍအလိုက် ဆွေးနွေးမှုများအနက် နိုင်ငံရေးကဏ္ဍအပေါ် မေလ ၂၈ ရက်နေ့က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးအပြီးနိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားခဲ့ခြင်းဖြစ်သည်။ (MM Time)</p> <p><a href="http://myanmar.mmtimes.com/index.php/21st-century-panglong/26560-2017-05-29-13-23-47.html">http://myanmar.mmtimes.com/index.php/21st-century-panglong/26560-2017-05-29-13-23-47.html</a></p> <p>❖ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat အား မေလ၂၉ရက်နေ့ မွန်းလွဲ ၂ နာရီတွင်လည်းကောင်း၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး Mr. Dang Dinh Quy အား မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် လည်းကောင်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။ အိန္ဒိယသမ္မတနိုင်ငံ ကြည်းတပ်ဦးစီးချုပ်နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာဗီယက်နမ်နှစ်နိုင်ငံစိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းပျံသန်းပြေးဆွဲမှုတိုးမြှင့်ရေး ကိစ္စရပ် များအပါအဝင်</p>
--	--	---

		<p>နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးနှင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး ဆိုင် ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။(State Councillor)(VOA)  <a href="http://burmese.voanews.com/a/daw-aung-san-suu-kyi-meet-with-bipin-rawat-/3876655.html">http://burmese.voanews.com/a/daw-aung-san-suu-kyi-meet-with-bipin-rawat-/3876655.html</a>  <a href="https://www.facebook.com/state.counsellor/">https://www.facebook.com/state.counsellor/</a>  <a href="https://www.facebook.com/state.counsellor/posts/1051745548292994">https://www.facebook.com/state.counsellor/posts/1051745548292994</a></p>
၁၅	၃၀.၅.၂၀၁၇	<p>❖ မေလ၃၀ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်အိုင်းကျေးရွာနှင့် ပန်လောကျေးရွာကြားတွင် နံနက်(၀၇:၃၀)နာရီ အချိန်မှ (၀၉:၀၀)အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း ၆၆၆/၇၁၇ တပ်ဖွဲ့အချို့ နှင့် မြန်မာ့တပ်မတော် ခမရ (၅၀၁/၅၀၂) တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတစ်ကြိမ်၊ တပ်မဟာ(၃)နယ်မြေ၊ မန်တုံမြို့နယ် ဆိုင်လိန်ကျေးရွာနှင့် ပန်ခါးကျေးရွာ ကြား နေ့လည် (၁၂:၀၀)နာရီ မှ (၁၃:၀၀)နာရီချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၆၈၃)နှင့်မြန်မာ့တပ်မတော် တပ်မ(၃၃)လက်အောက်ခံ ခမရ(၅၄)တို့ ရင်ဆိုင်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု TNLA မှ သတင်းထုတ်ပြန်ခဲ့သည်။ (PSLF/TNLA)  <a href="http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-3/">http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-3/</a>  <a href="http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-2/">http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-2/</a></p> <p>❖ ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)နှင့် တအာင်းတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် ဒေသခံ ရွာသားများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ မေလ ၃၀ ရက်နေ့တွင် ၁၄၀ ကျော် နေရပ်ပြန်သွားကြပြီ ဖြစ်ကြောင်း နမ္မတူမြို့နယ် ဒုက္ခသည်စခန်းကူညီရေးအဖွဲ့မှ အတွင်းရေးမှူး ဦးအောင်ဆန်းမြင့်က ပြောသည်။ မေလ ၁၁ ရက်နေ့မှစတင်၍ နမ္မတူမြို့နယ် ဆိုက်ခေါင်၊ နမ္မဆော့၊ ပန်ဝူး၊ ပိန်လောင်၊ နမ့်ကန်၊ ပိန်လောင်း စသည့် ကျေးရွာများမှ ရွာသား ၃၀၀ ကျော်သည် နမ္မတူမြို့ ရွှေမြင်သာ ဘုန်းကြီးကျောင်းတိုက်သို့ လာရောက်ခိုလှုံနေရာမှ ယနေ့တွင် ကျန်နေသော ရွာသား ၁၄၇ ဦးသည် နေရပ်ရင်းသို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ပြောသည်။ (mizzima)  <a href="http://www.mizzimaburmese.com/article/27552">http://www.mizzimaburmese.com/article/27552</a></p> <p>❖ ရှမ်းပြည်မြောက်ပိုင်း သီပေါနှင့်ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသတလျှောက်တွင် လှုပ်ရှားနေကြသည့် လက်နက်ကိုင် တပ်များထောင်ထားသည့် မိုင်းများကြောင့် ဒေသခံ ရွာသားများ သွားလာရခက်ခဲနေကြရသည်ဟု သိရသည်။ သီပေါနှင့် ကျောက်မဲမြို့နယ်</p>



		<p>တစ်ကို ကျေးရွာအချင်းချင်း ဆက်သွယ်သွားလာကြရသည့် လမ်းများတွင် လက်နက်ကိုင် တပ်များက မိုင်းတွေထောင်ထားသည်ဟု ကျောက်မဲမြို့ ဇီဝိတလူမှုရေး အသင်း ဥက္ကဋ္ဌ ဦးတင်မောင်သိန်း က ပြောသည်။ "တော့ဆန်ရွာနားမှာပဲ မိုင်းထောင်တာ၊ မိုင်းတွေရှိနေတာပေါ့ဗျာ၊ ဘယ်သူထောင်တဲ့မိုင်းတွေလဲဆို တာ ပြောရခက်ပါတယ်၊ ရည်ရွယ်တာကတော့ လက်နက်ကိုင်အဖွဲ့ကိုပဲ ရည်ရွယ်တာပေါ့၊ သူတို့ ရင်ဆိုင်နေကြတဲ့ ဧရိယာမှာတော့ ထုံးစံအတိုင်းပဲ၊ မိုင်းကိစ္စတွေက ရှိနေတာပဲ၊ သီပေါနဲ့ ကျောက်မဲ ကြား လူသွားလမ်းတွေရှိနေပါတယ်၊ သူတို့ရွာတွေပေါ့ စစ်ဖြစ်နေတဲ့ ဧရိယာပေါ့။" ဟု သူက ပြောခဲ့သည်။ (RFA)</p> <p><a href="http://www.rfa.org/burmese/news/kyaukme-mines-05302017072850.html">http://www.rfa.org/burmese/news/kyaukme-mines-05302017072850.html</a></p> <p>❖ မေ ၃၀ ရက်ကပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း စစ်တွေနှင့် ကျောက်ဖြူမြို့နယ်များအတွင်း လယ်ယာမြေနှင့် စားကျက်မြေများ သိမ်းဆည်းထားမှုအား တပ်မတော်မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းခဲ့သည်။ အဆိုပါမေးမြန်းမှုများအား ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က "ကျွန်တော်တို့ တပ်မတော်များရဲ့ ရိက္ခာစရိတ်ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကဲ့သို့ သတ်မှတ်ပေးမယ်ဆိုရင် တစ်နှစ်ကို ကျပ် ၅၅ ဒသမ ၇၉ ဘီလျံခန့်ကုန်ကျမှာ ဖြစ်ပါတယ်။ ဒီလိုလိုအပ်မှုကို ကျွန်တော်တို့နိုင်ငံတော် ဘတ်ဂျက်တောင်းခံခြင်းမပြုဘဲနဲ့ တပ်တွင်းမှာ တပ်ပိုင်စိုက်ပျိုးမွေးမြူရေးများအား တပ်မတော်တစ်ရပ်လုံး စီမံချက် ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပြီးတော့ ရရှိလာတဲ့ ထွက်ကုန်များကို ပြင်ပပေါက်ဈေးထက် သက်သာသော နှုန်းထား များဖြင့် တပ်မတော် မိသားစုဝင်များအား ရောင်းချပေးလျက်ရှိပါတယ်။ ပိုလျှံတဲ့ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များကိုလည်း ပြင်ပသို့ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးလျက်ရှိပါတယ်" ဟုပြောကြားခဲ့သည်။ (Eleven)</p> <p><a href="http://news-eleven.com/politics/37313">http://news-eleven.com/politics/37313</a></p> <p>❖ မြန်မာနိုင်ငံတွင် အဓိကတိုင်းရင်းသား ၈ မျိုးနှင့် တိုင်းရင်းသားမျိုးနွယ် စုပေါင်း ၁၃၀ ကျော်ရှိသော နိုင်ငံတစ်ခုအနေဖြင့် တိုင်းရင်းသား စုစည်းညီညွတ်မှု ရရှိရန်မှာ ခက်ခဲ သော်လည်း အတိတ်သမိုင်းတွင် အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားကြီး တို့ လက်ထက် မိမိတို့ တိုင်းရင်းသားများ အားလုံး စုစည်းညီညွတ်စွာဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ တော်ကြီးကို ထူထောင်နိုင်ခဲ့ကြောင်း၊ တစ်ဖက်တွင်လည်း မိမိနိုင်ငံ ကိုလိုနီဖြစ်ခဲ့စဉ်က နယ်ချဲ့ ဗြိတိသျှတို့၏ ခွဲခြားဆက်ဆံ အုပ်ချုပ်ခဲ့မှုကြောင့် တိုင်းရင်းသား အချင်းချင်း အထင်အမြင်လွဲမှားမှုများကို ယနေ့ တိုင်ဖြေရှင်းနေရဆဲ ဖြစ်ကြောင်း၊ သမိုင်းကြောင်း ဖြစ်စဉ်များ အရ မိမိတို့အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ကြရမည် ဖြစ်ကြောင်းဖြင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တူရကီ နိုင်ငံသံအမတ်ကြီး H.E.Mr. Kerem Divanlioglu အား လက်ခံတွေ့ဆုံ ရာ၌ ထည့်သွင်းပြောကြားခဲ့သည်။(The Ladies News)(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)</p> <p><a href="https://www.facebook.com/Cincds/posts/1346251108829084">https://www.facebook.com/Cincds/posts/1346251108829084</a></p> <p><a href="https://www.facebook.com/Cincds/posts/1346112458842949:0">https://www.facebook.com/Cincds/posts/1346112458842949:0</a></p> <p><a href="http://theladiesnewsjournal.com/news/wed-2017-05-31-1102/6174">http://theladiesnewsjournal.com/news/wed-2017-05-31-1102/6174</a></p>
--	--	---

၁၆	၃၁.၅.၂၀၁၇	<ul style="list-style-type: none"> <li>❖ တအာင်းဒေသ တပ်မဟာ ၁ နယ်မြေ၊ မန်တုံမြို့နယ်၊ နမ့်ယွန်းကျေးရွာ အနီး နေ့လည် (၃း၄၅) နာရီအချိန်မှ (၄း၀၀) နာရီအချိန်ထိ တအာင်း တပ်မတော် တပ်ရင်း ၁၁၂ နှင့် မြန်မာ့တပ်မတော် တပ်မ ၈၈ တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယခုရက်ပိုင်းအတွင်း တအာင်းတပ်မတော်နှင့် မြန်မာ့တပ်မတော် နေ့စဉ် လိုလို တိုက်ပွဲများဖြစ်ပွားပြီး မေလ ၃၀ ရက်နေ့တွင်လည်း တပ်မဟာ(၂)နယ်မြေ၊ ကျောက်မဲမြို့နယ်၊ ပန်အမိုင်းကျေးရွာ နှင့် ပန်လောကျေးရွာကြားတွင် နံနက်(၀၇း၃၀)နာရီ အချိန်မှ (၀၉း၀၀)အချိန်ထိ တအာင်းတပ်မတော် တပ်ရင်း ၆၆၆/၇၁၇ တပ်ဖွဲ့အချို့ နှင့် မြန်မာ့တပ်မတော် ခမရ (၅၀၁/၅၀၂) တို့ နှစ်ဖက်ရင်ဆိုင်တိုက်ပွဲတစ်ကြိမ်၊ တပ်မဟာ(၃)နယ်မြေ၊ မန်တုံမြို့နယ် ဆိုင်လိန်ကျေးရွာနှင့် ပန်ခါးကျေးရွာ ကြား နေ့လည် (၁၂း၀၀)နာရီ မှ (၁၃း၀၀)နာရီအချိန်ထိ တအာင်းတပ်မတော် တပ်ရင်း (၆၈၃)နှင့်မြန်မာ့တပ်မတော် တပ်မ(၃၃)လက်အောက်ခံ ခမရ(၅၄)တို့ ရင်ဆိုင်တိုက်ပွဲတစ်ကြိမ် ဖြစ်ပွားခဲ့သည်။  <b>(TNLA)</b>  <a href="http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-3/">http://www.pslftnla.org/%E1%80%90%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%B1%E1%80%90%E1%80%AC%E1%80%B9-%E1%80%94%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%BB%E1%80%99-3/</a> </li>   <li>❖ မြေမြုပ်မိုင်းအန္တရာယ်သတိပြုကြရန်တအာင်းဒေသပြည်သူလူထုအားတိုက်တွန်းနှိုးဆော်ခြင်းသဘောထားထုတ်ပြန်ချက်ကို တအာင်းလက်နက်ကိုင်တပ်မတော်မှ မေလ ၃၁ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ <b>(TNLA)</b>  <a href="http://www.pslftnla.org/%E1%80%B1%E1%80%BB%E1%80%99%E1%80%BB%E1%80%99%E1%80%B3%E1%80%95%E1%80%B9%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%82%8F%E1%81%B1%E1%80%9B%E1%80%AC%E1%80%9A%E1%80%B9/">http://www.pslftnla.org/%E1%80%B1%E1%80%BB%E1%80%99%E1%80%BB%E1%80%99%E1%80%B3%E1%80%95%E1%80%B9%E1%80%99%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%A1%E1%82%8F%E1%81%B1%E1%80%9B%E1%80%AC%E1%80%9A%E1%80%B9/</a> </li>   <li>❖ ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ်အတွင်း ဖမ်းဆီးမိခဲ့တဲ့ အရပ်သား ၄ ဦးကို တပ်မတော်သားအချို့က ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့မှုနဲ့ ပတ်သက်လို့ စိစစ်နေပြီး ဖြစ်စဉ်မှန်ကန်ပါက ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ တပ်မတော်က သတင်းထုတ်ပြန်လိုက်သည်။ လက်ထိတ်ခတ်ထားသည့် အရပ်ဝတ် ၄ ဦးကို တပ်မတော်သားတွေက ခြေထောက်နှင့် ကန်တာ၊ သံခမောက်နှင့် မျက်နှာကို ဖြတ်ရိုက်တာအပြင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့သည့် ဦးဒီယိုရုပ်သံ လူမှုကွန်ရက် စာမျက်နှာများတွင် ပြီးခဲ့သည့် မေ၂၇ရက်ကယုံနဲ့ခွဲပြီးနောက် တပ်မတော်ဘက်မှ ယခုလို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ ရှမ်းပြည်နယ်အတွင်း အမည်မသိ ဒေသခံ တိုင်းရင်းသားတွေကို မြန်မာစစ်တပ်က ဖမ်းဆီး နှိပ်စက်နေသည့် အပေါ် အာဏာပိုင်တွေအနေနဲ့ ချက်ချင်း စုံစမ်း စစ်ဆေးပေးဖို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုထားသည်။  <b>(DVB)(တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)</b>  <a href="http://burmese.dvb.no/archives/209911">http://burmese.dvb.no/archives/209911</a> </li> </ul>
----	-----------	---

		<p><a href="https://www.facebook.com/Cincds/posts/1347037605417101:0">https://www.facebook.com/Cincds/posts/1347037605417101:0</a></p> <p>❖ လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူသွားမည်”ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။ (၂၇-၅-၂၀၁၇) ရက်နေ့တွင် လူမှုကွန်ရက်၌ (၁၇)မိနစ် ကြာမြင့်သော ဗီဒီယိုဖိုင်တစ်ခု စတင် လွှင့်တင်ခဲ့ပြီး အဆိုပါဗီဒီယိုဖိုင်တွင် အရပ်ဝတ်(၄)ဦးကို စစ်ဝတ်စုံဝတ် အချို့က ကိုယ်ထိလက်ရောက် ပြုမူနေသည့် လုပ်ဆောင်ချက်များ ပါဝင်လာခဲ့ကြောင်း တွေ့ရှိရပါသည်။ (၂၈-၅-၂၀၁၇)ရက်နေ့တွင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းအချို့က သတင်းထုတ်ပြန်ချက် အချို့ ထုတ်ပြန်လာခဲ့ပါသည်။ ဤဖြစ်စဉ်နှင့်စပ်လျဉ်း၍ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ချိုးဖောက်မှု များကို တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်း ထုတ်ပြန်အပ်ပါသည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။  <b>(State Counsellor Office) (MOI)</b>  <a href="https://www.facebook.com/state.counsellor/posts/1052499921550890:0">https://www.facebook.com/state.counsellor/posts/1052499921550890:0</a>  <a href="https://www.facebook.com/MOIWebportalMyanmar/posts/1215415901919607:0">https://www.facebook.com/MOIWebportalMyanmar/posts/1215415901919607:0</a></p> <p>❖ KIO နယ်မြေရှိ စစ်ရှောင်ဒုက္ခသည် ကလေးငယ်များအတွက် ကျောင်းသုံးကိရိယာများ ကူညီထောက်ပံ့မှု မရှိသဖြင့် ကျောင်းသားမိဘများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ယခင်နှစ်များတွင် ကျောင်းအပ်ခ မပေးရသော်လည်း ယခင်နှစ်များကဲ့သို့ ကူညီထောက်ပံ့မှု ရရှိခဲ့သော ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ခဲတံများ ယခုနှစ်တွင် မရရှိသေးသဖြင့် ကျောင်းသားမိဘများ ဝယ်ယူရမည်ဖြစ်၍ အခက်အခဲ ဖြစ်နေသည်ဟု ဂျေယန်းဒုက္ခသည်စခန်းမှ စစ်ရှောင်ဒုက္ခသည်များက ပြောသည်။ ဂျေယန်းဒုက္ခသည်စခန်းမှ ဒေါ်ခါးတောင်ကလည်း “မနှစ်ကတော့ အန်ဂျီအို အဖွဲ့အစည်းတွေက ဗလာ စာအုပ်လို၊ လွယ်အိတ်တွေ ကူညီပေးတယ်။ ဒီနှစ်က ဘယ်အဖွဲ့အစည်းကမှ ထောက်ပံ့တယ်လို့ မကြားရသေးဘူး”ဟု ပြောသည်။ ယခုနှစ်ပညာသင်နှစ်အတွက် စေသနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ အရေအတွက် ၁၀၀ ဦး တောင်းဆိုထားသော်လည်း ယခုထိ ဂရုဏာအဖွဲ့ (KMSS)မှ စေလွှတ် လိုက်သော ကျောင်းဆရာ၊ ဆရာမ ၃၀ ကျော် ရောက်ရှိနေပြီး ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှလည်း စေတနာ့ဝန်ထမ်းများ ထပ်မံ ရောက်ရှိမည်ကို စောင့်ဆိုင်းနေသည်ဟု KIO မှ စစ်ရှောင်ဒုက္ခသည်များ ကူညီ စောင့်ရှောက်ရေး ကော်မတီမှ တာဝန်ခံဗိုလ်မှူးကြီးဟိန်းဝေါမ်က ပြောသည်။ တပ်မတော်နှင့် KIO တို့ KIOတို့ တကျော့ပြန် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် ၁ သိန်းကျော်သည် ယနေ့ထိ မိမိနေရပ်မှ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြသည်။  <b>(Mizzima)</b>  <a href="http://www.mizzimaburmese.com/article/27590">http://www.mizzimaburmese.com/article/27590</a></p> <p>❖ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကြီးအုပ်ကျေးရွာအုပ်စု ကရင်လိုင်ကျေးရွာ ဒါလီသစ်တောကြီးရိုင်းတွင် မေလ ၂၃ ရက် နေ့က ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) အမှတ် ၁၀၂၁ တပ်ရင်း၏ ဖမ်းဆီးခြင်းခံရပြီး ပြန်လည်လွတ် မြောက် လာခြင်းမရှိသေးသည့် ကရင်လိုင်ကျေးရွာသား ဒေသခံ ၂ ဦးအား</p>
--	--	--

		<p>အမြန်ဆုံးပြန်လွတ်ပေးရန် မိသားစုဝင်များက လို လား လျှောက်ရှိကြောင်း သိရသည်။ ဖမ်းဆီးခံရသည့် ကရင်လိုင်ကျေးရွာသား ဦးတင်ထွန်းလေး၏ ဇနီးဖြစ်သူ နော်ဖလေးဝါးက “ဘာအကြောင်း ကိစ္စမှန်းမသိ ဖမ်းထားတာ ရက်ကြာလာတော့ ဘယ်လိုနေ ဘယ်လိုစားရမှန်းမသိ စိတ်ပူတယ်။ ဘယ်သူမှ အကြောင်းမကြားလာတော့ အရမ်းသွားတွေမရဲဘူး။ တစ်နေ့လုပ်မှ တစ်နေ့စားရတာပါ။ ယောက်ျားလဲမရှိတော့ ကလေးတွေလည်းကျောင်းမအပ်နိုင် သေးဘူး။ စာဝတ်နေရေးလည်း အခက်အခဲရှိတယ်။ အမြန်ဆုံးပြန်လွတ်ပေးဖို့ အထက်လူကြီးတွေကို တောင်းဆိုချင်ပါတယ်” ဟု ပြောသည်။ နယ်ခြားစောင့်တပ်၏ ဖမ်းဆီးခြင်းခံထားရသူ ၄ ဦးအနက် ၂ ဦးသာ ပြန်လည်လွတ်မြောက်လာသေးပြီး ဆက်လက်ဖမ်း ဆီး ခံထားရဆဲဖြစ်သည့် ကရင်လိုင်ရွာမှ စောတင်ထွန်းလေးနှင့် ဦးတရုတ်တို့ ၂ ဦးအတွက် မိသားစု ဝင်များအနေဖြင့် ၎င်းတို့ အား အမြန်ဆုံးပြန်လွတ်ပေးရန် တောင်းဆိုနေကြခြင်း ဖြစ်သည်။ (KIC)</p> <p><a href="http://kicnews.org/2017/05/bgf-%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%BC%E1%80%B2%E1%82%94-%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%9B%E1%80%BC%E1%80%AC/">http://kicnews.org/2017/05/bgf-%E1%80%90%E1%80%95%E1%80%B9%E1%80%96%E1%80%BC%E1%80%B2%E1%82%94-%E1%80%96%E1%80%99%E1%80%B9%E1%80%B8%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7-%E1%80%9B%E1%80%BC%E1%80%AC/</a></p> <p>❖ ယခင်နှစ်က ဖြစ်ပွားခဲ့သည့် မဲ့သဝေါဒေသ တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲ့မြို့နယ်၊ ထီးသေခီးနှင့် နော်တ ကျေးရွာတို့တွင် လအတန်ကြာ ထွက်ပြေးခိုလှုံနေသည့် စစ်ဘေးရှောင်များမှာ ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ လတ် တလောတွင် စားနပ်ရိက္ခာအရေးပေါ် အကူအညီများလိုအပ်လျှက်ရှိသည်ဟု ၎င်းဒေသရှိ စစ်ဘေးရှောင်များက ပြော သည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက မဲ့သဝေါဒေသ၌ အစိုးရတပ်မတော်၊ နယ်ခြားစောင့်တပ် (BGF)နှင့် တိုးတက်သော ဗုဒ္ဓဘာ ကရင်အမျိုးသားတပ်မတော် (DKBA)တို့အကြား စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ၎င်းစစ်ဘေးရှောင် များမှာ မြေမြုပ်မိုင်းအန္တရာယ်ကြောင့် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးဘဲ စစ်ရှောင်စခန်းတွင် အဆင်ပြေသလို ခိုလှုံနေရသည်ဟု စစ်ဘေး ရှောင်တစ်ဦးဖြစ်သူ စောဘလားထူးက ပြောသည်။ အဆိုပါ စစ်ဘေးရှောင်များသည် မဲ့သဝေါဒေသ ဖိုးဆီလယ်၊ စေးဘောကလိုး၊ လယ်ပန်ဒဲနှင့် သေခေါ့ စသည့် ကျေးရွာများ မှဒေသခံရွာသားများဖြစ်ပြီး ယခင်က ထီးသေခီးကျေးရွာ၌ စစ်ဘေးရှောင် အိမ်ထောင်စု (၇၀)ကျော်ရှိသည့်အနက် လက်ရှိ တွင် အိမ်ထောင်စု(၁၇)စုတွင် လူဦးရေ ၉၂ ဦးနှင့် နော်တကျေးရွာ၌ စစ်ဘေးရှောင် ၁၀၀ ကျော်ခန့်ရှိနေပြီး အများစုမှာ ကလေးသူငယ်များဖြစ်ကာ ပညာရေးအတွက်လည်း အခက်အခဲ များရှိနေသည်ဟု သွားရောက်ကူညီပေးသူများက ဆို သည်။ ယင်း စစ်ပြေးရှောင်များအတွက် ယခင်က နယ်စပ်အခြေစိုက် လူမှုအဖွဲ့အစည်းများနှင့် ပြည်တွင်း၊ ပြည်ပအလှူရှင်များ၏ စုပေါင်း အရေးပေါ် ကူညီမှုဖြင့်ရပ်တည်ခဲ့ကြပြီး လက်ရှိတွင် လူမှုအဖွဲ့အစည်း၏ အကူအညီများ မရှိတော့ဘဲ ဒေသခံရွာသားများနှင့် အတူလုပ်ကိုင်စားသောက်ရင်း ရပ်တည်နေရသည်ဟု သိရသည်။ အမည်မဖော်လိုသူ ထီးသေခီး ရွာသားတစ်ဦးက “တစ်ဦးဒုက္ခကိုတစ်ဦးက ဒီလိုပဲကူညီပေးရတာပေါ့။ တစ်အိုး စာ လောက်ရှိရင် တစ်အိုးစာလောက်ချက်ကျွေးလိုက်တာပေါ့။ အခုဆိုလည်း</p>
--	--	--

		<p>ဟိုတစ်နေရာသွားမယ်ဆိုလည်း မိုင်းရှိတယ်၊ ဒီနေရာသွားမယ်ဆိုလည်း မိုင်းရှိတယ်နဲ့ သောင်ရင်းမြစ်တစ်ချောင်းပဲရှိတော့ ဘာလုပ်စားတတ်မလဲ။ အဲ့ဒီမိုင်း တွေမရှိတော့ဘူးဆိုရင်တော့ လွယ်လွယ်ကူကူလုပ်ကိုင်စားသောက် လို့ရတာပေါ့ " ဟု ပြောသည်။ (KIC)</p> <p><a href="http://kicnews.org/2017/05/%E1%80%B1%E1%80%94%E1%80%9B%E1%80%95%E1%80%B9-%E1%80%99%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7/">http://kicnews.org/2017/05/%E1%80%B1%E1%80%94%E1%80%9B%E1%80%95%E1%80%B9-%E1%80%99%E1%80%BB%E1%80%95%E1%80%94%E1%80%B9%E1%82%8F%E1%80%AF%E1%80%AD%E1%80%84%E1%80%B9%E1%80%B1%E1%80%9E%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%B7/</a></p>
--	--	--